

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ

သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသစ်တည်ဆောက်ရေး
စီမံကိန်းအတွက်
သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု

ပြန်လည်နေရာချထားရေးအစီအစဉ်အကျဉ်းချုပ် (ARAP) နှင့်
ရေပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)



ဖစ်ချီနာ

FICHTNER

Sarweystrasse 3 • 70191 Stuttgart

P.O. 10 14 54 • 70013 Stuttgart

Germany

Phone: + 49 711 8995-0

Fax: + 49 711 8995-459

www.fichtner.de

ဆက်သွယ်ရန်။

ဟန်းစ်ဘက်

ဖုန်းနံပါတ်။

၀၀၄၉ ၆၂၂၇ ၃၅၈၅၆-၁၀

အီးမေးလ်။

hans.back@fichtner .de

Rev. နံပါတ်	Rev. နေ့စွဲ	အကြောင်းအရာ/ပြင်ဆင်ချက်	ရေးသားပြုစု/စိစစ် တည်းဖြတ်	စစ်ဆေး/ထုတ်ပြန်
၀	၀၈.၀၉.၂၀၁၇	ပြန်လည်နေရာချထားမှုအစီအစဉ်(အကျဉ်းချုပ်) နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(မူကြမ်း)	ဆိုစာ/ဘက်	ဘက်
၁	၁၈.၀၉.၂၀၁၇	ပြန်လည်နေရာချထားမှုအစီအစဉ်(အကျဉ်းချုပ်) နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(အပြီးသက်မူကြမ်း)	ဆိုစာ	ဟိန်းနိုလ်း
၂	၁၁.၁၀.၂၀၁၇	ပြန်လည်နေရာချထားမှုအစီအစဉ်(အကျဉ်းချုပ်) နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(အပြီးသတ်)	လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး လုပ်ငန်း (သက်ဆိုင်သူ)	လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်း (သက်ဆိုင်သူ)

သက်ဆိုင်မှု မရှိကြောင်းရှင်းလင်းချက်

ဤမှတ်တမ်းတွင်ပါဝင်သောအချက်များသည် FICHTNER (ဖစ်ချ်နာ) ၏စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သူများနှင့် အခြားသဘောတူစာချုပ်ချုပ်ဆိုထားသော သူများနှင့်သာ သက်ဆိုင်ပါသည်။ ဤမှတ်တမ်း တွင်ပါဝင်သောအချက်များ အားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူမှခွင့်ပြုချက်မရဘဲ ရယူနိုင်ခွင့်မရှိပါ။ ဤစာတမ်းတွင်ပါဝင်သော သတင်းအချက်အလက်များ၏ တိကျမှုနှင့် ပြည့်စုံမှုတို့သည် FICHTNER ၏တာဝန်မဟုတ်ကြောင်း ဖော်ပြပါသည်။

မာတိကာ

၁။	နိဒါန်း	၁၂
၁.၁	လုပ်ပိုင်ခွင့်	၁၂
၁.၂	ရည်ရွယ်ချက်နှင့် နောက်ခံအကြောင်းအရာ	၁၂
၁.၃	လုပ်ငန်း၏ နယ်ပယ်အတိုင်းအတာ	၁၃
၂။	နည်းပညာရပ်ဆိုင်ရာ ဖော်ပြချက်	၁၇
၂.၁	သထုံဓာတ်အားပေးစက်ရုံသို့ ရေဖြန့်ဝေခြင်း	၁၇
၂.၂	ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း	၁၈
၃။	လူမှုအခြေခံအကြောင်းအရာများနှင့် ဆန်းစစ်ချက်	၁၈
၃.၁	မြေယာအသုံးချမှု	၁၈
၃.၁.၁	သထုံဓာတ်အားပေးစက်ရုံသို့ ရေဖြန့်ဝေခြင်း	၁၈
၃.၁.၂	ဝန်ထမ်းအိမ်ယာများသို့ ရေဖြန့်ဝေခြင်း	၁၉
၃.၂	စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများ	၂၀
၃.၂.၁	သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေခြင်း	၂၀
၃.၂.၂	ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း	၂၂
၃.၃	မြေနှင့်အိမ်ရာအဆောက်အအုံများ ဆန်းစစ်လေ့လာချက်	၂၂
၃.၃.၁	သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအသစ် သို့ ရေဖြန့်ဝေခြင်း	၂၂
၃.၃.၂	ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း	၂၄
၃.၄	ပိုင်ဆိုင်သောပစ္စည်းများ တန်ဖိုးဖြတ်ခြင်း	၂၅

၄။	ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်	၂၇
၄.၁	သက်ဆိုင်ရာနိုင်ငံတော်ဥပဒေများ	၂၈
၄.၂	ဖွဲ့စည်းပုံ	၃၀
၄.၃	ပြန်လည်နေရာချထားခြင်းနှင့်အသက်မွေးဝမ်းကျောင်းမှုများ အတွက် ပြန်လည် ထိန်းသိမ်းခြင်း ။	၃၄
	၄.၃.၁ အာမခံလျော်ကြေးငွေ	၃၇
	၄.၃.၂ ငွေပေးချေခြင်း	၄၀
၄.၄	သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း	၄၁
၄.၅	စောင့်ကြည့်စစ်ဆေးခြင်းနှင့် တန်ဖိုးဖြတ်ခြင်း	၄၃
၄.၆	လုပ်ငန်းအကောင်အထည်ဖော်မှု အစီအစဉ်	၅၁
၄.၇	ကုန်ကျစရိတ်များနှင့် ဘတ်ဂျက်	၅၃
၅ ။	ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP)	၅၄
၅.၁	စီမံကိန်း၏ အခြေအနေ (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)	၅၄
၅.၂	သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေခြင်း	၅၅
၅.၃	ဓာတ်အားပေး စက်ရုံမှ ရေတွန်းစက်သို့ (၆)ကေစီ လျှပ်စစ်ဓာတ် အားလိုင်းတစ်ခု ဆက်သွယ်ခြင်း	၅၉
၅.၄	ရေပေါ်ရေတွန်းစက်နှင့် ထိန်းချုပ်စက်ခန်းအဆောက်အဦး	၆၃
၅.၅	ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း	၆၇
၅.၆	တည်ဆောက်ရေးအဆင့်အတွက်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်	၇၃
၅.၇	လုပ်ငန်းလည်ပတ်သည့် အဆင့်အတွက် ပတ်ဝန်းကျင်	၇၄

စီမံခန့်ခွဲမှု အစီအစဉ်

	၅.၇.၁ လျော့နည်းသက်သာစေခြင်းနှင့် လျော်ကြေးပေးခြင်း နည်းလမ်းများ ။	၇၄
	၅.၇.၂ စောင့်ကြည့်စစ်ဆေးခြင်းနည်းလမ်းများ	၇၄
၆။	အကျဉ်းချုပ်နှင့် အကြံပြုထောက်ခံချက်များ	၇၇
၆.၁	ထိခိုက်သူများအားပြန်လည်နေရာချထားရေး(အကျဉ်းချုပ်) ARAP	၇၇
၆.၂	ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်	၇၉
၇။	နောက်ဆက်တွဲများ	၈၁
၇.၁	နောက်ဆက်တွဲ က-၁။ လျော်ကြေးငွေပေးချေခြင်းလုပ်ငန်းအတွက် ပုံမှန်လုပ်ထုံးလုပ်နည်းများ	၈၁
၇.၂	နောက်ဆက်တွဲ က-၂ ။ အာမခံလျော်ကြေးငွေပေးချေခြင်း၊ တွက်ချက်မှု အသေးစိတ်	၈၂
၇.၄	နောက်ဆက်တွဲ က-၄ ။ ARAP အကောင်အထည်ဖော်ဆောင်မှု အစီအစဉ်	၈၄
၇.၅	နောက်ဆက်တွဲ က-၅ ။ ARAP အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် သတ်မှတ် သည့် အသုံးစရိတ်	၈၆
၇.၆	နောက်ဆက်တွဲ က-၆။ သထုံဓါတ်အားပေးစက်ရုံစီမံကိန်းအသစ် အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု	၈၉

ဇယားများ စာရင်း

ဇယား ၄.၁ ။	ပေးချေပြီးသော နစ်နာကြေး/လျော်ကြေးငွေများ (အကျဉ်းချုပ်)	၃၈
ဇယား ၄.၂ ။	ARAP ၏ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်များ	၄၆
ဇယား ၅-၁။	သတုံဓာတ်အားပေးစက်ရုံ ရေပိုက်လိုင်း တည်ဆောက်ခြင်းအတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP)	၇၅
ဇယား ၆-၁။	စီမံကိန်း၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကျဉ်းချုပ်	၈၀

ပုံများ စာရင်း

ပုံ ၁.၁	ရေပိုက်လိုင်း (၂) မျိုးအား မြင်တွေ့ရပုံ	၁၅
ပုံ ၁.၂	ရေတွန်းစက်အနီးရှိ ရေပိုက်၏ အသေးစိတ်မြင်ကွင်း	၁၆
ပုံ ၃-၁။	ရေပိုက်လိုင်းနှင့်မြေယာ ပိုင်ဆိုင်မှုကို အပေါ်စီးမှမြင်ရပုံ	၂၅
ပုံ ၅-၁ ။	ထိန်းချုပ်စက်ခန်း အဆောက်အဦး ရေပိုက်လိုင်း အစပြုသည့်နေရာ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)	၅၆
ပုံ ၅-၂ ။	လမ်းကြောင်းနှင့် လားရာအပြိုင် တူးဖော်ထားသော ရေပိုက်လိုင်း၏ တစ်စိတ်တစ်ပိုင်း အားဖြင့် ပြီးစီးနေပုံ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)	၅၇
ပုံ ၅-၃ ။	ဆောက်လုပ်ပြီးစီးသွားသော ရေပိုက်လိုင်းကြောင်း၊ လမ်းကြောင်းနှင့်အပြိုင် မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)	၅၇
ပုံ ၅-၄ ။	ရေတွန်းစက်သို့ သွားရာလမ်း (လက်ယာဘက်တွင် ဓာတ်အားလိုင်းအသစ်များ မြင်တွေ့ ရပုံ) ။ ရေပိုက်လိုင်းများ ချထားမှုကို မတွေ့မြင်နိုင်ပါ။ (၂၀၁၇ ခုနှစ်၊ ဩဂုတ်)	၅၈

ပုံ ၅-၅ ။	တပ်နယ်မြေသို့ ဖြတ်သန်းရန်အတွက် ရေပိုက်လိုင်းသည် လမ်းမကြီးကို ဖြတ်ကျော်ရသည် ကို မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)	၅၈
ပုံ ၅-၆ ။	ရေပိုက်လိုင်း၏ ဆောက်လုပ်ဆဲ အခြေအနေ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)	၅၉
ပုံ ၅-၇ ။	ရေပိုက်လိုင်းသစ်နှင့် ဓာတ်အားလိုင်းသစ်တို့ကို လမ်းကြောင်းငယ်တစ်ခုနှင့် ဓာတ်အား လိုင်း အဟောင်းတို့အကြားတွင် တည်ဆောက်ထားပုံ (၂၀၁၇ ခုနှစ်၊ မေလ)။	၆၁
ပုံ ၅-၈ ။	ဓာတ်အားလိုင်းသစ်နှင့် ရေပိုက်လိုင်းသစ်တို့၏ တည်ဆောက်မှု အပြီးသတ်ကို မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ မေလ) ။	၆၁
ပုံ ၅-၉ ။	ရာဘာမြဲအတွင်းသို့ ဖြတ်၍ သွယ်တန်းထားသည့် ဓာတ်အားလိုင်းကို တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ မေလ)။	၆၂
ပုံ ၅-၁၀။	ဓာတ်အားပေးလိုင်းကြောင်းတလျှောက် ရာဘာပင်များ၏ အကိုင်းများကို ရှင်းလင်းရန် လိုအပ်သည့် အပိုင်းများ (အနီရောင်ကြက်ခြေခတ်များဖြင့် ပြထားပါသည်)။	၆၂
ပုံ ၅-၁၁ ။	ရေပေါ်ရေတွန်းစက် တည်နေရာ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)	၆၄
ပုံ ၅-၁၂ ။	ရေပေါ်ရေတွန်းစက် (၂၀၁၇ ခုနှစ်၊ မေလ)	၆၄
ပုံ ၅-၁၃ ။	ရေပေါ်ရေတွန်းစက်မှထိန်းချုပ်အဆောက်အဦးသို့ ရေပိုက်လိုင်းပထမအပိုင်း (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)	၆၅
ပုံ ၅-၁၄ ။	ရေပေါ်ရေတွန်းစက်သို့ဆယ်သွယ်ထားသည့်တံတား ရာသီတွင်မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)	၆၅
ပုံ ၅-၁၅ ။	ရေပေါ်ရေတွန်းစက်နှင့် အဝင်ဝလမ်းပေါက် (သော့ခတ်၍ ပိတ်ထားပုံ) (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)	၆၆

ပုံ ၅-၁၆ ။	ထိန်းချုပ်စက်ထားသော အဆောက်အဦး (၂၀၁၇ ခုနှစ်၊ မေလ)	၆၆
ပုံ ၅-၁၇ ။	ထိန်းချုပ်စက်ထားသော အဆောက်အဦး (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)	၆၇
ပုံ ၅-၁၈ ။	ဓာတ်အားပေးစက်ရုံမှလာသော ရေပိုက်လိုင်းသည် လက်ရှိ ကတ္တရာလမ်းမနှင့် အပြိုင် ရှိပါသည် ။	၆၉
ပုံ ၅-၁၉ ။	ရေပိုက်လိုင်းမှ လမ်းမကြီးတစ်ခုကို ဖြတ်ကျော်ပုံ ။	၇၀
ပုံ ၅-၂၀ ။	မကြာမီတွင် တပ်ဆင်တော့မည့် ရေပိုက်လိုင်းသည် လက်ရှိ လမ်းမကြီးနှင့်အပြိုင် တည်ရှိပါမည် ။	၇၀
ပုံ ၅-၂၁ ။	ရေပိုက်လိုင်းသည်လမ်းမကြီးတစ်ခုအား ဖြတ်ကျော်တည်ဆောက်ထားပုံ ။	၇၁
ပုံ ၅-၂၂ ။	ဆောက်လုပ်မည့် ရေပိုက်လိုင်းသည် ဤလက်ရှိလမ်းနှင့်အပြိုင် ဖြစ်ပါသည်။	၇၁
ပုံ ၅-၂၃ ။	ဆောက်လုပ်မည့်ရေပိုက်လိုင်းသည် လက်ရှိလမ်းများနှင့်အပြိုင် တည်ဆောက်ထား ပါသည် ။	၇၂
ပုံ ၅-၂၄ ။	ဆောက်လုပ်မည့် ရေပိုက်လိုင်းသည်လက်ရှိအသုံးပြုနေသော လမ်းမများနှင့်အပြိုင် ယူထားပါသည် ။	၇၂
ပုံ ၅-၂၅ ။	ဤနေရာသည်ရေလှောင်ကန်များဆောက်(မြေပေါ်ကန်နှင့် မြေအောက်ကန်) လုပ် ရန် သတ်မှတ်ထားသောမြေနေရာများ	၇၃
ပုံ ၅-၂၆ ။	မြေပေါ်တွင် ဆောက်မည့် ကြားခံတံဆင့် ရေလှောင်ကန်၏ တည်နေရာ။	၇၃

အတိုကောက်စကားလုံးများ

CCGT	သဘာဝဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံ
CEEC	တရုတ်နိုင်ငံစွမ်းအင်နှင့် အင်ဂျင်နီယာ ကုမ္ပဏီ
DLMS	လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သထုံမြို့နယ်
e.g.	ဥပမာ
EMP	သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်
EPGE	လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်း
FMB	မြေယာစီမံခန့်ခွဲမှု အဖွဲ့
H&S	ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး
IFC	နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း
LCCC	မြေနှင့်သီးနှံလျော်ကြေးကော်မီတီ
MEPP	မြန်မာ့လျှပ်စစ်စွမ်းအင်စီမံကိန်း
MMIC	မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဆောလီတင့်ကုမ္ပဏီ
MOEE	လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန
PAPs	စီမံကိန်းကြောင့်ထိခိုက် နစ်နာသူများ
PP	ဓါတ်အားပေးစက်ရုံ
PPE	တစ်ကိုယ်ရည်သုံး အန္တရာယ်ကာကွယ်ရေးပစ္စည်းများ
PS	စွမ်းဆောင်ရည် စံနှုန်းများ

၁။ နိဒါန်း

၁.၁ လုပ်ပိုင်ခွင့်

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူဖြစ်သော

မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

မှ

ဂျာမနီနိုင်ငံ "FICHTNER GmbH abd Co KG"

အား အကြံပေးအဖြစ် ခန့်အပ်လုပ်ဆောင်စေပါသည်။

ဖစ်ချ်နာ မှ

မြန်မာအင်တာနေရှင်နယ် ကွန်ဆောလီတင့် ကုမ္ပဏီလီမိတက်

နှင့် စီမံကိန်း အကြံပေးလုပ်ငန်းအတွက် ထပ်ဆင့်စာချုပ်ချုပ်ဆိုပါသည်။

သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအတွက် သဘာဝ ပတ်ဝန်းကျင်နှင့်

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု

အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအဖွဲ့အစည်း (International Development Association (IDA) မှ တစ်လုံးတစ်စည်းထဲရသော ချေးငွေဖြင့်သဘောတူစာချုပ် (Lump Sum Contract) အား နှစ်ဖက်အဖွဲ့များက လက်မှတ်ရေးထိုးသည့် (၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄) ရက်) နေ့မှစ၍ တရားဝင်စတင် အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။

၁.၂ ရည်ရွယ်ချက်နှင့် နောက်ခံအကြောင်းအရာ

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများနှင့် ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်အတွင်း ဓာတ်အားပြတ်တောက်မှုကို (၁၅) ကြိမ် ထက်မနည်း ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်အစိုးရသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တဆင့် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို အလျင်အမြန်လျော့ချရန်နှင့် ပပျောက်စေရန်ရည်ရွယ်ပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို အားဖြည့် မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အား အကူအညီတောင်းခံခဲ့ပါသည်။ ၎င်းအစီအစဉ် သည် နိုင်ငံတော်အတွက်

အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်တစ်ခုကိုလည်း ပေါ်ပေါက်လာစေမည်ဖြစ်သည်။ ဤခံယူချက်ဖြင့် ဝန်ကြီးဌာနသည် “မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင် စီမံကိန်း” တစ်ရပ်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အဓိကစီမံကိန်း မှာ လက်ရှိဓာတ်အားပေး စက်ရုံနယ်နိမိတ်အတွင်းတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်ခြင်း စီမံကိန်း ဖြစ်ပါသည်။

၁.၃ လုပ်ငန်း၏ နယ်ပယ်အတိုင်းအတာ

ဓာတ်အားပေးစက်ရုံသစ်တည်ဆောက်ရေးနှင့် ဆက်စပ်လျက် ရေပိုက်လိုင်းနှစ်ခု တပ်ဆင် ရေး လုပ်ငန်းပါဝင်ပါသည်။ တစ်ခုမှာ ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းစဉ်များနှင့် ရေအေးပေးစနစ် အတွက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ဝန်ထမ်းအိမ်ယာများသို့ သောက်သုံးရေဖြန့်ဝေပေးရန် ဖြစ်သည်။


ယခုလက်ရှိဓာတ်အားပေးစက်ရုံသည် ၎င်း၏လုပ်ငန်းစဉ်များနှင့် အအေးပေးစနစ်အတွက် လိုအပ်သောရေကို ကပ်လျက်တည်ရှိနေသည့် ရာဘာစက်ရုံမှ ရယူပါသည်။ ၎င်းရာဘာစက်ရုံသည် ဒုန်သမိမြစ်ရေကို စုတ်တင်ပြီး ဆက်သွယ်ရယူထားခြင်း ဖြစ်သည်။ ဤစက်ရုံအသစ်တွင်မူ ရေရရှိရန်အတွက် ရာဘာစက်ရုံကို မှီခိုခြင်းမပြုဘဲ ရေပိုက်လိုင်း အသစ်ကို ဆောက်လုပ်နေပြီဖြစ်ပါသည်။ ၎င်းတွင် (၄.၃) ကီလိုမီတာအရှည်ရှိသည်။ ရေပိုက်လိုင်း၊ ဒုန်သမိမြစ်တွင် ရေပေါ်ရေတွန်းစက်လုံးနှင့် ၎င်းကိုထိန်းချုပ်သော စက်ခန်းတစ်ခုနှင့် ဓာတ်အားပေး စက်ရုံမှ ရေတွန်းစက်အထိ ဓာတ်အားပို့လွှတ်ရန် (၆) ကေစီ လျှပ်စစ်ဓာတ်အားလိုင်းတစ်ခုတို့ ပါဝင်ပါသည်။

၎င်းအပြင် လက်ရှိသထုံဓာတ်အားပေးစက်ရုံ၊ ဝန်ထမ်းများနှင့် မိသားစုများအတွက် သောက်သုံးရေဖြန့်ဖြူးပေးရန်လည်း စီစဉ်ထားပါသည်။ ဤဝန်ထမ်းအိမ်ယာများတွင် အထူးသဖြင့် နွေရာသီ၌ သောက်သုံးရေပြတ်လတ်သည့် ပြဿနာကို ကြုံတွေ့ရပြီး ၎င်း၏ ရေပေးရေးစနစ်မှာ တစ်နေ့လျှင် (၂) ကြိမ် အချိန်အားဖြင့် မိနစ် (၃၀) ခန့်သာ ပေးဝေနိုင်ပါသည်။


ရေပိုက်လိုင်းများကို ပုံ. ၁-၁ နှင့် ပုံ ၁-၂ တို့တွင် ဖော်ပြထားပါသည်။

ရေပိုက်လိုင်း (၂) မျိုးတည်ဆောက်ခြင်းလုပ်ငန်းအတွက် "ပြန်လည်နေရာချထားရေး အစီအစဉ်အကျဉ်းချုပ် (ARAP) နှင့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) တို့ကို ဤအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

၎င်း ARAP နှင့် EMP တို့သည် မြန်မာနိုင်ငံတည်ဆဲဥပဒေများ၊ စံချိန်စံနှုန်းများ၊ စည်းမျဉ်းများနှင့် နိုင်ငံတကာမှ စံချိန်များ၊ အဆင့်အတန်းများ (ဥပမာ-ကမ္ဘာ့ဘဏ်၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပေါ်လစီ (အိုပီ ၄.၁၂) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း ၏ (PS.5) တို့ကို ထည့်သွင်းစဉ်းစားထားပါသည်။



အပြာလိုင်း = ဒုံသမိမြစ်မှ သထုံဓါတ်အားပေးစက်ရုံသို့ စက်လည်ပတ်ရန်နှင့်အအေးခံရန် ပေးပို့သောရေပိုက်လိုင်း
 အနီလိုင်း = စက်ရုံ ဝန်ထမ်းများအတွက်သောက်သုံးရေ ဖြည့်ဆည်းပေးရန် ရေပိုက်လိုင်း
 ပုံ ၁.၁။ ရေပိုက်လိုင်း (၂) မျိုးအား မြင်တွေ့ရပုံ



ပုံ ၁.၂။ ရေတွန်းစက်အနီးရှိ ရေပိုက်၏ အသေးစိတ်မြင်ကွင်း

၂။ နည်းပညာရပ်ဆိုင်ရာ ဖော်ပြချက်

ဤအပိုင်းတွင် စီမံကိန်းတွင်ပါဝင်သော ဖွဲ့စည်းမှုများကို အကျဉ်းချုပ်ဖော်ပြထားပါသည်။ စီမံကိန်းတည်နေရာပြပုံများကို အစီရင်ခံစာ၏ အပိုင်း (၅) တွင် ကြည့်ရှုနိုင်ပါသည်။

၂.၁ သထုံဓာတ်အားပေးစက်ရုံသို့ ရေဖြန့်ဝေခြင်း

ယခုလောလောဆယ်တွင် လက်ရှိသထုံဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းစဉ်များနှင့် ရေပေးစနစ်အတွက် လိုအပ်သောရေကို စက်ရုံနှင့် ကပ်လျက်တည်ရှိနေသော တာယာစက်ရုံမှ ယူထားပါသည်။ တာယာစက်ရုံသည် ယင်းစက်ရုံနှင့် ဓာတ်အားပေးစက်ရုံအတွက် ရေလိုအပ်မှုတို့ကို ဒုံသမိ မြစ်ရေကို စုပ်တင်ယူထားပါသည်။ လက်ရှိ “ရေတွန်းစက်” ကို မောင်းနှင်လည်ပတ်စေရန် သထုံဓာတ်အားပေးစက်ရုံနှင့် ဒုံသမိမြစ်ဆိပ်တို့အကြား ဓာတ်အားလိုင်းတစ်ခုကို ဆောက်လုပ်ထားပါသည်။

ယခုစက်ရုံအသစ်စီမံကိန်းတွင် တာယာစက်ရုံမှရေကို မယူတော့ဘဲ ရေပိုက်လိုင်းတစ်ခုကို လက်ရှိရေပိုက်လိုင်းနှင့် အပြိုင်တည်ဆောက်ခြင်း၊ ဒုံသမိမြစ်ဆိပ်တွင် ရေပေါ်ရေတွန်းစက်စခန်းတခု၊ ၎င်းကို ထိန်းချုပ်မည့် စက်ခန်းအဆောက်အဦးတစ်ခုနှင့် (၆) ကေစွီဓာတ်အားလိုင်းတစ်ခုတို့ကို သထုံဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်တည်ဆောက်ပါမည်။

CEEC မှ ခန့်မှန်းတွက်ချက်ထားသည်မှာ ဤရေပိုက်လိုင်းစနစ်အသစ်သည် တစ်နေ့လျှင် ရေပမာဏ တန် (၄၀၀) နှင့် ဝန်ထမ်းအိမ်ယာအတွက် ရေလိုအပ်ချက် တန် (၈၀) မှ တန် (၁၀၀) ခန့် ဖြစ်ပြီး တစ်နေ့လျှင် စုစုပေါင်း ပမာဏ ၅၀၀၀l (5m³) ရေ ရရှိပါမည်။

သထုံဓာတ်အားပေးစက်ရုံ အတွက် လုပ်ငန်းစဉ်များနှင့် ရေပေးစနစ်အတွက် ပေးပို့မည့် ရေပိုက်လိုင်းအရှည်သည် (၄.၃) ကီလိုမီတာခန့်ရှိပြီး ယင်းရေပိုက်လိုင်းသည် ဒုံသမိမြစ်ရေပေါ် ရေတွန်းစက်မှ စတင်ပါသည်။ (ပုံ ၅-၁၁ နှင့် ပုံ ၅-၁၂) ၎င်းရေတွန်းစက်မှ စတိုးပိုက်ဖြင့် ထိန်းချုပ်စက်ခန်းသို့ ပို့ပြီး (ပုံ ၅-၁၃ မှ ပုံ ၅-၁၄) ဓာတ်အားပေးစက်ရုံ ရေပိုက်လိုင်းသို့

ဆက်သွယ်ထားပါသည်။ (ပုံ ၅-၁ မှ ပုံ ၅-၆) ယင်းရေပိုက်လိုင်း မြေတွင်းမြှုပ်ရန်အတွက် လိုအပ်သော လုပ်ငန်းအပိုင်းအကျယ်မှာ (၁)မီတာခန့် ဖြစ်သည်။ ရေထွန်းစက်အသစ်အတွက် ဓာတ်အားရရှိရန် (၆) ကေစီ ဓာတ်အားလိုင်းတစ်လိုင်းကို လည်း ရေပိုက်လိုင်းနှင့်အပြိုင် တပ်ဆင်ပါမည်။ (ပုံ ၅-၇ မှ ပုံ ၅-၁၀ အထိ)။ ဤဓာတ်အားလိုင်း အသစ်သည် အဓိကအားဖြင့် မူလဓာတ်အားလိုင်းနှင့် ရေပိုက်လိုင်းအသစ်ကြားတွင် သွယ်တန်း ထားခြင်း ဖြစ်ပါသည်။

၂.၂ ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း

လက်ရှိဓာတ်အားပေးစက်ရုံ၏ ဝန်ထမ်းများ၊ အလုပ်သမားများ၊ ၎င်းတို့၏ မိသားစုများ နေထိုင်ရာ ဝန်ထမ်းအိမ်ယာဝန်းအတွင်းသို့ သောက်သုံးရေပေးဖို့ရန်အတွက် ဆောက်လုပ်မည်။ ရေပိုက်လိုင်း သည် တည်ရှိနေပြီးဖြစ်သော လမ်းမကြီးများနှင့် လမ်းကြောင်းငယ်များတစ်လျှောက် သွယ်တန်းပါ မည်။ (ပုံ ၅-၁၈ မှ ပုံ ၅-၂၄ အထိ) စုစုပေါင်းအရှည်မှာ (၁.၆) ကီလိုမီတာခန့် ဖြစ်ပါသည်။

ရေပိုက်လိုင်း၏ အဆုံးတွင် ရေလှောင်ကန်နှင့် (မြေပေါ်ကန်တစ်ခုနှင့် မြေအောက်ကန်တစ်ခု) ကို တည်ဆောက်ပါမည် (ပုံ ၅-၂၅)။ ၎င်းအပြင် ကြားခံရေကန် တစ်ခုလည်း လိုအပ်ပြီး အိမ်များနှင့်ဆက်သွယ်သော ရေပိုက်လိုင်း ပြုပြင်မွမ်းမံ ခြင်းနှင့် ရေပိုက်လိုင်း အသစ်များကိုလည်း တိုးချဲ့သွယ်တန်းသွားရန် အစီအစဉ် ရှိပါသည်။

၃။ လူမှုအခြေခံအကြောင်းအရာများနှင့် ဆန်းစစ်ချက်

၃.၁ မြေယာအသုံးချမှု

၃.၁.၁ သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေခြင်း

သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေရန် သွယ်တန်းထားသော ရေပိုက်လိုင်းများနှင့် ဓာတ်အားလိုင်းတို့သည် ကျေးရွာသုံးရွာ (ဒူးရင်းဆိပ်၊ ကြာပန်း၊ သန်ဘန်)၊ စစ်တပ်နယ်မြေနှင့် အချို့သော ဌာနဆိုင်ရာ မြေတို့ကို ဖြတ်သန်းသွား ပါသည်။ ရွာသုံးရွာစလုံးသည် သထုံမြို့နယ်

ဒူးရင်းဆိပ်ကျေးရွာအုပ်စုအောက်တွင်ရှိ ပါဝင်ပါသည်။ တပ်နယ်မြေသည် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိ၍ အခြားအစိုးရမြေများမှာ စက်မှုဝန်ကြီးဌာနမှ ပိုင်ဆိုင် ပါသည်။

ကြာပန်းရွာကို ဖြတ်သန်းသွားသော လမ်းကြောင်းတွင် ပုဂ္ဂလိကပိုင်မြေများ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ဖြတ်ကျော်ခြင်း မရှိဘဲ လူနေအိမ်ခြေမရှိသော မြေများကိုသာ ဖြတ်သန်းသွားပါသည်။ ဒူးရင်းဆိပ်ရွာ အပိုင်းရှိ လမ်းကြောင်းတွင်မူ စွန့်ပစ်မြေအတွင်း နဂါးမောက်သီးပင်များ စိုက်ပျိုးထားသူတစ်ဦးနှင့် အစိုးရထံမှ ငှားထားသောမြေတွင် ကွမ်းပင်များ စိုက်ပျိုးထားသူတစ်ဦးတို့ ပါဝင်ပါသည်။ တပ်နယ်မြေကို ဖြတ်သန်းသွားသော လမ်းကြောင်းတွင် သစ်သီးပင်များနှင့် အခြားသစ်ပင် ကြီးများ (သီဟိုသရက်ပင်များ ကျွန်းပင်နှင့် အခြားသစ်ပင်များ) ပါဝင်ပါသည်။ သန်ဘန်ရွာ အပိုင်းတွင်မူ အစိုးရမြေကို ငှား၍ ရာဘာပင်များနှင့် ကွမ်းပင်များစိုက်ပျိုးထားသော တောင်သူ တစ်ဦးနှင့် တာယာစက်ရုံပိုင် မြေပေါ်တွင် တာယာစက်ရုံနှင့် အကျိုးတူရာဘာစိုက်ပျိုးထားသော တောင်သူတစ်ဦးတို့ ပါဝင်ပါသည်။ ၎င်းအပြင် ဘဲငယ်တစ်ခုနှင့် ရှောက်ပင်၊ အုန်းပင်အနည်းငယ် စိုက်ပျိုးထားသော တောင်သူတစ်ဦးလည်း ပါဝင်ပါသည်။ ၎င်းတို့မှလွဲ၍ သန်ဘန်ရွာအပိုင်း လမ်းကြောင်း ဖြတ်သန်းသောအပိုင်းများမှာ လူမနေသောမြေလွတ်များသာ ဖြစ်ပါသည်။

၃.၁.၂ ဝန်ထမ်းအိမ်ယာများသို့ ရေဖြန့်ဝေခြင်း

ရေလှောင်ကန်များအပါအဝင် ဝန်ထမ်းအိမ်ယာသို့ ပေးပို့သည့် ရေပိုက်လိုင်း၏ လမ်းကြောင်းတစ်ခုလုံးသည် စက်မှုဝန်ကြီးဌာနပိုင်မြေဖြစ်ပါသည်။ မြေယာသိမ်းယူခြင်း မလိုအပ်ပါ။ မြေတူးခြင်းလုပ်ငန်းကို လက်ရှိလမ်းမကြီးများ၊ လမ်းကြောင်းများ၏ ဘေးတွင် လုပ်ဆောင်မည် ဖြစ်သဖြင့် မည်သည့်ပုဂ္ဂလိက ပိုင်ဆိုင်မှုကိုမျှ မထိခိုက်စေပါ။ အသုံးဝင်အပင်များဖြစ်သော ကွမ်းပင်ရာဘာပင်နှင့် သစ်သီးပင်များကိုလည်း ရေပိုက်လိုင်းများ နေရာချထားရာတွင် မထိခိုက်ပါ။

ဤဖော်ပြချက်သည် ရေပိုက်လိုင်းများ၊ ရေလှောင်ကန်များ၊ အိမ်များကို ပေးရန် နောက်ထပ်လိုအပ်သောရေလိုင်းများအတွက် ခိုင်လုံသော ဖော်ပြချက်ဖြစ်ပါသည်။ ရေပိုက်လိုင်း သွယ်တန်းမှု၏ ယေဘုယျအကျိုးကျေးဇူးမှာ သောက်သုံးရေပိုမိုရရှိလာစေခြင်း၊ စိတ်ချယုံကြည် ရသော ရေဖြန့်ဝေပေးမှု စနစ်ကောင်းတစ်ခုဖြစ်ခြင်းတို့ ဖြစ်ပါသည်။

၃.၂ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများ

ရေပိုက်လိုင်းအသစ်တည်ဆောက်ခြင်းကြောင့် ရွာသုံးရွာကို ဖြတ်သန်းသွားခြင်းဖြင့် အိမ်ထောင်စု ငါးစု တပ်နယ်မြေတစ်ခုတို့အား ထိခိုက်မှုရှိခဲ့ပါသည်။ ကျေးရွာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ ယာအိမ်မှူးခေါ် ကျေးရွာခေါင်းဆောင်များ၏ ကြားဝင်ကူညီလုပ် ဆောင်မှုကြောင့် ထိခိုက်ခံရသည့်လူဦးရေစာရင်းကို ဖော်ထုတ်ရရှိခဲ့ပါသည်။ လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဝန်ထမ်းများကလည်း ၎င်းတို့ရုံးရှိ မြေယာ မှတ်တမ်းများ ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ စာချုပ်စာတမ်းများဖြင့် ပံ့ပိုးကူညီပေးခဲ့ပါသည်။

၃.၂.၁ သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေခြင်း

ရေပိုက်လိုင်းသစ် ဖြတ်သန်းသွားသောရွာသုံးရွာသည် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးကို လုပ်ကိုင်ကြပြီး ထွက်ကုန်များမှာ ရာဘာ၊ စပါးနှင့် ကွမ်းရွက်တို့ဖြစ်ကြသည်။ ဤရွာများတွင် နေထိုင်ကြသော အဓိကလူမျိုးစု (၃) စုမှာ ကရင်၊ ပအိုနှင့် ဗမာလူမျိုးများ ဖြစ်ပါသည်။

ရေပိုက်လိုင်းကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်စု အရေအတွက်မှာ ဒူးရင်းဆိပ်ရွာမှ (၂)စုနှင့် သန်ဘန်ရွာမှ (၃)စုတို့ဖြစ်ပါသည်။ ၎င်းအပြင် တပ်နယ်မြေရှိ စိုက်ခင်းများလည်း ထိခိုက်ခံရ ပါသည်။

ဒူးရင်းဆိပ်ရွာ

ဒူးရင်းဆိပ်ရွာအပိုင်းမှ ထိခိုက်ခံရသူ အိမ်ထောင်စု (၂)စု၏ အိမ်ထောင်စုဦးစီးများမှာ မြေပိုင်ရှင် ဦးမောင်ဖေ (တရားဝင်မြေယာလုပ်ပိုင်ခွင့်ရရှိထားသူ)၏ သားမက်များဖြစ်ကြသည်။

၎င်းတို့နှစ်ဦးစလုံး (ဦးစိုးစိုးနှင့် ဦးစိုးမိုးလွင်) ၏အလုပ်အကိုင်မှာ ကျပမ်းလုပ်သား၊ ကွမ်းခြံ နှင့် သစ်သီးခြံများစိုက်ပျိုးခြင်းတို့ဖြစ်ပါသည်။ ၎င်းတို့သည် သီးခြားအိမ်ထောင်စုများဖြစ်ပြီး မိသားစု ဦးရေသုံးဦးမှ ငါးဦးအထိရှိပါသည်။ မိသားစုဝင်များမှာ ကရင်လူမျိုးနှင့် ဗမာလူမျိုးတို့ ပါဝင်ကြပါ သည်။

တပ်နယ်မြေ

တပ်နယ်မြေကို ကာကွယ်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ပါသည်။ သစ်သီးပင်နှင့်သစ်မာပင် တို့မှာ စစ်တပ်ဝန်ထမ်းများက တပ်မိသားစုများ၏ သက်သာချောင်ချိရေး ရန်ပုံငွေအတွက် စိုက်ပျိုး ထားခြင်းဖြစ်သည်။

သန်ဘန်ရွာ

ရေပိုက်လိုင်းအသစ် သွယ်တန်းမှုတွင် သန်ဘန်ရွာမှ အိမ်ထောင်စု(၃)စု ထိခိုက်နစ်နာခဲ့ရ ပါသည်။ ၎င်းအိမ်ထောင်သုံးစု၏ မိသားစုဝင်များမှာ (၃)၊ (၅)နှင့် (၇)ဦးတို့ အသီးသီးဖြစ်ကြသည်။ ၎င်းတို့အားလုံးမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။

ထိခိုက်ခံရသော အိမ်ထောင်စုများ၏ပညာရေးမှာ အကြမ်းအားဖြင့် နိမ့်ကျပြီး၊ အိမ်ထောင်စု တစ်ခုတွင် မူလတန်းအဆင့် အများဆုံးဖြစ်၍ အခြားအိမ်ထောင်စုတစ်ခုမှာ အလယ်တန်းအသင်း ဖြစ်ပါသည်။ တတိယအိမ်ထောင်စုတွင်မူ တက္ကသိုလ်ဘွဲ့ရတစ်ဦးပါဝင်ပြီး ကျောင်းဆရာအဖြစ် လုပ်ကိုင်နေပါသည်။

ယင်းအိမ်ထောင်စုသုံးစု၏ အသက်မွေးဝမ်းကြောင်းမှာ ကျပမ်းအလုပ်အကိုင်နှင့် ရာဘာခြံ စိုက်ပျိုးခြင်းအပေါ် အဓိကမူတည်နေပါသည်။ ယင်းအနက်မှ အိမ်ထောင်စု (၂) စု၏ဝင်ငွေမှာ နည်းပါးပြီး (ပျမ်းမျှတစ်လလျှင် တစ်သိန်းကျပ်)၊ အိမ်သုံးစားစရိတ် ကာမိရုံသာရှိ၍ တစ်ခါ တစ်ရံ ငွေလိုအပ်သဖြင့် အခြားသူများထံမှ ချေးငှားရပါသည်။ အိမ်ထောင်စုတစ်စု၏ မိသားစုဝင် တစ်ဦးမှာ အခြားမြို့နယ်တစ်ခု၌ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ရပါသည်။ တတိယ

အိမ်ထောင်စုမှာမူ ရာဘာခြံ(၅)ဧက ပိုင်ဆိုင်၍ ကျန်အိမ်ထောင်စုများထက် ငွေကြေးအခြေအနေ ပိုကောင်းပါသည်။

၃.၂.၂ ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း

ဤတိုးချဲ့လုပ်ဆောင်သော ရေပိုက်လိုင်းသည် လက်ရှိအိမ်ယာအဆောက်အဦများကို ဖြတ်သန်း သွားပြီး လက်ရှိ လမ်းမကြီးများ၊ လမ်းကြောင်းများ၏ဘေးတွင် သွယ်တန်းမည်ဖြစ်သောကြောင့် နေရာပြောင်းရွှေ့ရခြင်းနှင့် ပြန်လည်နေရာချထားရခြင်း အစီအစဉ်များမလိုအပ်ပါ။ ဖြတ်သန်းသွား မည့် မြေဧရိယာအားလုံးမှာ အစိုးရပိုင်မြေများဖြစ်ပါသည်။ (စက်မှုဝန်ကြီးဌာနလက်အောက်ရှိ သထုံတာယာစက်ရုံမှ နှစ်ပေါင်းသုံးဆယ်ကျော်ကတည်းကပိုင်ဆိုင်ခဲ့ပါသည်။) ရေလှောင်ကန်များ တည်ဆောက်မည့် မြေမှာလည်း မြေအလွတ်ဖြစ်ပြီး ဝင်ငွေရသည့် စိုက်ပျိုးပင်များကိုလည်း ခုတ်လှဲရန်မလိုအပ်ပါ။

လုပ်ဆောင်ရမည်မှာ အိမ်ထောင်စုများ၏ လက်ရှိရေပိုက်လိုင်းငယ်များနှင့် ရေလှောင်ကန် တို့ကို ဆက်သွယ်ပေးခြင်း လက်ရှိရေပိုက်လိုင်းအချို့ကို ပြုပြင်မွမ်းမံရန်လည်း လိုအပ်ပါလိမ့်မည်။ ဤလုပ်ငန်းများသည် ပုဂ္ဂလိကပိုင်ဆိုင်မှု တစ်စုံတစ်ရာကိုမျှ မထိခိုက်စေပါ။

အချုပ်အားဖြင့် ဝန်ထမ်းအိမ်ယာသို့ ရေပိုက်လိုင်းဆက်သွယ်ရာလမ်းကြောင်းတွင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်ခြင်းမရှိပါ။

၃.၃ မြေနှင့်အိမ်ရာအဆောက်အအုံများ ဆန်းစစ်လေ့လာချက်

၃.၃.၁ သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေခြင်း

ကယ်ဒက်စထရယ်မြေပုံ^၁ ကို မြို့နယ်မြေအခွန်ရုံးမှ မရရှိနိုင်ပါ။ စီမံကိန်းကြောင့် ထိခိုက်ခံရ သော မြေနှင့်အခြားပိုင်ဆိုင်သော ပစ္စည်းများ၏တည်နေရာ၊ ပိုင်ဆိုင်သော အိမ်ထောင်စုဦးစီး၏ အမည် စသည်တို့ကို ပုံ ၃-၁ တွင် ဂြိုဟ်တုမှပုံကိုသုံး၍ ဖော်ပြထားပါသည်။ မြေနှင့်အိမ်ယာ အဆောက် အအုံ ဆန်းစစ်လေ့လာချက်၏ အဖြေများကို အောက်တွင်ဖော်ပြထားပါသည်။

ဒူးရင်းဆိပ်ရွာ

ရေပိုက်သွယ်တန်းမှုကြောင့် ထိခိုက်ခံရသော မြေနှင့်စိုက်ပျိုးရေးလုပ်ငန်းများတွင် တာယာ စက်ရုံ (စက်မှုဝန်ကြီးဌာန)၏ စွန့်လွှတ်မြေနှင့် အငှားချထားမြေ (၀.၃၈) ဧက၊ တစ်နှစ်သားအရွယ် နဂါးမောက်သီးပင် (၂၅)ပင် ဝါးရုံ(၂)ရုံတို့ ပါဝင်ပါသည်။

တပ်နယ်မြေ

တပ်နယ်မြေဝန်းအတွင်းတွင် အစိုးရပိုင်မြေများသာ ထိခိုက်ခံရပါသည်။ ၎င်းမြေပေါ်တွင် သီဟိုဠ်သရက်ပင် (၅၀)ပင် ကျွန်းပင် (၁၀)ပင်၊ သစ်မာ (၂၀) ပင်နှင့် ပိတောက်ပင် (၃၀)ပင်တို့ ထိခိုက်ခံခဲ့ရပါသည်။

သန်ဘန်ရွာ

သန်ဘန်ရွာ မှ ဦးဖိုးလှသည် ရေပိုက်လိုင်းအတွတ် မြေရှင်းရာတွင် လိုအပ်သောမြေ (၀.၀၄၁) ဧက (၁၀ ပေအကျယ် x ၁၈၀ ပေအရှည်) အပြင်လယ်တဲငယ် တစ်လုံး၊ ရှောက်ပင် (၂) ပင် အုန်းပင် (၅) ပင်နှင့် အခြားအပင် (၃) ပင်တို့ ဆုံးရှုံးခဲ့ရပါသည်။ ၎င်းမြေကိုရှင်းလင်းတိုင်းတာချိန်တွင် တခြားစိုက်ပျိုးပင်များမရှိပါ။

ဒုတိယထိခိုက်သော အိမ်ထောင်ဦးစီးမှာ ဦးဖားလူဖြစ်ပြီး တာယာစက်ရုံနှင့် အကျိုးတူ ရာဘာခြံစိုက်ပျိုးနေသူဖြစ်သည်။ ၎င်းမှာ ယင်းရာဘာခြံကို စိုက်ပျိုးလုပ်ကိုင်နိုင်ရန် နှစ်စဉ် သတ်မှတ်ထားသော ငွေကြေးပမာဏကိုပေး၍ စိုက်ပျိုးလုပ်ကိုင်ခွင့်ရနေခြင်း ဖြစ်ပါသည်။ ရာဘာ ခြံမြေကို မပိုင်ပါ။ ရေပိုက်လိုင်းနှင့် (၆.၆) ဧကစီဓာတ်အားလိုင်း သွယ်တန်းရန်အတွက် ၎င်း ရာဘာခြံမှ ရာဘာပင် (၃၉) ပင်ကို ခုတ်လှဲခဲ့ရပါသည်။ ၎င်း၏ရာဘာခြံမှာ (၁၂)ဧကခန့်ရှိပါသည်။ ဓာတ်အားလိုင်းကြိုး အဖြောင့်သွယ်တန်းရန်အတွက် နောက်ထပ်ရာဘာပင် အပင် (၃၀)ခန့် ထပ်မံ ခုတ်လှဲရန် လိုအပ်နေပါသည်။


^၁Cadastral မြေပုံဆိုသည်မှာ ပိုင်ဆိုင်မှုအကျယ်အဝန်းတန်ဖိုးတို့ကို ဖော်ပြထားသော မြေပုံဖြစ်၏ အခွန်ကောက်ခံရာတွင် အသုံးပြုသည်။

သန်ဘန်ရွာ၏ တတိယမြောက် ထိခိုက်ခံရသူမှာ ဦးကွန်းဇော်ဝင်းဖြစ်ပြီး ရာဘာခြံမြေကို တရားဝင်(အမည်ပေါက်) ပိုင်ဆိုင်သူဖြစ်ပါသည်။ ၎င်းသည် ရာဘာခြံ (၅) ဧကပိုင်ဆိုင်ပြီး မျိုးကောင်းမျိုးသန့်ရာဘာပင်များကို စိုက်ပျိုးထားပါသည်။ အပင်များ၏ သက်တမ်းမှာ (၇) နှစ်ရှိပြီး ရာဘာစေး စတင်ထုတ်ယူနိုင် နေပြီ ဖြစ်သည်။ ၎င်း၏ပြောပြချက်အရ သူ၏ရာဘာပင်များသည် ဖျက်ဆီးနှောက်ယှက်မှုမရှိပါက သက်တမ်း (၂၀)မှ (၂၅) နှစ်အထိ ရာဘာစေးထုတ်လုပ်ရရှိ မည်ဖြစ်သည်။ ပထမအကြိမ် တိုင်းတာခဲ့စဉ်က မြေဧရိယာ (၀.၁၁) ဧက (၁၀ ပေအကျယ် x ၅၀၀ ပေအရှည်) လိုအပ်ပြီး ပထမတွတ်ချက်မှအရ ရာဘာပင် (၃၂)ပင် ခုတ်လှဲရန်ဖြစ်ပါသည်။ ဓါတ်အားလိုင်း (တာဝါတိုင်) များ နေရာအနည်းငယ်ပြောင်းလည်းရန် လိုအပ်မှု ကြောင့် ရာဘာပင်များပိုမို ခုတ်လှဲရန် (အပင် ၄၀ခန့်) လိုအပ်နေပါသေးသည်။ ထက်မံ လိုအပ်သောမြေနေရာအတွတ်လျော်ကြေးငွေကို ပြင်ဆင်သတ်မှတ်ရပါမည်။ (အခန်း ၄.၃.၂ တွင်ကြည့်ပါရန်)

ရာဘာပင်များအပြင် ကွမ်းပင် (၂၀၀) ပင်၊ ရေတွင်း (၁) တွင်းနှင့် ဝါးရုံပင်များတို့ ထိခိုက် ခံရသည့်စာရင်းတွင် ပါပါသည်။ သို့သော် ၎င်း၏ဖစ်ချ်နာသို့ ပြောပြချက်အရ ရေတွင်းနှင့် ဝါးရုံပင် တို့၏ လျော်ကြေးကို မတောင်းဆိုပါဟု သိရပါသည်။

၃.၃.၂ ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း

သထုံလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဝန်ထမ်းများ၏ အိမ်ယာဝင်းအတွင်းသို့ ရေပိုက်လိုင်း ဆက်သွယ်ရာတွင် မည်သည့်ပုဂ္ဂလိကပိုင် အဆောက်အဦများ သစ်ပင်များကိုမျှ ထိခိုက်ခြင်း မရှိပါ။



အပြာလိုင်း = ဒုံသမိမြစ်မှ သထုံခါတ်အားပေးစက်ရုံသို့ စက်လည်ပတ်ရန်နှင့်အအေးခံရန် ပေးပို့သောရေပိုက်လိုင်း

အနီလိုင်း = စက်ရုံ ဝန်ထမ်းများအတွက်သောက်သုံးရေ ဖြည့်ဆည်းပေးရန် ရေပိုက်လိုင်း

ပုံ ၃-၁။ ရေပိုက်လိုင်းနှင့်မြေယာ ပိုင်ဆိုင်မှုကို အပေါ်စီးမှမြင်ရပုံ

၃.၄ ပိုင်ဆိုင်သောပစ္စည်းများ တန်ဖိုးဖြတ်ခြင်း

ရေပိုက်လိုင်းနှင့် ဓာတ်အားလိုင်းများ သွယ်တန်းမှုကြောင့် ထိခိုက်ခံရသော မြေတန်ဖိုးနှင့် စိုက်ပျိုးပင်များ၏ တန်ဖိုးတို့ကို ခန့်မှန်းတွက်ချက်ရာတွင် ဒေသဆိုင်ရာပြည်သူတို့၏ အသိပညာနှင့် ဗဟုသုတကျွမ်းကျင်သူတို့၏ ထင်မြင်ချက်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ပါသည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းကာလအတွင်း နောက်ထပ်ထိခိုက်နိုင်မည့် မည်သည့်ပစ္စည်း ('မြေ' အိမ်ယာအဆောက်အအုံ) ကိုမဆို 'မြို့နယ်မြေယာနှင့် သီးနှံလျော်ကြေးကော်မတီမှ ဆုံးဖြတ် မှုကို အခြေခံ၍ ဖြေရှင်းကြပါသည်။ (အခန်း ၄ တွင် ကြည့်ပါရန်)' ဥပမာ-လျှပ်စစ်မီးတိုင် ပါဝါလိုင်းများ၏ ဖြောင့်တန်းမှုအတွက် ချိန်ညှိမှုအရ အချို့သောနေရာများတွင် မူလပထမ တိုင်းတာစဉ်နှင့် ကွဲလွဲမှုများရှိနိုင်ပါသည်။ ၎င်းအတွက် ထပ်မံလိုအပ်သော မြေဧရိယာနှင့် အပင်တို့၏ တန်ဖိုးဖြတ်မှုကို ဤ 'ပြန်လည်နေရာချထားရေး အစီအစဉ်အကျဉ်းချုပ်' (ARAP)

တွင် မပါဝင်သေးပါ။ ယခုအချိန်ထိ နောက်ထပ်ခုတ်လှဲရန် လိုအပ်သည့်အပင် အရေအတွက်မှာ စုစုပေါင်း အပင် (၇၀) ဖြစ်ပါသည်။ (ဦးကွန်ဇော်ဝင်းပိုင် မြေထဲမှ အပင် (၄၀) နှင့် ဦးဖားလူပိုင် မြေထဲမှ အပင် (၃၀) ဖြစ်ပါသည်။

ကွမ်းပင်များ

ဤရွာများရှိ ကွမ်းစိုက်ပျိုးသူလယ်သမားများ၏ အတွေ့အကြုံအရ ကွမ်း (၁) ဧက စိုက်ခင်း တွင် ကွမ်းပင် (၂၀၀၀) ခန့်ရှိပြီး အပင်များ အရွယ်ရောက်လာချိန်တွင် တစ်ပါတ်လျှင် (၁) ကြိမ် ကွမ်းရွက်များကို ဆွတ်ခူးနိုင်ပါသည်။ ကွမ်းခြံပိုင်ရှင်များ၏ အဆိုအရ အပင် (၇၀၀) ရှိသော ခြံတစ်ခြံမှ ပျမ်းမျှထွက်ရှိမှုနှုန်းမှာ (၃၆၀) ပေါင် (၁၀၀ ပိဿာ သို့မဟုတ် ၁၆၃ ကီလိုဂရမ်) ကွမ်းရွက်ဈေးနှုန်းမှာ (၆၀၀) ကျပ်မှ (၂၀၀၀) ကျပ်အထိ ဈေးကွက်ကို မူတည်၍ ပြောင်းလဲ ပါသည်။

ရာဘာပင်များ

ရာဘာ (၁) ဧကတွင် ရာဘာပင် အပင် (၁၈၀) ရှိ နိုင်ပြီး အရွယ်ရောက်ရန် (ရာဘာစေးခြစ် ယူရန်) အတွက် သက်တမ်း (၇) နှစ်ခန့် လိုပါသည်။ သတင်းဂျာနယ်တစ်ခုတွင် ဖော်ပြချက်အရ သုံးနှစ်သား သက်တမ်းရှိ ရာဘာပင်တစ်ပင်သည် တန်ဖိုးငွေ (၆၀၀၀၀) ကျပ်ဖြစ်ပြီး (၇-၈) နှစ် သက်တမ်းရှိပါက တန်ဖိုးငွေကျပ်တစ်သိန်း (၁၀၀,၀၀၀) ကျပ် တန်ဖိုးရှိပါသည်။ (၄င်းစိုက်ပျိုး ထားသော မြေတန်ဖိုးအပါအဝင်) ရာဘာပင်၏ ရာဘာစေးထွက်ရှိမှုနှုန်းကို အောက်ပါအတိုင်း ခန့်မှန်းပါသည်။ ရာဘာပင် အပင်ကြီး (၇၀) ပင်မှ တစ်ကြိမ်ခြစ်လျှင် ပြား (၁၀) ပေါင် သို့မဟုတ် (၄.၅) ကီလိုဂရမ်ရှိပြီး တန်ဖိုးအားဖြင့် (၈,၀၀၀) ကျပ် ဖြစ်ပါသည်။

မြေများ

မြေများ၏ တန်ဖိုးမှာ ‘မြေအသုံးချမှု’ ပေါ် မူတည်၍ ကွဲပြားပါသည်။ (ဥပမာ-ရာဘာခြံ၊ အခြားနှစ်ရှည်သီးနှံ၊ စပါးစိုက်ပျိုးမြေစသည်ဖြင့်)။ ၎င်းအပြင် ဈေးကွက် အနေအထားပေါ်လည်း မူတည်ပါသည်။ လယ်ယာမြေတန်ဖိုးကို တွက်ချက်ရာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ

သတ်မှတ်ထားသော စံနှုန်းများနှင့် ယခင်ကပြီးစီးသွားသော အလားတူကိစ္စရပ်များမှ လက်ခံခဲ့ကြသော အထောက်အထားများကို ကိုးကားသင့်ပါသည်။

ထိခိုက်ခံစားရသူများနှင့် ၎င်းတို့၏ ပျက်စီးဆုံးရှုံးသွားသော မြေယာစိုက်ပျိုးပင်များ၏ စာရင်း အသေးစိတ်ကို နောက်ဆက်တွဲ (က-၂) တွင် ဖော်ပြထားပါသည်။

၄။ ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်

သထုံဓာတ်အားပေးစက်ရုံနှင့် ပိုက်လိုင်းများ သွယ်တန်းမှုကြောင့် ထိခိုက်ခံရသော ဧရိယာ များ အတွက်သာလျှင် လျော်ကြေးငွေပေးရန် လိုအပ်ပါသည်။ ဝန်ထမ်းအိမ်ယာများသို့ ရေပိုက် လိုင်းသွယ်တန်းမှုတွင် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သော်၎င်း၊ ပိုင်ဆိုင်မှုပစ္စည်း တစ်စုံ တစ်ရာကိုသော်လည်း ထိခိုက်နစ်နာမှု မရှိပါ။

ရာဘာခြံပိုင်ရှင်များအနေဖြင့်လည်း ၎င်းတို့ပိုင်ဆိုင်မှု စုစုပေါင်းရာဘာပင်များ၏ (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိသာ ထိခိုက်ပျက်စီးမှုရှိသဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ရာဘာခြံစိုက်ပျိုး သူများအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဟု ယုံကြည်မျှော်လင့်ရပါသည်။ ကြားသိထားရသည်မှာ ထိုရာဘာပိုင်ရှင်များအနေဖြင့် လျော့နည်းသွားသော ရာဘာပင်များအတွက် အသစ်ထပ်မံ အစားထိုး စိုက်ပျိုးရန် ယခုအချိန်ထိ အစီအစဉ်မရှိကြပေးပါ။

ကွမ်းခြံစိုက်ပျိုးသူများမှာ ၎င်းတို့၏ စိုက်ပျိုးမြေဆုံးရှုံးမှုမရှိသဖြင့် မြေနေရာအသစ် ရှာဖွေရန် မလိုအပ်ပါ။ စီမံကိန်းဆောက်လုပ်စဉ်ကာလအတွင်းသာ ၎င်းတို့၏ ကွမ်းပင်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ထိုနစ်နာမှုအတွက်လည်း လျော်ကြေးငွေ လက်ခံရရှိပြီး ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးသွားချိန် နောက်နှစ်စိုက်ပျိုးရာသီတွင် ၎င်းတို့၏ မြေပေါ်၌ အသစ်ထပ်မံစိုက်ပျိုးနိုင်ပါသည်။

စစ်တပ်အနေဖြင့် ၎င်းတို့၏ ဝင်ငွေရရှိမှု အရင်းအမြစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းလျော့နည်း ဆုံးရှုံး သွားရပါသည်။ ၎င်းဝင်ငွေသည် စစ်တပ်ဝန်ထမ်းမိသားစုများ၏ သားရေး၊ နာရေး ရံပုံငွေအဖြစ် အသုံးပြုပါသည်။

ဤတွင်အရေးကြီး “အသားပေးတင်ပြရန်အချက်” မှာ စီမံကိန်း၏ ရေပိုက်လိုင်းများ ဓာတ်အားလိုင်းများ သွယ်တန်းမှုကြောင့် “ဝင်ငွေရသည့် အရင်းအမြစ်များ ဆုံးရှုံးမှုကြောင့် သော်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ကြီးမားပြင်းထန်သည့် စီးပွားဆိုင်ရာ ပြန်လည်နေရာချထားမှုများ မရှိခြင်း” ပင် ဖြစ်ပါသည်။

ရည်ညွှန်းချက်အနေဖြင့် လျော်ကြေးငွေပေးအပ်ခြင်းကိစ္စရပ်တွင် လုပ်ဆောင်ခဲ့သော အစီအစဉ်ကို နောက်ဆက်တွဲ (က-၁) တွင် ဖော်ပြထားပါသည်။

၄.၁ သက်ဆိုင်ရာနိုင်ငံတော်ဥပဒေများ

၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်သော ‘လယ်ယာမြေဥပဒေ (နှင့် ဥပဒေစည်းမျဉ်းများ) တွင် လယ်ယာမြေနှင့် လယ်ယာမြေပေါ်ရှိ သီးနှံများ (စပါး အခြားရာသီ သီးနှံများ၊ နှစ်ရှည်သီးပင်များ)၊ အဆောက်အအုံများအတွက် နှစ်နာကြေးနှင့် လျော်ကြေးများကို ကာလပေါက်ဈေးကို အခြေခံ၍ တွက်ချက်သည့် နည်းလမ်းများ ဖော်ပြပါရှိပါသည်။ စက်မှုသီးနှံစိုက်ခင်းများ အတွက်လည်း လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများတွင် အကျုံးဝင်ပါသည်။

နှစ်နာကြေးနှင့် လျော်ကြေးများလုပ်ငန်းစဉ်တွင် ဝန်ကြီးဌာနတိုင်း၊ အစိုးရဌာနတိုင်း၌ မဖြစ်မနေလိုက်နာရမည့် တိကျသော ပြဌာန်းချက်များကို လယ်ယာမြေဥပဒေတွင် ဖော်ပြထား ပါသည်။ ၎င်းတို့တွင် အရေးပါဆုံးသော ပြဌာန်းချက်တစ်ရပ်မှာ ထိခိုက်နှစ်နာသော မြေယာများ သီးနှံများ၏ နှစ်နာကြေးနှင့် လျော်ကြေးများ တန်ဖိုးဖြတ်ခြင်းနှင့် သက်ဆိုင်ပါသည်။ တန်ဖိုးဖြတ်ခြင်းကို ဈေးကွက်အတွင်းလက်ရှိ ကာလပေါက်ဈေးကို မူတည်၍ တွက်ချက်ပါသည်။ ၎င်း၏ ဥပဒေသ (အခြေခံသဘောတရား) များကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြထား ပါသည်။

လယ်ယာမြေဥပဒေ၏ အပိုဒ် ၆၇ (က)။ သီးနှံနှင့် အဆောက်အအုံအတွက် နစ်နာကြေး

- (၁) လက်ရှိစိုက်ပျိုးထားသည့် စပါးနှင့် အခြားရာသီ သီးနှံများအတွက် တစ်ဧကပျမ်းမျှ အထွက်နှုန်းကို အခြေခံလျက်၊ ဒေသ၏ ပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏ သုံးဆ
- (၂) စိုက်ပျိုးထားသည့် နှစ်ရှည်ပင်အတွက် လက်ရှိအပင်တန်ဖိုးကို အခြေခံလျက် ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏ သုံးဆ
- (၃) လယ်ယာမြေတွင် အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်းအပါအဝင် အခြားဆောင်ရွက်ချက်များအတွက် ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏ နှစ်ဆ။

လယ်ယာမြေဥပဒေ၏ အပိုဒ် ၆၇(ခ)။ မြေအတွက်လျော်ကြေး

- (၄) နိုင်ငံတော်၏ ရေရှည်အမျိုးသားရေး အကျိုးစီးပွားအလို့ငှာ ငွေကြေးအကျိုးအမြတ် ဖြစ်ထွန်းနိုင်မှုမရှိသော တည်ဆောက်ရေးလုပ်ငန်းနှင့် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ၊ ကိစ္စရပ်များနှင့် စပ်လျဉ်း၏ အသုံးပြုခြင်းဖြစ်လျှင် သိမ်းယူခြင်းခံရသည့် လယ်ယာမြေအတွက် ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သောတန်ဖိုး
- (၅) နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအလို့ငှာ၊ ငွေကြေးအကျိုးအမြတ်ဖြစ်ထွန်းနိုင်မှုမရှိသော စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုခြင်းဖြစ်လျှင် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူ နစ်နာမှု မရှိစေရန်အတွက် ညှိနှိုင်းသဘောတူညီသည့်ငွေကြေးပမာဏ (သို့မဟုတ်) ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ဖွဲ့စည်းပေးထားသော လျော်ကြေးငွေသတ်မှတ်ရေးအဖွဲ့က စီးပွားရေးလုပ်ငန်း အမျိုးအစားပေါ်မူတည်၍ ဆုံးဖြတ်သည့် ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး အောက် မနိမ့်သည့် ငွေကြေးပမာဏ။

လယ်ယာမြေဥပဒေသည် အသက် (၁၈) နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်းကို (ဤဥပဒေတွင် ပြဌာန်းထားသော တောင်သူလယ်သမား အိမ်ထောင်စုဝင်အခြေအနေနှင့် ကိုက်ညီပါက)

နိုင်ငံတော်အစိုးရပိုင် အသုံးမပြုရသေးသော လယ်ယာမြေအသစ်ကို စိုက်ပျိုးနိုင်ခွင့် (လယ်ယာမြေ လုပ်ပိုင်ခွင့်) ကို လျှောက်ထားနိုင်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လွန်ခဲ့သောကာလများက ဆောက်လုပ်ရေး စီမံကိန်း များစွာကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နစ်နာကြေးနှင့်လျော်ကြေးကိစ္စရပ်များကို လုပ်ဆောင်ခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် နစ်နာကြေးနှင့်လျော်ကြေးလုပ်ငန်းစဉ်သည် တိုးတက်ကောင်းမွန် သော လုပ်ငန်းတစ်ခုအဖြစ် မြင်တွေ့နိုင်ပါသည်။ ဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သော စီမံကိန်းများကို ဤဝန်ကြီးဌာန လက်အောက်ရှိ အင်တာပရိုက်စ် (လုပ်ငန်းများ) လုပ်ဆောင်ရာတွင် ဤနစ်နာကြေး လုပ်ငန်းစဉ်ကို အနည်းနှင့်အများ လိုက်နာကျင့်သုံးကြပါသည်။

၄.၂ ဖွဲ့စည်းပုံ

ARAP ကို လုပ်ဆောင်ရန်အတွက် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများတွင် ဖွဲ့စည်းမှုဆိုင်ရာ (လူမှု)အဆောက်အအုံများ ဖွဲ့စည်းတည်ဆောက်ရန် ဥပဒေရေးရာ အခြေခံ အချက်များကို ဖော်ပြထားပါသည်။ ။

နစ်နာကြေးနှင့် လျော်ကြေးပေးဆောင်ရန် လုပ်ငန်းစဉ်အတွက်အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရန် ။

“လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့” အဆင့်ဆင့်ကို ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းအဆင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် တို့ဖြင့် ကြီးစဉ်ငယ်လိုက် လုပ်ငန်းတာဝန်များအရ ဖွဲ့စည်းထားပါသည်။ ဤဥပဒေများတွင် အရေးကြီးသော ပြဋ္ဌာန်းချက်တစ်ခုမှာ “ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့” ၏ မဖြစ်မနေ လုပ်ဆောင်ရမည့်တာဝန်မှာ သက်ဆိုင်ရာမှ နောက်နေးကြန့်ကြာမှု မရှိဘဲ အခြားသော ဆက်စပ်ဌာနဆိုင်ရာများ နှင့် ထိခိုက်ခံစားရသော မြေရှင်များကို နစ်နာကြေးနှင့် လျော်ကြေး များကို သက်ဆိုင်ရာမှ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ရစေရန် ညှိနှိုင်း ဆောင်ရွက် ပေးရန်ဖြစ်သည်။ ဤဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့သည် “ဗဟိုမြေယာစီမံခန့်ခွဲမှုအဖွဲ့”ကို ဖွဲ့စည်းရမည်။ ၎င်းအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ

အဖြစ် လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ အစည်းများမှ အကြီးအမှူး များက အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်ဖွဲ့စည်းရမည် ။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အသီးသီးအလိုက် “လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်” ကို ဖွဲ့စည်း ပေးရန် အာဏာအပ်နှင်း ထားပါသည် ။

နစ်နာကြေးနှင့်လျော်ကြေးပေးမှုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် ဤဥပဒေအရ မြို့နယ်အဆင့် “လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့”သည် အမှုကို ပြန်လည်သုံးသပ်ပြီး၊ နစ်နာကြေးနှင့် လျော်ကြေးငွေပမာဏကို ဆုံးဖြတ်ပေးနိုင်သည့် အခွင့်အာဏာ ရှိပါသည်။ ၎င်းအဖွဲ့မှ အထက်အဆင့်များဖြစ်ကြသော ခရိုင်အဆင့်၊ ပြည်နယ်/တိုင်းအဆင့်တို့မှ တဆင့် “ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့”သို့ ပြန်လည်သုံးသပ်လျက် လိုအပ်သောဆောင်ရွက်ချက်တို့ ချမှတ်ပေးနိုင်ရန် တင်ပြရပါမည်။

နစ်နာကြေးနှင့်လျော်ကြေးပေးရန် အမှုကိစ္စများအတွက် သက်ဆိုင်ရာမြို့နယ်ရှိ “လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့”ဝင် အဓိကပုဂ္ဂိုလ်များနှင့်အခြားသက်ဆိုင်ရာ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သော “လယ်ယာမြေနှင့် သီးနှံလျော်ကြေးပေးရေးကော်မတီ (LCCC)” ကို ဖွဲ့စည်းရပါသည် ။

LCCC တွင် ပိုင်ဆိုင်သော တန်ဖိုးရှိ ပစ္စည်းများအားလုံး တည့်သွင်းတွက်ချက် ထားသည့် အမှန်တကယ်ကျသင့်သည့် လျော်ကြေးငွေအားလုံးအပေါ်တွင် ဆုံးဖြတ်ချက်ချရန် အခွင့် အာဏာရှိပါသည် ။

LCCC သည် ခရိုင်နှင့် ပြည်နယ်/တိုင်းအဆင့်များမှ တစ်ဆင့် ဗဟိုကော်မတီသို့ အမှုတွဲကို တင်ပြရပါသည်။ မကျေနပ်ချက်၊ တိုင်တမ်းချက်များ ရှိပါက ပြည်နယ်/တိုင်းအဆင့် ကော်မတီသည် ဥပဒေနှင့် နည်းဥပဒေများအရ ဆုံးဖြတ်ပေးပိုင်ခွင့် အာဏာရှိပါသည်။

လိုအပ်ပါက ဗဟိုကော်မတီအဆင့်မှ ပူးပေါင်းပါဝင်ခြင်း၊ ညှိနှိုင်းပေးခြင်းနှင့် စီမံကွပ်ကဲခြင်းတို့ကို လုပ်ဆောင် ပေးပါသည်။ ။

သထုံဓာတ်အားပေးစက်ရုံသစ် တည်ဆောက်ရေးစီမံကိန်းအတွက် လယ်ယာမြေနှင့် သီးနှံလျော်ကြေးပေးရေးကော်မတီ (LCCC) ကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။ ။

၁။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သထုံမြို့။	ဥက္ကဋ္ဌ
၂။ မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သထုံမြို့။	အဖွဲ့ဝင်
၃။ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သထုံမြို့။	အဖွဲ့ဝင်
၄။ အလုပ်အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ သထုံမြို့။	အဖွဲ့ဝင်
၅။ စက်ရုံမှူး၊ သထုံဓာတ်အားပေးစက်ရုံ၊ သထုံမြို့။	အတွင်းရေးမှူး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အတည်ပြုချက်ဖြင့် “လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်း”မှ ထုတ်ဝေထားသော တရားဝင်စာအရ မြို့နယ်အဆင့် LCCC ကို တရားဝင် လုပ်ငန်း တာဝန်များ တာဝန်ယူထမ်းဆောင်ကြရန် ဖွဲ့စည်းထားပါသည်။ မြို့နယ်အဆင့်ကော်မတီ၏ ဖွဲ့စည်းပုံတွင် အုပ်ချုပ်ရေးယန္တရားအရ အဆင့်တူ (မြို့နယ်အဆင့်)ခေါင်းဆောင်များ ပါဝင်သော ပညာရှင်များတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အနေအထား အရ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက အခြားဌာနများနှင့်နှိုင်းစာလျင် ဆုံးဖြတ်ချက်များ ချမှတ် ရာ၌ အရှိန်အဝါအနည်းငယ်ပို၍ တာဝန်ရှိပါသည်။ ပိုမိုအရေးပါသည့် အချက်တစ်ခုအနေနှင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် နစ်နာကြေးနှင့်လျော်ကြေးကိစ္စကို ကျေးရွာအဆင့်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ အချက်အချာကျသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အပေါ်တွင် ကြီးကြပ်ကွပ်ကဲရန် အခွင့် အာဏာရှိပါသည်။

လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြံဉာဏ်များ၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများကို ပေးရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ပညာရှင်များ မဖြစ်မနေ လိုအပ်ပါသည်။ ဥပမာ “လယ်ယာ

မြေစီမံခန့်ခွဲရေးဦးစီးဌာန”သည် မြေတိုင်းတာခြင်း၊ ပိုင်ဆိုင်သော မြေယာအရွယ်အစား၊ ပိုင်ဆိုင်မှု အမည်စာရင်း၊ လယ်ယာမြေဥပဒေများ စသည့် သတင်းအချက်အလက်တို့ဖြင့် ပါဝင်ကူညီပါသည်။ စိုက်ပျိုးရေးဦးစီးဌာနသည် နစ်နာကြေးနှင့်လျော်ကြေး ပမာဏ တွက်ချက်ရာတွင် သီးနှံပင်များ၊ သစ်ပင်များ၏ တန်ဖိုးကို အကြံဉာဏ်ပေး ဆောင်ရွက်ပါသည်။ ။

မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေဖြင့် စည်ပင်သာယာ ဥပဒေများ၊ နည်း ဥပဒေများ၊ စည်းမျဉ်းများအတွက် အကြံဉာဏ်ပေးနိုင်ပါသည်။ မြို့နယ်အဖွဲ့၏ အတွင်းရေးမှူး သည် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်စေရန် အိမ်ရှင်ဌာနအဖြစ် ဌာနဆိုင်ရာအားလုံးတို့နှင့် လုပ်ဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် LCCC တွင် မပါဝင်သော်လည်း၊ လျော်ကြေးငွေ လုပ်ငန်းစဉ်နှင့်ဆိုင်သော ဖွဲ့စည်းပုံတွင် (အထူးသဖြင့် ကျေးရွာအဆင့်နှင့် ထိခိုက်ခံစားရသူ လူတစ်ဦးချင်းတို့နှင့် ညှိနှိုင်းဆွေးနွေးရသည့် အဆင့်တွင်) အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါသည်။ အုပ်ချုပ်ရေးမှူးသည် စီမံကိန်းကြောင့် ထိခိုက်ခံရသူများ (PAP) အား လုပ်ငန်းစဉ်၏ ဖြစ်ပျက် နေသော အခြေအနေကို အမြဲမပြတ် သတင်းပေးပို့နေရန်နှင့် နောက်ဆုံးအဆင့် နစ်နာကြေးနှင့် လျော်ကြေးငွေပေးရာတွင် ယင်းအခမ်းအနား၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးသည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အာဏာပိုင်များ၊ မီဒီယာများ၏ ရှေ့မှောက်တွင် စီမံကိန်းကြောင့် ထိခိုက်ခံရသူ (PAP) တစ်ဦးချင်းထံသို့ လျော်ကြေးငွေကို လွှဲပြောင်းပေးအပ် ရပါသည်။ ။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EPGE) နှင့် သထုံဓာတ်အားပေးစက်ရုံ တို့သည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ကြပြီး၊ ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော အလေ့အကျင့်ကောင်းများကို လိုက်နာကြရန် လိုအပ်ပါသည်။

စီမံကိန်းအကြံပေးအဖွဲ့(ဖစ်ချ်နာ)အနေဖြင့် “ပြန်လည်နေရာချထားရေး အစီအစဉ် အကျဉ်းချုပ် (ARAP)”ကို အောင်မြင်ရန် အကောင်အထည်ဖော်ရာ၌ ဝိုင်းဝန်းကူညီပံ့ပိုးပါသည်။ ။ ၎င်းသည် PAP များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအဆင့် ပြည်သူများကို ARAP လုပ်ငန်း စဉ်ကို

နားလည်သဘောပေါက်စေရန်နှင့် မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိကြစေရန် ဆွေးနွေးတိုင်ပင် ပေးပါသည်။ ARAP ၏ လုပ်ငန်းအဆက်အဖြစ် ဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှုအဖွဲ့နှင့် ပြည်သူလူထုအကြား တိုင်ကြားစာ၊ အကြံပြုစာ ပုံစံစာရွက်များ(GRM) (နောက်ဆက်တွဲ က-၆ တွင် ဖော်ပြထားပါသည်။) ကိုလည်း ပြုစုလုပ်ဆောင် ပေးပါသည်။ GRM အခွင့်အလမ်းကို ပြည်သူလူထုမှ အသုံးပြုနိုင်စေရန် နည်းလမ်းများကိုလည်း ၂၀၁၇-ခုနှစ်၊ မေလအတွင်းက ကျင်းပခဲ့သော “ပြည်သူလူထု တွေ့ဆုံဆွေးနွေးပွဲများ”တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။ (ပြည်သူလူထု တွေ့ဆုံဆွေးနွေးပွဲ အစီရင်ခံစာတွင် ကြည့်ရှုပါရန်)။ မကျေနပ်ချက်၊ နစ်နာချက်များကို ထုတ်ဖော်ပြရာတွင် ပိုမိုအားကောင်းလာစေရန် အတွက် “သထုံဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှုအဖွဲ့၏ ဖုန်းနံပါတ်တစ်ခုကို ပြည်သူတို့ သိစေရန် ကြော်ငြာသင်ပုန်းကြီးများ၊ ပိုစတာများကို ရပ်ရွာဒေသ၏ အချက်အခြာကျသော နေရာများ (ဆောက်လုပ်ရေးစခန်း၊ စက်ရုံအဝင်ဝ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စသည်)တွင် ဖော်ပြထားရန်”ဟု ထပ်မံအကြံပေးခဲ့ပါသည်။ သထုံစီမံကိန်းနှင့်ပတ်သက်၍ မည်သည့် မေးခွန်း၊ စိုးရိမ်မှု၊ မကျေနပ်မှုကိုမဆို၊ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်လူထုအဖွဲ့ဝင်များမှ တဆင့် EPGE သို့ ဆက်သွယ် ပေးပို့နိုင် ပါသည်။ EPGE မှ မည်သည့် တိုင်ကြားစာ၊ အကြံဉာဏ်ပေးစာ များအပေါ်တွင်မဆို အချိန်တိုကာလ အတွင်း ပြန်လည်ဖြေကြားပေးသွားပါမည် ။

၄.၃။ ပြန်လည်နေရာချထားခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှုများအတွက် ပြန်လည် ထိန်းသိမ်းခြင်း ။

ရေပိုက်လိုင်းများ ဆက်သွယ်ရာလမ်းကြောင်းသည်၊ ဒေသခံပြည်သူများ နေထိုင်ရာ နှင့် အသုံးပြုနေသော နေရာတို့ကို ဖြတ်သန်းသွားသဖြင့်၊ ပြည်သူများ၏ မြေယာအဆောက်အအုံ သီးနှံစသည့် ပိုင်ဆိုင်မှုများကို၊ ပျက်စီး ဆုံးရှုံးစေပါသည်။ ထိခိုက်ဆုံးရှုံးရသည်မှာ ရေပိုက်လိုင်းနှင့် ဓာတ်အားလိုင်းများအတွက် လမ်းကြောင်း ဖောက်ရာတွင် ပျမ်းမျှအကျယ် (၁၀)ပေရှိ မြေနေရာ လမ်းကြောင်းကို ရယူခဲ့ရပါသည်။ ဤသို့အားဖြင့် ရာဘာပင်များနှင့် ကွမ်းခြံများရှိသော

နေရာများတွင် အပင်များကို ခုတ်လှဲခြင်း၊ တဲငယ်များ၊ လယ်စောင့်တဲများကို ဖယ်ရှား ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ရခြင်းကြောင့် ဖြစ်ပါသည်။

ဤဆောက်လုပ်ရေး လုပ်ငန်းသည် ဝင်ငွေရနေသော သစ်ပင်များ၊ သီးနှံပင်များကို ဖယ်ရှားလိုက်ရသဖြင့် ပိုင်ဆိုင်သူ အိမ်ထောင်စု၏ ဝင်ငွေရရှိမှုကို တစ်စိတ်တစ်ပိုင်းအားဖြင့် လျော့နည်းသွားစေပါသည်။ သို့သော် ရုပ်ဝတ္ထုပိုင်းဆိုင်ရာရွှေ့ပြောင်းခြင်း၊ နေရာပြောင်းရွှေ့ ချထားခြင်း၊ လုပ်ငန်းစဉ်တို့ မပါဝင်ပ။ ထို့အတွက်ကြောင့် နစ်နာကြေးနှင့်လျော်ကြေးငွေကို စဉ်းစားတွက်ချက်ရာတွင် အခြေခံအားဖြင့် အာရုံစိုက် လုပ်ဆောင်ရမည်မှာ ထိခိုက်ခံစားရသည့် အိမ်ထောင်စုများ၏ ဝင်ငွေရရှိသော ပိုင်ဆိုင်မှုများကို ယခင်က အနေအထား (မပျက်စီး မဆုံးရှုံးမီ အချိန်) အထိ ပြန်လည်ရောက်ရှိ စေရန်အတွက် လုပ်ဆောင်ပေးရန် ဖြစ်ပါသည်။

နစ်နာကြေးနှင့်လျော်ကြေးငွေအတွက် စဉ်းစားတွက်ချက်ရာတွင် ပိုင်ဆိုင်မှုများကို တန်ဖိုး ဖြတ်ရန်အတွက် အောက်ပါနည်းလမ်းများ ရှိပါသည်။

- **သီးနှံလက်ရှိပေါက်ဈေး။** ဤနည်းသည် သီးနှံ၏ ဈေးကွက်အတွင်းရှိ လက်ရှိပေါက်ဈေးကို အခြေခံပါသည်။ အမှန်တကယ် လက်ရှိပေါက်ဈေးအတိုင်းသော် လည်းကောင်း၊ တခါတရံတွင်မူ ပိုင်ရှင်၏ ဆန္ဒမပါဘဲ သီးနှံကိုဆုံးရှုံးခြင်းဖြစ်သဖြင့် လက်ရှိပေါက်ဈေးထက် (၂)ဆ သို့မဟုတ် (၃)ဆ များ၍သော် လည်းကောင်း၊ နစ်နာကြေးနှင့်လျော်ကြေးကို သတ်မှတ်ကြပါသည်။ ဤနည်းကို လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများတွင် တွေ့နိုင်ပါသည်။
- **သီးနှံပင်၏ တန်ဖိုးသင့်ဈေးနှုန်း။** လက်ရှိသီးနှံပင်၏ ယခုအရွယ်အစား /အနေ အထားသို့ ရောက်ရန်အတွက် ကုန်ကျ ထားပြီးသော သီးနှံပင်၏ စာရိတ်စကကို မူတည်၍ တွက်ချက်ပါသည်။ ဥပမာ (၇)နှစ်သားရှိ ရာဘာပင်များ၏ သက်တမ်းကို ခန့်မှန်းတွက်ချက်ရာတွင် ယင်းရာဘာပင်၏ စိုက်ပျိုးကုန်ကျစရိတ် များ အားလုံးပါဝင်ပါသည်။ ရာဘာပင်ငယ် (ပျိုးပင်ငယ်)များ၏ တန်ဖိုးငွေ၊ ၎င်းပျိုးပင်တို့ကို စိုက်ပျိုး ပြုစုစရိတ်၊ စိုက်ပျိုးရေး သွင်းအားစုများ တန်ဖိုး(ခါတ်မြေဩဇာ ၊ ပိုးသတ်ဆေး၊

ပေါင်းသတ် ဆေးစသည်)၊ အလုပ်သမားများ၏ လုပ်အားခ(ရေလောင်းခြင်း၊ ပေါင်းနှုတ်ခြင်း၊ ရာဘာစေးခြစ် ခြင်း)တို့နှင့် အခြားသော သက်ဆိုင်ရာ ကုန်ကျငွေများ (ရာဘာခင်းသို့ ရေသွင်းရန် ဒီဇယ်ဆီ ကုန်ကျစရိတ်၊ စက်ပစ္စည်းများ၏ တန်ဖိုးလျော့ကျမှု စသည်)တို့ကို တနှစ်စာအတွက် အခြေခံပြီး ယခုသက်တမ်း (ဥပမာ-၇ နှစ်)ရောက်သည်အထိ စုစုပေါင်း ကုန်ကျစရိတ် ဖြစ်ပါသည်။ ဤ နည်းသည် ရှေးရိုးဆန်သော်လည်း စိုက်ပျိုးရေးဦးစီးဌာနက လွန်ခဲ့သော နှစ်များကတည်းက အသုံးပြုခဲ့သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ။

- **အနာဂတ်အတွက် ထုတ်လုပ်မှုကို ခန့်မှန်းတွက်ချက်ခြင်း။** ယေဘုယျအားဖြင့် ဤနည်းလမ်းကို မြန်မာနိုင်ငံ၏ စီးပွားဖြစ်လုပ်ငန်းများတွင် အသုံးမပြုကြပါ။ ဤနည်းသည် စီမံကိန်း၏ နောက်ယှက်မှုကိုသာ မခံစားခဲ့ရပါက နောင်နှစ်ပေါင်း များစွာတိုင် ထုတ်လုပ်မှုကို ဆက်လက်ပေးစွမ်းကာ ရရှိနိုင်မည့် ဝင်ငွေပေါ်တွင် အခြေခံ၍ ခန့်မှန်း တွက်ချက်ပါသည်။ ဤသို့ အနာဂတ်အတွက် ရရှိမည့် ဝင်ငွေကို မျှော်မှန်းတွက်ချက်မှုသည် လွယ်ကူမှုမရှိလှဘဲ၊ သဘာဝဘေးအန္တရာယ်များ၊ လူသားတို့ကြောင့်ဖြစ်သော အန္တရာယ်များသည် လည်း စိုက်ပျိုးထွက်ရှိမှု တန်ဖိုးအပေါ်တွင် အငြင်းပွားရာ ဖြစ်ပါသည်။ ယင်းသို့သော မသေချာ မရေရာမှုများကြောင့် အနာဂတ်ကာလကို ခန့်မှန်းတွက်ချက်မှုသည် ကြိုးကြောင်းခိုင်လုံခြင်း မရှိပါ။

မြန်မာနိုင်ငံ၏ လယ်ယာမြေဥပဒေပြဋ္ဌာန်းမှုအပေါ်တွင် ဥပဒေဆိုင်ရာ အချက် အလက်များကို အသုံးပြုသူများက ယခုလက်ရှိ ပေါက်ဈေးကို အခြေခံသော ခန့်မှန်းတွက်ချက်မှုကို ပိုမိုလိုလာကြပါသည်။

ထိခိုက်ခံရသော အိမ်ထောင်စုများသည် အစိုးရဌာနပိုင် သို့မဟုတ် စွန့်လွှတ်မြေကို စိုက်ပျိုးလုပ်ကိုင်နေပါက ထိုသူများအား မြေအတွက် လျော်ကြေးငွေကို မပေးပါ။ ၎င်းတို့သည် “လယ်ယာမြေလုပ်ပိုင်ခွင့်”ကို တရားဝင် ရရှိထားသူများ မဟုတ်ဘဲ

မြေခွန်ပေးဆောင်သူများလည်း မဟုတ်ကြပါ။ ၎င်းတို့အတွက် သီးနှံအတွက် နစ်နာကြေး/လျော်ကြေးကိုသာလျှင် စဉ်းစားပါသည်။

၄.၃.၁ အာမခံလျော်ကြေးငွေ

ဤ “ပြန်လည်နေရာချထားရေး အစီအစဉ်အကျဉ်းချုပ် (ARAP)” စီစဉ်လုပ်ဆောင် ချိန်တွင် ထိခိုက်ခံစားရသောသူများကို “ပဏာမပေးငွေ” သို့မဟုတ် “ အာမခံလျော်ကြေးငွေ”ကို ပေးချေပြီး ဖြစ်ပါသည်။

၎င်းနစ်နာကြေးနှင့်လျော်ကြေးပေးခြင်း၊ အသေးစိတ်အစီအစဉ်ကို နောက်ဆက်တွဲ က-၂ တွင် လည်းကောင်း၊ အကျဉ်းချုပ်ကို ဇယား ၄-၁ တွင် လည်းကောင်း ဖော်ပြထားပါသည်။ ဤကြိုတင်ပေးချေမှု လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းကို အောက်ပါစာပုဒ်များ တွင် ရှင်းလင်း တင်ပြထားပါသည်။

ဇယား ၄.၁။ ပေးချေပြီးသော နစ်နာကြေး/လျော်ကြေးငွေများ (အကျဉ်းချုပ်)

စဉ်	ထိခိုက်ခံစားရသူအမည်	ရွာအမည်	ရက်စွဲ	လျော်ကြေးငွေ (မြန်မာကျပ်)
၁။	ဦးဖားလူ	သန်ဘန်	၂၇-၁၂-၂၀၁၆	၅၈၅,၀၀၀
၂။	ဦးကွန်းဇော်ဝင်း	သန်ဘန်	၂၇-၁၂-၂၀၁၆	၂,၅၀၀,၀၀၀
၃။	ဦးဖိုးလှ	သန်ဘန်	၂၅-၀၁-၂၀၁၇	၇၀၀,၀၀၀
၄။	စစ်တပ်	ဒူးရင်းဆိပ်	၂၀-၀၁-၂၀၁၇	၁,၉၀၀,၀၀၀
၅။	ဦးစိုးစိုး	ဒူးရင်းဆိပ်	၀၉-၁၂-၂၀၁၆	၅၀၀,၀၀၀
၆။	ဦးစိုးမိုးလွင်	ဒူးရင်းဆိပ်	၂၁-၀၃-၂၀၁၇	၁,၃၀၀,၀၀၀
	စုစုပေါင်း			၇,၄၈၅,၀၀၀

အပင်များ ရှင်းလင်းခြင်း၊ မြေတူးခြင်း စသည့် အခြေခံအလုပ်များကို ရေပိုက်လိုင်းကြောင်းတလျှောက်တွင် ၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် (၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ) ဖစ်ချ်နာအဖွဲ့သည် ထိခိုက်ခံရသူများ၏ မြေယာပိုင်ဆိုင်မှု အခြေအနေ၊ လယ်ယာလုပ်ပိုင်ခွင့်၊ ၎င်းတို့၏ စိုက်ပျိုးသီးပင်များနှင့် အခြားပိုင်ဆိုင်မှုပစ္စည်းများ၏ ပျက်စီး ဆုံးရှုံးမှု စသည်တို့ကို အကဲဖြတ်ရန် ထိုသူတို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုအချိန်က ထိခိုက် ခံရသူ (၃)ဦးသာ ဖော်ထုတ် သိရှိနိုင်ခဲ့ပါသည်။ တပ်နယ်မြေအတွင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုကို သတုံဓာတ်အားပေးစက်ရုံနှင့် CEEC တို့မှ ပုဂ္ဂိုလ်များက လေ့လာတွက်ချက်ခဲ့ကြပါသည် ။

တစ်ချိန်တည်းမှာပင် ဖစ်ချ်နာအဖွဲ့မှ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ဆက်သွယ်ခဲ့ပါသည်။ အောင်မြင်မှု ရလာဒ်အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှ မြေတိုင်းအဖွဲ့ ဝန်ထမ်းများက ကွင်းဆင်း၍ ထိခိုက်ခံရသော မြေဧရိယာနှင့် စိုက်ပျိုးပင်များကို

တိုင်းတာတွက်ချက် မှတ်တမ်းယူနိုင်ခဲ့ပါသည် (၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ)။ ဖစ်ချ်နာအဖွဲ့သည် ဆက်စပ်နေသည့် မြို့နယ်အဆင့် အစိုးရဌာနများနှင့် ပူးပေါင်း ကာ “မြေနှင့်သီးနှံ လျော်ကြေးကော်မတီ” ဖွဲ့စည်းရေး အပါအဝင်၊ ပြန်လည် နေရာချထားမှု အစီအစဉ် လျင်မြန်စေရန် ဆောင်ရွက်ခဲ့ပါသည်။ ယင်းကော်မတီသည် ပျက်စီးဆုံးရှုံးသွားသော မြေယာနှင့်သီးနှံပင်တို့နှင့် သက်ဆိုင်သည့် လျော်ကြေးပေးမှုကို ဆုံးဖြတ်ရန် အခွင့်အာဏာ ရှိပါသည်။ ဤလျော်ကြေးငွေသည် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက် (ရသုံးမှန်းခြေငွေစာရင်း)မှ ပေးရန်ဖြစ်ပြီး၊ ယခုဖြစ်ရပ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျခံရမည် ဖြစ်သဖြင့် ယင်းကော်မတီထံမှ ဆုံးဖြတ်ချက်မှာ မဖြစ်မနေ လိုအပ်ပါသည်။

မြို့နယ်အဆင့် မြေနှင့်သီးနှံ လျော်ကြေးကော်မတီ၏ လုပ်ငန်းအကောင် အထည် ဖော်ဆောင်ရွက်မှုမှာ အချိန်ကြန့်ကြာနေသောကြောင့် စီမံကိန်း၏ အခြေအနေမှာ အချိန်နှင့်ပတ်သက်၍ အကြပ်အတည်း အနေအထားတစ်ခုသို့ ရောက်ရှိခဲ့ပါသည်။ ဥပမာ- ဆောက်လုပ်ရေး ကန်ထရိုက်တာ CEEC သည် အချိန်နှောင့်နှေးခြင်းကြောင့် နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ EPGE အနေဖြင့်လည်း လုပ်ငန်းစဉ် ရှေ့သို့တိုးတက် လုပ်ဆောင်နိုင်မှုကို မြင်တွေ့လိုပါသည်။

ထိုအချက်များကြောင့် သထုံဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှုအဖွဲ့သည် ထိခိုက် ခံရသူများ၊ CEEC အဖွဲ့တို့နှင့် အစည်းအဝေးတစ်ခုပြုလုပ်၍ ဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှုအဖွဲ့ နှင့် ထိခိုက်ခံစားရသူ တောင်သူတစ်ဦးချင်းတို့အကြား နစ်နာကြေးနှင့် လျော်ကြေးငွေ သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်း အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါသည်။ ဤလျော်ကြေးပေးချေမှု သဘောတူစာချုပ်သည် ဆုံးရှုံးသွားသည့် ပိုင်ဆိုင်မှု တစ်ခု ချင်းစီ၏ တန်ဖိုးငွေ (မြေ၊ အပင် စသည်)တို့ကို ကြိုတင်သိမြင်ပြီး၊ သဘောတူ ညှိနှိုင်းပြီးသား ဖြစ်ပါသည်။ ဤအဆင့်တွင် မြို့နယ်အဆင့် လျော်ကြေးကော်မတီ LCCC မှာ အဆင်သင့် မဖြစ် သေးသောကြောင့် CEEC က သဘောတူထားငွေ (လျော်ကြေး)ကို ပေးခဲ့ပါသည် ။ (ဇယား ၄.၁ တွင် ဖော်ပြထားပါသည်။) ဤအစီအစဉ်မှာ နောက်ဆုံးအပြီးသတ် ကျေအေးခြင်းမျိုးမဟုတ်ဘဲ ထိခိုက်ခံစား သူများအတွက်

ဆုံးရှုံးမှုကို ကာကွယ်ရန် ကြိုတင်ပေးငွေသာလျှင် ဖြစ်ပါသည်။ ဤစီစဉ်မှုကို သက်ဆိုင်ရာ အဖွဲ့များအားလုံး (ထိခိုက်ခံရသူများ ကန်ထရိုက်တာ၊ သထုံဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှု EPGE) တို့အား “အခြေအနေ အချိန်အခါအရ လက်တွေ့ ကျသော ယုတ္တိတန်သော လုပ်ဆောင်မှုတစ်ရပ်”အဖြစ် သဘောတူ လက်ခံခဲ့ကြပါသည်။ လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်အား နောက်ဆက်တွဲ(က-၃)တွင် ကြည့်ရှုနိုင် ပါသည်။

“မြေနှင့် သီးနှံလျော်ကြေးကော်မတီ”အဖွဲ့သည် လျော်ကြေးငွေအတွက် တွေ့ဆုံ စည်းဝေး ဆုံးဖြတ်ကြပြီးလျှင် (၄င်းဆုံးဖြတ်ချက်အတွက် အထက်အာဏာပိုင်၊ ကော်မတီ အဆင့်ဆင့်၏ သဘောတူညီမှုလည်း လိုအပ်နိုင်ပါသည်။) ကျေးရွာအုပ်ချုပ်ရေးမှူးအား နစ်နာသူများထံမှ သဘောတူညီမှုရရန် ထိုသူများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ရန် အကြောင်းကြားရပါမည်။ ထို့နောက် ပြည်နယ်အစိုးရမှ သက်ဆိုင်ရာဌာနကို လျော်ကြေးငွေကို ထုတ်ပေးရန် ညွှန်ကြားပါမည်။ သက်ဆိုင်ရာဌာနများမှ လျော်ကြေးငွေကို အခမ်းအနားဖြင့် ပေးအပ်ရန်ဖြစ်ပြီး သက်သေအဖြစ် တက်ရောက်ကြပါမည်။)

ဤဖြစ်ရပ်တွင် CEEC မှ ကနဦး ပေးချေထားသော “အာမခံငွေ”ကို လက်ခံရရှိလာမည် ဖြစ်သော လျော်ကြေးငွေဖြင့် ကျေလည်အောင် ဖြေရှင်းနိုင်ပါမည်။ အကယ်၍ အစိုးရမှ သတ်မှတ်သည့် လျော်ကြေးငွေမှာ CEEC ပေးပြီးသော ငွေပမာဏထက် ပို၍များနေပါက ထိခိုက်ခံရသောသူ တစ်ဦးချင်းစီ အနေဖြင့် ပိုငွေကို ထိုက်သင့်သည့်အတိုင်း ထပ်မံရရှိပါမည်။

၄.၃.၂ ငွေပေးချေခြင်း

အကြံပေးအဖွဲ့၏ သတင်းအချက်အလက်များအရ မြို့နယ် “မြေနှင့်သီးနှံ လျော်ကြေးကော်မတီ”သည် “အာမခံလျော်ကြေးငွေများကို သဘောတူညီပြီး တရားဝင်ဖြစ်ပြီး ကြောင်း သိရပါသည်” ။

“အပြည့်အဝ လျော်ကြေးငွေ”သည် “အာမခံလျော်ကြေးငွေ”ကို အခြေခံ၍ တွက်ချက် ထားပါသည်။

ကျန်ရှိသော အဆင့်များမှာ မြို့နယ်အဆင့်မှ သဘောတူ ဆုံးဖြတ်ထားသော “အပြည့်အဝ လျော်ကြေးငွေ”ကို မွန်ပြည်နယ် လျော်ကြေးအဖွဲ့/အစိုးရအဖွဲ့သို့ ပေးပို့ပြီး၊ ပြည်နယ် အဆင့်၏ သဘောတူညီမှု ရယူရန် ဖြစ်ပါသည်။

၄.၄ ။ သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

အကြံပေးအဖွဲ့သည် ထိခိုက်ခံရသော မြေရှင်များ၊ EPGE မှ ဝန်ထမ်းများ၊ CEEC ကန်ထရိုက်တာများနှင့် နစ်နာကြေးလျော်ကြေးပေးခြင်း လုပ်ငန်းစဉ်အပေါ်ရှိ ၎င်းတို့၏ သဘောထား အမြင်များကို တောင်းခံရန် ဆွေးနွေးတိုင်ပင်ခဲ့ပါသည် ။

စီမံကိန်းကြောင့် ထိခိုက်ခံရသူများ (PAPs)

PAP များနှင့် တစ်ဦးချင်းစီသော် လည်းကောင်း၊ လူအများနှင့် ပြုလုပ်သော လူထု တွေ့ဆုံပွဲများ၌ လည်းကောင်း၊ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ (ဖစ်ချီနာ၏ သက်ဆိုင်ရာ လူထုတွေ့ဆုံပွဲ၊ ၂၀၁၇ ကို ကြည့်ရှုရန်။) မြေရှင်များသည် ယေဘုယျအားဖြင့် လျော်ကြေးပေးခြင်း လုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို မသိကြပါ။ သို့သော် အာဏာပိုင် များက ၎င်းလုပ်ငန်းစဉ်ကို တရားဝင်ကိုင်တွယ် လုပ်ဆောင်မှုကိုမူ ကျေနပ်ကြပြီး၊ ၎င်းတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဆုံးဖြတ်ချက် ချမှတ်မည်ဟု မျှော်လင့်ကြပါသည်။ PAP များ၏ သဘောထားအမြင်မှာ ၎င်းတို့အား လျော်ကြေးပေးရာတွင် ၎င်းတို့ ဆုံးရှုံးသွားသော မြေ၊ သီးနှံတို့အတွက် ကာလပေါက်ဈေးနှုန်းအတိုင်းဖြစ်ပြီး၊ ပေးချေမှု အတွက် လုပ်ငန်းစဉ်မှာလည်း၊ လွယ်ကူ၍ ၎င်းတို့အတွက် နားလည်နိုင်မည်ဟု ထင်မြင်ထားကြ ပါသည်။ PAP သည် ၎င်းတို့၏ မြေ၊ သီးနှံများ မပျက်စီးမီအချိန်တွင် လျော်ကြေးငွေ ရလိမ့်မည်ဟု ယုံကြည်ထားကြပါသည် ။ (ထိုယုံကြည်ချက်အတိုင်းလည်း ဖြစ်ခဲ့ပါသည် ။)

လျှပ်စစ်ဓာတ် ထုတ်လုပ်ရေးလုပ်ငန်း (EPGE)

EPGE သည် “ထိခိုက်ခံရသောသူများ”ကို ရွေးချယ်ဖော်ထုတ်ခြင်း၊ ထိခိုက်ပျက်စီး သွားသော ပိုင်ဆိုင်မှုများကို တိုင်းတာခြင်း၊ မှတ်တမ်းပြုစုခြင်းတို့သည် အိမ်ထောင်စု တစ်ခုစီ၏ ဆုံးရှုံးမှု၏ ပမာဏကို တိကျစွာ တွက်ချက်ဆုံးဖြတ်ရာတွင် အရေးပါကြောင်း ယူဆပါသည်။ ၎င်းအပြင် တရားဝင် ပုဂ္ဂိုလ်များထံမှ လျော်ကြေးပေးချေမှုအတွက် ချေးငှားရယူထားခြင်း အတွက်ကိုလည်း အရေးကြီးကိစ္စရပ်အဖြစ် သဘောထားပါသည်။ ထိခိုက်ဆုံးရှုံးမှုများအတွက် တန်ဖိုးဖြတ်ခြင်းသည် “လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့”အဆင့်ဆင့်မှ အများက စုပေါင်းတိုင်ပင်၍ ရရှိသော ဆုံးဖြတ်ချက်ဖြစ်သော်လည်း EPGE အနေဖြင့် ၎င်းကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ဆုံးဖြတ်ချက်ချရာတွင် ပြောပိုင်ခွင့် ရှိသူတစ်ဦးလည်း ဖြစ်ပါသည်။ ပြည်သူလူထု တွေ့ဆုံပွဲများတွင် ထိခိုက်ခံရသူများနှင့်၊ အခြား သက်ဆိုင်သည်သူများ ပါဝင်တက်ရောက် ဆွေးနွေးကြခြင်းသည် လျော်ကြေးလုပ်ငန်းစဉ်အပေါ် တွင် ပြည်သူလူထု၏ သဘောထား သတင်းအချက်ကို ရရှိရန်အတွက် လိုအပ်သည်ဟုလည်း ထင်မြင်ယူဆပါသည်။ အိမ်၊ ဈေးဆိုင်၊ မြေ၊ သီးနှံ အစရှိသည့် ပိုင်ဆိုင်မှု အမျိုးမျိုးအတွက် လျော်ကြေးငွေ ၏ တွက်ချက်မှုကို လူထုနှင့်ဆိုင်သော အခမ်းအနားများ၊ လှုပ်ရှားမှုများတွင် ပွင့်လင်းမြင်သာ ရှိစေရန်အတွက် ပြုလုပ်လေ့ရှိပါသည်။ EPGE သည် အစိုးရဘတ်ဂျက်ငွေမှ လျော်ကြေးငွေကို ရရှိရန် ဆက်လက်လုပ်ဆောင်ပါမည်။

EPGE အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းမစတင်မီ လျော်ကြေးငွေကို ပထမဦးစွာ ပေးရမည့်ဟူသည့် အခြေခံသဘောတရား (ဥပဒေသ) ကို လိုက်နာခဲ့ပါသည်။

တရုတ်နိုင်ငံ စွမ်းအင်နှင့် အင်ဂျင်နီယာ ကော်ပိုရေးရှင်း (CEEC)

CEEC သည် သထုံဓာတ်အားပေးစက်ရုံ စီမံအုပ်ချုပ်မှုအဖွဲ့၏ အကြံပေးချက် အတိုင်း ပြန်လည်နေရာချထားခြင်း အစီအစဉ်များကို အောင်မြင်စေရန် လိုက်နာဆောင်ရွက် ခဲ့ပါသည်။ CEEC ကုမ္ပဏီအနေဖြင့် နိုင်ငံတော်၏ ဥပဒေများနှင့် ကျွမ်းဝင်မှုမရှိခြင်း၊ ဒေသခံ ပြည်သူတို့၏

ရိုးရာအစဉ်အလာများကို မဆန့်ကျင်လိုခြင်းတို့ကြောင့် CEEC သည် ပြန်လည် နေရာချထားရေး လုပ်ငန်းရပ်ကို အဆင်ပြေစွာ၊ နောက်နှေးခြင်းမရှိဘဲ ပြီးမြောက်စေလိုပါသည်။ ကုမ္ပဏီ၏ စံပြုထားသော လုပ်ထုံးလုပ်နည်းတစ်ခုမှာ လျော်ကြေးပေးခြင်း လုပ်ငန်း (နေရာချထားရေးလုပ်ငန်း၊ သက်ဆိုင်မှု ရှိပါက) သည်ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မီ ပြီးစီးရမည်ဟူ၍ ဖြစ်သည်။

CEEC အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် အချိန်ကျနေပြီး၊ စက်ယန္တရားများနှင့် လုပ်သားအင်အားများ အဆင်သင့်ဖြစ်နေသော်လည်း ၊ လျော်ကြေးကိစ္စ မပြီး ပြတ်သေးသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရမည့် အဖြစ်မျိုးကို ရှောင်ရှားလိုပါသည်။ ယခုကဲ့သို့ ထိခိုက်သူများအား ယာယီအားဖြင့် ငွေကြေးထောက်ပံ့ ထားခြင်းသည် “လျော်ကြေးပေးခြင်း” လုပ်ငန်းစဉ်ကို အောင်မြင်အောင် ကူညီပံ့ပိုးထားခြင်း ဖြစ်ပါသည်။

၄.၅ ။ စောင့်ကြည့်စစ်ဆေးခြင်းနှင့် တန်ဖိုးဖြတ်ခြင်း

စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ခြင်းနှင့် တန်ဖိုးဖြတ်(အကဲဖြတ်ခြင်း) အစီအစဉ်တွင် ARAP ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်သော သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် စိစစ်ခြင်းတို့ကို အစပြုသည်မှ အဆုံးတိုင် စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စောင့်ကြည့်စစ်ဆေးခြင်းသည် ARAP ၏ အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို အာရုံစူးစိုက် လေ့လာပါသည်။ ၎င်းလုပ်ငန်းတွင် စီမံကိန်းအတွက် သွင်းအားစု ဖြန့်ဝေခြင်းများ၊ လုပ်ငန်းများ၏ ဆောင်ရွက်ပုံ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ၎င်းတို့၏ ရလဒ်များ၊ ARAP ကို လုပ်ဆောင်ရာတွင် ထားရှိသည့် စံနှုန်းများတို့ကို တိုင်းတာခြင်း၊ စစ်ဆေးစောင့်ကြည့်ခြင်းတို့ ပါဝင်ပါသည်။ တန်ဖိုးဖြတ်မှု/အကဲဖြတ်မှု ဆိုသည်မှာ စီမံကိန်းမှ ရလာသော နောက်ဆုံးရလဒ် သို့မဟုတ် စီမံကိန်း၏ သက်ရောက်မှုများ၊ ဥပမာအားဖြင့် စီမံကိန်း ရည်ရွယ်ချက်များ အောင်မြင်မှု ရှိ/မရှိ ၊ တွေ့ကြုံရသော အခက်အခဲများနှင့် အောင်မြင်မှုများကို

သင်ခန်းစာရယူရသော လုပ်ငန်းစဉ်များအဖြစ် သဘောထားမှတ်ယူ၍ စီမံကိန်းကို ယခုထက် ပို၍ အောင်မြင်စေရန် နည်းလမ်းများ ရှာဖွေရန်နှင့် အစီအစဉ်များ ရေးဆွဲချမှတ်ရန် ဖြစ်ပါသည်။

အများအားဖြင့် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် "အညွှန်း"များကို အသုံးပြုကြပါသည်။ ၎င်းအညွှန်းများမှာ အချိန်အခါနှင့် အခြေအနေကိုလိုက်၍ သတ်မှတ်ထားသော ကဏ္ဍများကို တိုင်းတာရန် သိနိုင် မြင်နိုင်သော ၊ တိုင်းတာ၍ ရနိုင်သော အချက်အလက်များကို ဖော်ထုတ် ဖန်တီးထားပါသည်။ အောက်ဖော်ပြပါ အညွှန်းများကို ARAP ကို စောင့်ကြည့်စစ်ဆေး ရာတွင် အသုံး ပြုပါသည်။

သွင်းအားစု အညွှန်းများ (Input Indicators) - ARAP တွင် ပါဝင်ကြသော လူပုဂ္ဂိုလ်များနှင့် အခြားသော အရင်းအမြစ်များကို တိုင်းတာပါသည်။

လုပ်ဆောင်မှုအညွှန်းများ (Activity Indicators) - ဤအညွှန်းများသည် ပြန်လည်နေရာချထားမှု လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်နေသည့် အလုပ်များ (လှုပ်ရှားမှု) ၏ တိုးတက်မှုကို တိုင်းတာပါသည်။ ၎င်းတွင် ARAP ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် စံပြုထားသည့် လုပ်ငန်းများ၏ စာရင်း လိုအပ်ပါသည်။

လုပ်ငန်းစဉ်/အညွှန်းများ (Process Indicators) - "ပြန်လည်နေရာချထားရေး"လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်တို့၏ ၎င်းလုပ်ငန်းစဉ်/ဖြစ်စဉ်တို့တွင် ပါဝင်မှုအဆင့်ကို တိုင်းတာပါသည်။

ရာလဒ်/အညွှန်းများ (Output Indicators) - ၎င်းအညွှန်းများသည် "ပြန်လည်နေရာချထားရေး"လုပ်ငန်း၏ ရလဒ်အဖြစ် ရရှိ လာသော ပြောင်းလဲလာမှုများကို တိုင်းတာပါသည်။

လက်တွေ့ထိရောက်မှုအကျိုး အညွှန်းများ (Outcome Indicators) - "ပြန်လည်နေရာချထားရေး"လုပ်ငန်းများကြောင့် လက်တွေ့အားဖြစ် ထိရောက်သော အကျိုး သက်ရောက်မှုများကို တိုင်းတာပါသည်။

သက်ရောက်မှု/အညွှန်းများ (Impact Indicators) -“ပြန်လည်နေရာချထားရေး”လုပ်ငန်းများ၏ ယေဘုယျအကျိုးများ၏ အောင်မြင်မှု အဆင့်/အခြေ အနေကို တိုင်းတာပါသည်။ ARAP ၏ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းများကို ဆက်လက်ကြီးကြပ်ရန်နှင့် အစီရင်ခံစာများ တင်ပြခြင်းတို့အတွက် စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်ခြင်း လုပ်ငန်းအစီအစဉ်ကို ဇယား ၄-၂ တွင် ဖော်ပြထားပါသည်။

EPGE သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကုန်မတိုင်မီတွင် နစ်နာကြေးနှင့် လျော်ကြေးများ လုပ်ဆောင်ပြီးဆုံးကြောင်းကို သက်သေပြသည့် လုပ်ငန်းပြီးဆုံးမှု စာရင်းစစ်ခြင်း ကို ပြုလုပ်ရမည်။ “ပြီးဆုံးကြောင်း စာရင်းစစ်ခြင်း”လုပ်ငန်းသည့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်း လည်ပတ်မှု ပေါ်လစီ(၄.၁၂)တွင် ပါရှိသည့် အပုဒ်(၂၄)ရှိ ဖော်ပြချက်များနှင့် ကိုက်ညီစေရပါမည်။ ၎င်းစာရင်းစစ်အဖြေတွင် လျော်ကြေးပေးချေမှု၏ အခြေအနေ၊ မဖြေရှင်းနိုင်သေးသော မကျေနပ်ချက်၊ နစ်နာချက်များ၏ အခြေအနေကို တင်ပြရေးသားထားသည့် အကျဉ်းချုပ်(စာမျက်နှာ (၂)မျက်နှာခန့်ရှိ) အစီရင်ခံစာပါရှိ ရပါမည်။

ဇယား ၄.၂ ။ ARAP ၏ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်များ

အညွှန်းများ	အခြေအနေ (၂၀၁၇ စက်တင်ဘာလ၄ရက်)	မှတ်ချက်	ဆောင်ရွက်မှုများ
သွင်းအားမှုအညွှန်းများ			
တရားဝင်စာရင်းတွင် ထိခိုက်ခံရသောသူတစ်ဦးချင်းစီသို့မဟုတ် အိမ်ထောင်စုများအားလုံး ပါဝင် မှု	ပြီးစီး	အခန်း(၄.၂)တွင် ကြည့်ရန်	မရှိ
ARAP ကို အကောင်အထည်ဖော်မှုနှင့် စီမံအုပ်ချုပ်မှုတွင် ပါဝင်ကြသော အစိုးရဌာနများ၊ အဖွဲ့များ၊ ကော်မတီများ၏ စံပြုထားသော စာရင်း	မြေနှင့် သီးနှံ လျော်ကြေး ကော်မတီ ကို ဖွဲ့စည်းခြင်း	အခန်း(၄.၂)တွင် ကြည့်ရန်	မရှိ
ဥပဒေ၏ ပြဋ္ဌာန်းချက်များ အရ ထိခိုက်ခံရသူများ သို့မဟုတ် အစိုးရဌာနများ သို့မဟုတ် ကော်မတီများ၏ တရားဝင်လုပ်ပိုင်ခွင့် အခွင့်အာဏာများ	အတည်ပြု	အခန်း(၄.၁)နှင့် အခန်း(၄.၂)တွင် ကြည့်ရန်	မရှိ
ရုံးပိုင်း ဆိုင်ရာ ညွှန်းကြားချက်များနှင့် လုပ်ငန်းအစီအစဉ်	ပြီးစီး	အခန်း(၄.၁)တွင် ကြည့်ရန်	မရှိ
သက်ဆိုင်ရာဌာနများ သို့မဟုတ် ရုံးများက စည်းရုံး လုပ်ဆောင်ထားသော ငွေကြေး ဆိုင်ရာ ဘတ်ဂျက်နှင့် အခြား အရင်းအမြစ်များ၏ လုံလောက်မှု	ဆောင်ရွက်ဆဲ	အခန်း(၄.၁)နှင့် (၄.၅)တွင် ကြည့်ရန်	MOEE ၏ ယခုနှစ် ဘတ်ဂျက်တွင် ရန်ပုံငွေ ချထားရန်
လုပ်ဆောင်မှုအညွှန်းများ			
လိုအပ်သော လုပ်ဆောင်မှုများ အတွက် အကောင်အထည်ဖော် မှု အစီအစဉ်	ARAP တွင် လုပ်ငန်း အစီအစဉ်ကို ဖော်ပြထားသည်။	အခန်း(၄.၇)နှင့် နောက်ဆက်တွဲ က-၄ တွင်ကြည့်ရန်	
ပြည်သူလူထု တွေ့ဆုံပွဲ	ပြီးစီး	အခန်း(၄.၅)နှင့် ပြည်သူလူထု တွေ့ဆုံပွဲ အစီရင်ခံစာ တွင် ကြည့်ရန်	မရှိ

အညွှန်းများ	အခြေအနေ (၂၀၁၇ စက်တင်ဘာလမှစ၍)	မှတ်ချက်	ဆောင်ရွက်မှုများ
ထိခိုက်ခံရသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း	ပြီးစီး	အခန်း(၄.၅)တွင် ကြည့်ရန်	မရှိ
ထိခိုက်ခံရသူများကို ဖော်ထုတ် ခြင်း	ပြီးစီး	အခန်း(၃.၂)တွင် ကြည့်ရန်	မရှိ
ထိခိုက်ခံရသော မြေနှင့်အခြား ပိုင်ဆိုင်မှုများကို ကွင်းဆင်း တိုင်းတာခြင်း	DLMS ဌာနမှ တရား ဝင် တိုင်းတာခြင်း ပြီးစီး	အခန်း(၃.၃)တွင် ကြည့်ရန်	မရှိ
မြေနှင့်သီးနှံလျော်ကြေး ကော် မတီ	ပြီးစီး	အခန်း(၄.၂)တွင် ကြည့်ရန်	မရှိ
ဖွဲ့စည်းခြင်း၊ အစည်းအဝေးများ ပြုလုပ်ခြင်း			
နစ်နာကြေး/လျော်ကြေးငွေများ ပေးချေခြင်း	တစ်စိတ်တစ်ပိုင်းအား ဖြင့် ပြီးစီး	ကန်ထရိုက်တာက မြေရှင်များသို့ "အာ မခံ လျော်ကြေး"ကို ပေးချေပြီး ဖြစ်ပါ သည်။ အကြောင်း မှာ မြေရှင်များက ၎င်း၏ မြေပေါ်တွင် ဆောက်လုပ် လုပ် ငန်းများကို လုပ် ဆောင်ခွင့် ပြုစေ ရန်အတွက် ဖြစ်ပါ သည်။	နောက်ဆုံးပေးချေမှု ကို ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ဖြစ် ပြီးပြတ် စေရန်။
လုပ်ငန်းစဉ်အညွှန်းများ			
ARAP နှင့် သက်ဆိုင်သော သ တင်းအချက်အလက်များကို လူ ထုသို့ တင်ပြခြင်း	ပြီးစီး	အခန်း (၄.၅)နှင့် ပြည်သူလူထု တွေ့ ဆုံပွဲ အစီရင်ခံစာ တွင် ကြည့်ရန်	မရှိ
ပြန်လည်နေရာချထားရေး လုပ် ငန်းများတွင် PAP ၏ ပါဝင်မှု အတွက်လိုအပ်သောအဆင့်များ	တစ်စိတ်တစ်ပိုင်းအား ဖြင့် ပြီးစီး	အခန်း(၄.၃)တွင် ကြည့်ရန်	ARAP လုပ်ငန်းစဉ် များကို ဆောင်ရွက် နေစဉ်ကာလ အ တောအတွင်း၊ EPGE သည် ထိခိုက်ခံရသူ များနှင့် ဆက်လက် တွေ့ဆုံဆွေးနွေး ပါမည်။ PAP များကို ၎င်းတို့၏ လုပ်ပိုင် ခွင့်များ/အခွင့်အရေး များကို သိရှိ နား လည်စေရန် လုပ် ဆောင်ရပါမည်။

အညွှန်းများ	အခြေအနေ (၂၀၁၇ စက်တင်ဘာလ၇ရက်)	မှတ်ချက်	ဆောင်ရွက်မှုများ
PAP များနှင့် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်းစဉ်သည် "၎င်းတို့ကို ၎င်းတို့၏ လုပ်ပိုင်ခွင့် များ၊ တာဝန်များကို ကြေညာက် စွာ သိရှိနားလည် သဘော ပေါက်ပြီး၊ ဥပဒေဆိုင်ရာ တရား ဝင် အာဏာပိုင်များနှင့် သဘော တူစာချုပ် မချုပ်ဆိုမီ အချိန်တွင် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန်	ပြီးစီး	အခန်း(၄.၅)နှင့် ပြည်သူလူထု တွေ့ဆုံပွဲ အစီရင်ခံစာ တွင် ကြည့်ရန်	မရှိ
တရားဝင် လုပ်ပိုင်ခွင့်ရ ကော် မတီမှ ဆုံးဖြတ်ချက်ကို PAP သို့ ချမှတ်ပေးခြင်း	"အပြည့်အဝ" လျော် ကြေးငွေ ပေးချေခြင်း အတွက် ဆုံးဖြတ် ချက်သည် မြို့နယ် အဆင့်တွင် "ဆိုင်းငံ့ဆဲ"	အခန်း(၄.၃.၂)တွင် ကြည့်ရန်	EPGE သည် "အပြည့်အဝ"လျော် ကြေးကို အတည်ပြုချက်ရရန် အတွက် ဆက်လက် လုပ်ဆောင်ပါမည်။ PAP များကို "မြေနှင့် သီးနှံလျော်ကြေး ကော်မတီ"၏ ဆုံး ဖြတ်ချက်များကို လည်း အသိပေး ရပါမည်။
မကျေနပ်ချက် နစ်နာချက်များ ကို တိုင်တန်းခြင်း၊ သတင်းပို့ ခြင်း	မကျေနပ်ချက်၊ နစ်နာချက်များကို တိုင်တန်းခြင်း၊ သတင်းပို့ခြင်းများ မရှိပါ		EPGE သည် "ပြည်သူလူထု တွေ့ဆုံပွဲ အစီရင်ခံ စာတွင် ဖော်ပြထား သည့်အတိုင်း ပြည် သူများ၏ တိုင်ကြား စာ/အကြံပြုစာများ အပေါ် လက်တွေ့ ဖြေရှင်းရန် စီမံချက် (GRM)ကိုအကောင် အထည်ဖော်၍ ဆက်လက် ထိန်း သိမ်း လုပ်ဆောင်ရ ပါမည်။

အညွှန်းများ	အခြေအနေ (၂၀၁၇ စက်တင်ဘာလ၄ရက်)	မှတ်ချက်	ဆောင်ရွက်မှုများ
ရလဒ်အညွှန်းများ			
PAP များ၏ စာရင်းပြုစုခြင်း	ပြီးစီး	အခန်း(၃.၂)တွင် ကြည့်ရန်	မရှိ
ကော်မတီများ၏ အစည်းအဝေးများ ကျင်းပခြင်း	ပြီးစီး	အခန်း ၄.၂ တွင် ကြည့်ရန်	EPGE သည် “အပြည့်အဝလျော်ကြေးငွေကိုအတည်ပြုချက်ရရန် အတွက် ဆက်လက် လုပ်ဆောင်ပါမည်။ PAP များကို“မြေနှင့် သီးနှံလျော်ကြေး” ကော်မတီ၏ဆုံးဖြတ်ချက်များကို အသိပေးရပါမည် ။
ပြန်လည် နေရာချထားခြင်းနှင့် လျော်ကြေးများအတွက် ဆုံးဖြတ်ချက်များ	“အပြည့်အဝ လျော်ကြေးငွေ” ပေးချေခြင်းအတွက် ဆုံးဖြတ်ချက်သည် မြို့နယ်အဆင့်တွင် “ဆိုင်းငံ့ဆဲ”		EPGE သည် “အပြည့်အဝလျော်ကြေးငွေကိုအတည်ပြုချက်ရရန် အတွက် ဆက်လက် လုပ်ဆောင်ပါမည်။ PAP များကို“မြေနှင့် သီးနှံလျော်ကြေး” ကော်မတီ၏ဆုံးဖြတ်ချက်များကို အသိပေးရပါမည် ။
လက်တွေ့ထိရောက်မှု အကျိုးအညွှန်းများ			
ထိခိုက်ခံရသူများ တဦးချင်း အတွက် လျော်ကြေးငွေ ပေးချေခြင်း	တစိတ်တဒေသ အားဖြင့် ပြီးစီး	ကန်ထရိုက်တာ က မြေရှင်များသို့ “အာမခံလျော်ကြေးငွေ” ကို ပေးချေပြီး ဖြစ်သည်။ အကြောင်းမှာ မြေရှင်များ က ၎င်းတို့၏ မြေပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ကို လုပ်ဆောင်ခွင့် ပြုစေရန် အတွက် ဖြစ်ပါသည်။ အခန်း(၄.၃.၂)တွင် ကြည့်ရန်	နောက်ဆုံး ပေးချေမှုကို ဝန်ကြီးဌာနက ဆုံးဖြတ်ချက် ချ၍ ပြီးပြတ်စေရန်။

အညွှန်းများ	အခြေအနေ (၂၀၁၇ စက်တင်ဘာလ၄ရက်)	မှတ်ချက်	ဆောင်ရွက်မှုများ
လျော်ကြေးငွေ အားလုံးပေးချေခြင်း	တစိတ်တဒေသအား ဖြင့် ပြီးစီး	ကန်ထရိုက်တာ က မြေရှင်များသို့ “အာမခံလျော်ကြေးငွေ” ကို ပေးချေပြီး ဖြစ်သည်။ အကြောင်းမှာ မြေရှင်များ က ၎င်းတို့၏ မြေပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ကို လုပ်ဆောင်ခွင့် ပြုစေရန် အတွက် ဖြစ်ပါသည်။ အခန်း(၄.၃.၂)တွင် ကြည့်ရန်	နောက်ဆုံး ပေးချေမှုကို ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချ၍ ပြီးပြတ်စေရန်
PAP များသည် ARAP လုပ်ငန်း ဆောင်ရွက်မှုကို ကျေနပ်ပါ သည်။	မသိပါ		
သက်ရောက်မှုအညွှန်းများ			
PAP များ၏ လူနေမှုဘဝကို ယခင်အတိုင်း ပြန်လည် ထိန်းသိမ်းခြင်း	မသိပါ		
PAP များ၏ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ပိုင်ဆိုင်မှုများကို လုံလောက်စွာ ဆက်လက်ထိန်းသိမ်း တည်တံ့စေခြင်း	မသိပါ		
စီမံကိန်း၏ ဆောင်ရွက်မှု လုပ်ငန်းများကို ဒေသခံ ပြည်သူများက အသိအမှတ်ပြု လိုလာခြင်း	မသိပါ		EPGE မှ ဆက်လက်၍ အကဲဖြတ်၊ သတ်မှတ်ပေးရန်
ဒေသခံ ပြည်သူများ၏ ဝိုင်းဝန်းပါဝင်မှုရှိခြင်း	မသိပါ		EPGE မှ ဆက်လက်၍ အကဲဖြတ်၊ သတ်မှတ်ပေးရန်
စီမံကိန်းနှင့် ဒေသခံ ပြည်သူ လူထုတို့အကြား ဆက်ဆံရေး/ ဆက်သွယ်မှုများ တိုးတက်မှု ရှိခြင်း	မသိပါ		EPGE မှ ဆက်လက်၍ အကဲဖြတ်၊ သတ်မှတ်ပေးရန်

၄.၆။ လုပ်ငန်းအကောင်အထည်ဖော်မှု အစီအစဉ်

ယခုလက်ရှိ ARAP ၏ လုပ်ငန်း အကောင်အထည်ဖော်မှု အစီအစဉ်တွင် စတင် စီစဉ်ဆောင်ရွက်ချက်မှ အစပြု၍ နောက်ဆုံးပြီးဆုံးသည့်အဆင့်အထိ ပြန်လည်နေရာချထားမှု လုပ်ငန်းများအားလုံး ပါဝင်ပါသည်။ ယင်း စီမံချက်တွင် ပါဝင်သည်မှာ (၁) ဒုန်သမိမြစ်မှ ဓာတ်အား ထုတ်လုပ်ရေးစက်ရုံအထိ ရေပိုက်လိုင်းနှင့် လျှပ်စစ်ပါဝါလိုင်း (မြေပေါ်) တွင် ဆောက်လုပ် တပ်ဆင် ခြင်း (လုပ်ငန်းများအားလုံးပြီးစီး) နှင့် (၂) ဓာတ်အားပေးစက်ရုံမှ ဝန်ထမ်းအိမ်ရာသို့ ရေပိုက်လိုင်း ဆောက်လုပ်တပ်ဆင်ခြင်း (စီမံချက်အဆင့်) တို့ ဖြစ်ပါသည်။

ယခင်စာပိုဒ်များတွင် ဖော်ပြထားခဲ့သည့်အတိုင်း ဆောက်လုပ်ရေးလုပ်ငန်းတွင် (၁) လိုအပ်သော (၁၀)ပေ အကျယ်ရှိ မြေနေရာလမ်းကြောင်းအတွက် ရာဘာခြံများနှင့် စစ်တပ် နယ်မြေကို ဖြတ်ကျော်၍ တူးဖော်ဖောက်လုပ်ခဲ့ရပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်တိုင်ကိုယ်ကျ နေရာ ပြောင်းရွှေ့ပေးခြင်းမျိုး မလိုအပ်ခဲ့ပါ။ “အပြည့်အဝ နစ်နာကြေး/လျော်ကြေးငွေ”များကို ဆုံးဖြတ် ချက်ချ သတ်မှတ်နိုင်ရန်အတွက် “မြို့နယ် မြေနှင့်သီးနှံလျော်ကြေးကော်မတီသို့” ဤကိစ္စရပ်/ အမှုတွဲများကို မတင်သွင်းမီ အချိန်တွင် ကွင်းဆင်း စစ်ဆေးတိုင်းတာခြင်းကို ပြုလုပ်ခဲ့သည်။ ပြည်နယ်/တိုင်းအဆင့် အစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ကို အတည်ပြုရန်နှင့် ၎င်းကို မြို့နယ်၊ ကျေးရွာ အုပ်စုအဆင့်များသို့ လိုအပ်သည်များကို ဆောင်ရွက်ရန်အတွက် အမိန့်ချမှတ်ပေးရပါမည်။ သို့သော် ဤကိစ္စတွင်မူ သထုံဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှုအဖွဲ့သည် ပြန်လည်သုံးသပ်၍ အတည်ပြုပေးနိုင်ရန် ဆုံးဖြတ်ချက်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EPGE) နှင့် ဝန်ကြီးဌာနသို့ တင်ပြပါမည်။ အတည်ပြုပြီးနောက်တွင် ဝန်ကြီးဌာနက သက်ဆိုင်သော ဘတ်ဂျက်ကို သထုံ ဓာတ်အားပေးစက်ရုံ အုပ်ချုပ်မှုအဖွဲ့သို့ ချပေးပါမည်။ ၎င်းအပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို အသိပေးအကြောင်းကြား၍ ၎င်းတို့ကို PAP တစ်ဦးချင်းစီအား လျော်ကြေးငွေပေးအပ်ရန် လည်းကောင်း၊ ကျေးရွာ ပြည်သူလူထုကို အသိ သက်သေအဖြစ် ပါဝင်နိုင်စေရန် လည်းကောင်း၊ “ကျေးရွာလူထုအများ ပါဝင်သော” အစည်းအဝေးများ ပြုလုပ်ကျင်းပရန် တောင်းဆိုပါမည်။

ဆောက်လုပ်ရေးလုပ်ငန်း(၂)သည် အခြေခံအားဖြင့် လက်ရှိ ရေပိုက်လိုင်း အဟောင်း၏ လမ်းကြောင်းအတိုင်း ဖောက်လုပ်ပါမည်။ (၎င်းရေပိုက်လိုင်းမှာ အနီးရှိ တာယာ စက်ရုံမှ ဓာတ်အားပေးစက်ရုံ ဝန်ထမ်းအိမ်သို့ ရေပေးဝေထားခြင်း ဖြစ်သည်) တာယာစက်ရုံပိုင် မြေ သို့မဟုတ် စက်မှုဝန်ကြီးဌာနပိုင် မြေနေရာများကို ဖြတ်သန်းသွားပြီး၊ အခြားသော မည်သည့် ပုဂ္ဂလိကပိုင်မြေကိုမျှ ထိခိုက်မည် မဟုတ်ပါ။

ARAP ၏ အကောင်အထည်ဖော်မှု အစီအစဉ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းများစာရင်း၊ ၎င်းတို့ကို လုပ်ကိုင်ဆောင်ရွက်ရမည့် အချိန်ဇယားတို့ကို ဖော်ပြထားပါသည်။ ဤသို့အားဖြင့် ထိခိုက်ခံရသော အိမ်ထောင်စုများသို့ မျှော်လင့်ထားသော ရလဒ်များနှင့် ကူညီထောက်ပံ့မှုအားလုံးတို့ကို ပေးစွမ်းနိုင်ပါမည်။ ဤအစီအစဉ် အချိန်ဇယား သည် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အစီအစဉ်များနှင့် ကိုက်ညီစေရန် ချိတ်ဆက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။ ။ ဤအကောင်အထည်ဖော်မှု အစီအစဉ်များကို ရေးဆွဲရာတွင် ထိခိုက်ခံရသည့် သူများ၏ လူနေမှုဘဝနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါသည်။ အဓိက ပြန်လည်နေရာချထားရေး လုပ်ငန်းများသည် ထိုသူတို့၏ လုပ်ငန်းဆောင်ရွက်ချိန်များကို မထိခိုက် စေရန် ရေးဆွဲထားပါသည်။

ပြန်လည်နေရာချထားခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းအချိန် ဇယားများသည် အဓိကလုပ်ငန်းများ အချင်းချင်း နောက်ယှက်မှု မရှိကြစေရန် လုပ်ငန်းတစ်ခုနှင့် တစ်ခု အဆင်ပြေ ချောမွေ့စွာ ဆက်စပ်နေစေရန် ရေးဆွဲထားပါသည်။

ARAP ၏ လုပ်ငန်း အကောင်းအထည်ဖော်မှု အစီအစဉ်ကို နောက်ဆက်တွဲ က-၄ တွင် ဖော်ပြထားပါသည်။

၄.၇ ။ ကုန်ကျစရိတ်များနှင့် ဘတ်ဂျက်

ပြန်လည်နေရာချထားရေး အစီအစဉ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် ကုန်ကျစရိတ်အားလုံးကို ခန့်မှန်းတွက်ချက်ထားပြီး၊ ARAP ၏ အသေးစိတ် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲထားပါသည်။ ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ရာတွင် ARAP ရေးဆွဲပြုစုသည့် အချိန်တွင် ရရှိထားသည့် အကောင်းဆုံးသော သတင်းအချက်အလက်များ PAP များ၏ စာရင်း၊ ထိခိုက်ဆုံးရှုံးသည့် မြေနှင့်အခြားပိုင်ဆိုင်မှုများနှင့် စီမံကိန်း၏ ပညာရပ်ဆိုင်ရာ ဒီဇိုင်းတို့ကို အခြေခံစဉ်းစာတွက်ချက်ထားပါသည်။ ၎င်းတွင် “အပြည့်အဝလျော်ကြေးငွေ” အားလုံး ၏ ခန့်မှန်းတတ်ဘိုးလည်း ပါဝင်ပါသည်။ ယင်းရလဒ်များကို ဇယားပုံစံဖြင့် နောက်ဆက်တွဲ က-၅ တွင် ဖော်ပြစားသည်။ စုစုပေါင်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၀,၅၀၄ ဒေါ်လာ (သို့မဟုတ် မြန်မာငွေ ၁၄,၁၅၀,၀၀၀ ကျပ်)ဟု ကြိုတင် သိရှိထားပါသည်။

၅။ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP)

ဤအခန်းသည် စီမံကိန်းမှ ပတ်ဝန်းကျင်ပေါ်သို့ သက်ရောက်မှုများကို ဖော်ပြထားသည်။
“ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်”ပုံစံတွင် ဤသက်ရောက်မှုများကို ထိန်းသိမ်းရေး လုပ်ငန်းများ ကိုလည်း ဖော်ပြထားသည်။

၅.၁ ။ စီမံကိန်း၏ အခြေအနေ (၂၀၁၇ ခုနှစ်၊ သြဂုတ်လ)

EMP ကို ရေးဆွဲသည့် အချိန်တွင်ရှိသည့် စီမံကိန်း၏ အခြေအနေ (၂၀၁၇ ခုနှစ်၊ သြဂုတ်လ) မှာ -

- ဒုံသမိမြစ် မှ ဓာတ်အားပေးစက်ရုံအထိ ရေပိုက်လိုင်း သွယ်တန်းမှုပြီးစီးခြင်း။
- ဓာတ်အားပေးစက်ရုံ မှ ဝန်ထမ်းအိမ်ရာသို့ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း မစတင်သေးပါ။ ၎င်းတည်ဆောက်ရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်ငွေကို သထုံ ဓာတ်အားပေးစက်ရုံသို့ ချထားပေးပြီးကြောင်း သိရပါသည်။ ဤရေပိုက်လိုင်း တည်ဆောက်မှုသည် CEEC ၏ ကန်ထရိုက်စာချုပ်တွင် မပါဝင်သည့်အတွက် လိုအပ်သော လုပ်ငန်းများကို မည်သူက လုပ်ဆောင်မည်ကို ယခုလောလောဆည် အချိန်တွင် မသိရသေးပါ။
- ဒုံသမိမြစ် ပေါ်ရှိ ရေပေါ်ရေတွန်းစက်ရုံသည် လုပ်ငန်းလည်ပတ်ရန် အဆင်သင့် ဖြစ်နေပြီး၊ ၎င်း၏ အနီးတွင် တည်ဆောက်ထားသည့် ထိန်းချုပ်စက်/အဆောက် အဦ၏ အင်ဂျင်နီယာလုပ်ငန်းမှာလည်း (နောက်ဆုံးအပြီးသတ် အဆင့်သို့ ရောက်ရှိခြင်း။)
- (၆)ကေစီဓာတ်အားကြိုးကို သွယ်တန်းခြင်း၊ တာဝါတိုင်းများ ဆောက်လုပ်ခြင်း၊ ဓာတ်ကူးပစ္စည်း အပူကာပစ္စည်းများ သွယ်တန်း ဆပ်ဆင်ခြင်းတို့ လုပ်ဆောင် ပြီးစီးခြင်း။
- ဓာတ်အားလိုင်းများ သွယ်တန်းရာ လမ်းကြောင်းရှိ ရာဘာပင်အချို့ကို ခုတ်လှဲရန် ကျန်ပါသေးသည်။ (လျော်ကြေးငွေပေးချေခြင်း အခြေအနေကို လွန်ခဲ့သော အခန်း တွင် ကိုးကားကြည့်ရှုရန်)။

၅.၂။ သထုံဓာတ်အားပေးစက်ရုံအသစ်သို့ ရေဖြန့်ဝေခြင်း

ဒုံသမိမြစ် မှ ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းသည် (၆) ကေစီဓာတ်အားလိုင်းအတွက် သတ်မှတ်ထားရာလမ်းဓာကောင်းအတိုင်းပင် ဖြစ်သည်။ ဖစ်ချီနာ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကုန်ပိုင်း စီမံကိန်းသို့ လာရောက်ကြည့်သည့်အချိန်တွင် ရေပိုက်လိုင်းနှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံး ၊ နောက်ဆုံးအပြီးသတ်အဆင့်တွင် ရှိနေပါသည်။ တူးဖော်ထားသော မြေစာများကိုလည်း ၎င်းမြေကျင်းများကို ပြန်လည်ဖို့ပါသည်။ ထိုသို့ မြေပြန်လည်ဖို့ပြီးချိန်တွင် အပင်ငယ်များ ပေါက်ရောက်လာသည့်အတွက်ကြောင့် ဖစ်ချီနာမှ စီမံကိန်းသို့ လာရောက် ကြည့်ရှုသည့်အချိန်တွင် မြေတူးထားရာလမ်းကြောင်း၊ ရေပိုက်မြှုပ်ထားရာလမ်းဓာကောင်းကို မမြင်တွေ့နိုင်တော့ပါ။

၎င်းလမ်းကြောင်းသည် ဓာတ်အားပေးစက်ရုံသို့ မရောက်မီ လက်ရှိအသုံးပြုနေ သည့် လမ်းမအတိုင်းဖြစ်ပြီး၊ တပ်နယ်မြေအတွင်းသို့ လည်းကောင်း၊ ကွမ်းခြံ၊ ရာဘာခြံများကို လည်းကောင်း၊ စားကျက်မြေ (မိုးရာသီအချိန်တွင် ရေလွှမ်းနေသော မြေနေရာ)များကို လည်းကောင်း ဖြတ်သန်းသွားပါသည်။

စပါးခင်းများနှင့် အခြားသော စိုက်ပျိုးမြေများကို မဖြတ် ကျော်ပါ။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း စီမံကိန်းသို့ ဖစ်ချီနာ လာရောက်ကြည့်ရှုသော အချိန်များအတွင်း သိရှိရသည်မှာ ရေပိုက်လိုင်း ဖြတ်သန်းသွားရာ အပိုင်း များသည် လူအများနေထိုင်ရာ ဧရိယာအတွင်းတွင် တည်ရှိသဖြင့် ဘောဂဗေဒဆိုင်ရာ (အပင်၊ သတ္တဝါနှင့် ပတ်ဝန်းကျင်တို့ ဆက်စပ်မှု) အဖိုးတန်သည့် နေရာတစ်စုံတစ်ရာ မတွေ့ရှိရပါ။ သဘာဝပေါက်ပင်များမှာ မြင်တွေ့နေကျ အပင်အမျိုးအစားများဖြစ်ပြီး၊ စူးစမ်းလေ့လာမှုပြုသည့် နယ်မြေဒေသတို့တွင် အမြဲတမ်းလိုလို တွေ့မြင်ရပါသည်။ သို့အတွက်ကြောင့် ရေပိုက် လိုင်းကြောင်းတလျှောက်တွင် မျိုးသုန်းမှု အန္တရာယ်ရှိနေသော ရှားပါးအပင် သို့မဟုတ် ရှားပါး သတ္တဝါများ မရှိကြပါ။

ရေပိုက်လိုင်းသည် လယ်သမားပိုင်ရှင် (၄)ဦး၏ ကွမ်းခြံနှင့် ရာဘာခြံများကို ထိခိုက်ခဲ့ပါသည်။
၎င်းအပြင် (ရှောက်ပင်၊ အုန်းပင်၊ နဂါးမောက်သီးပင်၊ ကျွန်းပင် အစရှိသော)
အခြားစိုက်ပျိုးသီးနှံပင်များနှင့် အပင်ကြီးမျိုးကိုလည်း ခုတ်ထွင်ရှင်းလင်းခဲ့ရပါသည်။ (အခန်း ၃
နောက်ဆက်တွဲ ၈-၂ တွင် ကြည့်ရန်)

စစ်တပ်နယ်မြေသို့ စီမံကိန်းနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အတွက် ဖြတ်သန်းခွင့် ရှိပါသည်။

ပြန်လည်နေရာချထားမှု လုပ်ငန်းစဉ်အတွက် လိုအပ်မှု အားလုံး ကို အခန်း ၃ နှင့် အခန်း ၄ တွင်
ဖော်ပြ ဆွေးနွေးထားပါသည်။ (၆)ကေစီဓာတ်အားလိုင်း အတွက် မြေနေရာ ရှင်းလင်းမှု၊
ဖြေရှင်းမှုများကိုလည်း ပူးတွဲ တင်ပြထားပါသည်။

အောက်တွင် ဖော်ပြ ထားသော ပုံများမှာ စီမံကိန်း ဧရိယာနှင့် ၎င်း၏ ပါဝင်သော လုပ်ငန်းများကို
အကျဉ်းချုံငုံဖော်ပြ ထားသော ပုံများဖြစ်ပါသည်။



ပုံ၅-၁။ ထိန်းချုပ်စက်ခန်း အဆောက်အဦး ရေပိုက်လိုင်း အစပြုသည့်နေရာ (၂၀၁၇ ခုနှစ်၊
ဖေဖော်ဝါရီလ)



ပုံ၅-၂။ လမ်းကြောင်းနှင့် လားရာအပြိုင် တူးဖော်ထားသော ရေပိုက်လိုင်း၏ တစ်စိတ်တစ်ပိုင်း အားဖြင့် ပြီးစီးနေပုံ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)



ပုံ၅-၃။ ဆောက်လုပ်ပြီးစီးသွားသော ရေပိုက်လိုင်းကြောင်း၊ လမ်းကြောင်းနှင့်အပြိုင် မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)



ပုံ၅-၄ ။ ရေတွန်းစက်သို့ သွားရာလမ်း (လက်ယာဘက်တွင် ဓာတ်အားလိုင်းအသစ်များ မြင်တွေ့ရပုံ) ။ ရေပိုက်လိုင်းများ ချထားမှုကို မတွေ့မြင်နိုင်ပါ ။ (၂၀၁၇ ခုနှစ်၊ ဩဂုတ်)



ပုံ၅-၅ ။ တပ်နယ်မြေသို့ ဖြတ်သန်းရန်အတွက် ရေပိုက်လိုင်းသည် လမ်းမကြီးကို ဖြတ်ကျော်ရသည်ကို မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)




ပုံ၅-၆ ။ ရေပိုက်လိုင်း၏ ဆောက်လုပ်ဆဲ အခြေအနေ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)


၅.၃ ဓာတ်အားပေး စက်ရုံမှ ရေတွန်းစက်သို့ (၆)ကေစီ လျှပ်စစ်ဓာတ်အားလိုင်း တစ်ခု ဆက်သွယ်ခြင်း

အခန်း(၂)တွင် ဖော်ပြထားခဲ့သည့်အတိုင်း၊ ဓာတ်အားလိုင်းသည် ရေပိုက်လိုင်း၏ လမ်းကြောင်းကိုပင် အသုံးပြုထားပါသည်။ စီမံကိန်းသို့ ၂၀၁၇ ခုနှစ်၊ မေလတွင် ဖော်ပြချက် မှ သွားရောက်ခဲ့သော ခရီးစဉ်တွင် ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်ငန်းများ အပြီးသတ်နေချိန် ဖြစ်သည်။ ဒေသရင်း အပင်များ၊ ဒေသရင်းသတ္တဝါများနှင့်ပတ်သက်၍ အခန်း(၅-၂)တွင် ရေပိုက်လိုင်း၏ လမ်းကြောင်းတွင် တင်ပြထားချက်နှင့်အတူတူပင် ဖြစ်ပါသည် ။ လျှပ်စစ်ဓာတ်အား အနည်းငယ်ကိုသာ အသုံးပြုထားသဖြင့်၊ လျှပ်စစ်စက်ကွင်း သို့မဟုတ် သံလိုက်စက်ကွင်းများနှင့် သို့မဟုတ် စက်ဝန်းရောင် အကျိုးသက်ရောက်မှုများမှာ မပြောပလောက်ပါ ၊ ဓာတ်အားလိုင်းများအတွက် မြေရှင်းရာတွင် (ရေပိုက်လိုင်းနှင့် အလားတူ) ရာဘာပင် အပင်(၇၀)နှင့် ကွမ်းပင် အပင်(၂၀၀)တို့ကို ခုတ်လှဲခဲ့ရပါသည်။ (ရှောက်ပင်၊ အုန်းပင်၊

နဂါးမောက် သီးပင်၊ ကျွန်းပင် အစရှိသော စိုက်ပျိုးပင်များအပြင်) ဓာတ်အားပေးစက်ရုံအနီးတွင် ဓာတ်အားလိုင်း အတွက် လမ်းကြောင်း မလုံလောက်သေးသောကြောင့် ရာဘာပင် အပင်(၇၀) ထပ်မံ၍ ရှင်းလင်း ရန် ကျန်နေပါသေးသည်။ ဤအချက်ကိုလည်း ပြန်လည်နေရာချထားရေး အစီအစဉ် အားလုံးတွင် (လျော်ကြေးပေးချေရေး) ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အကြောင်း ကို ဤအစီရင်ခံစာ၏ အခန်း(၃)နှင့် အခန်း(၄)တွင် ဆွေးနွေးထားပါသည်။



ပုံ ၅-၇ ။ ရေပိုက်လိုင်းသစ်နှင့် ဓာတ်အားလိုင်းသစ်တို့ကို လမ်းကြောင်းငယ်တစ်ခုနှင့် ဓာတ်အားလိုင်း အဟောင်းတို့အကြားတွင် တည်ဆောက်ထားပုံ (၂၀၁၇ ခုနှစ်၊ မေလ)။



ပုံ ၅-၈ ။ ဓာတ်အားလိုင်းသစ်နှင့် ရေပိုက်လိုင်းသစ်တို့၏ တည်ဆောက်မှု အပြီးသတ်ကို မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ မေလ) ။



ပုံ၅-၉။ ရာဘာခြံအတွင်းသို့ ဖြတ်၍ သွယ်တန်းထားသည့် ဓာတ်အားလိုင်းကို တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ မေလ)။



ပုံ၅-၁၀။ ဓာတ်အားပေးလိုင်းကြောင်းတလျှောက် ရာဘာပင်များ၏ အကိုင်းများကို ရှင်းလင်းရန် လိုအပ်သည့် အပိုင်းများ (အနီရောင်ကြက်ခြေခတ်များဖြင့် ပြထားပါသည်)။

၅.၄ ရေပေါ်ရေတွန်းစက်နှင့် ထိန်းချုပ်စက်ခန်းအဆောက်အဦး

ရေပေါ်ရေတွန်းစက်ကို ဒုံသမိမြစ်ကမ်းဘေးတွင် တည်ဆောက်ထားပါသည်။ ၎င်းကို ထိန်းချုပ်သည့် စက်ခန်းရှိသော အဆောက်အဦးကို မြစ်ကမ်း၏အနီးတွင် တည်ဆောက် ထားပြီး၊ ရေပေါ်ရေတွန်းစက်နှင့် တံတားတစ်ခုဖြင့် ဆက်သွယ်ထားပါ သည်။ (ပုံ ၅-၁၁ မှ ပုံ ၅-၁၇ထိ)။ တံတားတည်ဆောက်ရန်အတွက် အပင်ကြီးများကို လည်းကောင်း၊ စက်ခန်းအဆောက် အဦးအတွက် ခြံပင်များကို လည်းကောင်း ရှင်းလင်းခဲ့ရပါသည် ။ ဤနေရာတဝိုက်သည် လူနေ အရပ်ဒေသဖြစ်သဖြင့် လူများ၏ နောက်ယှက် လွှမ်းမိုးမှုကို များစွာ တွေ့ကြုံခဲ့ရသောကြောင့် သက်ရှိတို့၏ တည်ရာနေရာများမှာ မြစ်ကြောင်းတလျှောက် တွေ့မြင်နေကျအတိုင်း ယေဘုယျ နေရာများသာ ဖြစ်ပါသည်။ မျိုးသုန်းပျောက်ကွယ်တော့မည် အပင်များနှင့် သတ္တဝါများ သို့မဟုတ် ရှားပါးအပင်များနှင့် သတ္တဝါများကို ဤနေဒေသ တဝိုက်တွင် မတွေ့ရှိရပါ ။

ရေပေါ်ရေတွန်းစက်နှင့် ထိန်းချုပ်စက်ခန်း အဆောက်အဦးတို့အကြားရှိ မြေနေရာ သည် မိုးရာသီတွင် ရေလွှမ်းလေ့ရှိပါသည်။ ဓာတ်အားပေးစက်ရုံအသစ် လုပ်ငန်းလည်ပတ်ရန် အတွက် ဒုံသမိမြစ်ရေကို တစ်နေ့လျှင် စုစုပေါင်း အများဆုံး ပမာဏ (၁၂၀၀)မီတာ ကျူး(m³)ပို့ တင်ရန် လိုအပ်သည်။ ၎င်းပမာဏတွင် ဝန်ထမ်းအိမ်ရာသို့ ပေးဝေမည် သောက်သုံးရေး ပမာဏ (၃၀)မီတာကျူးခန့်လည်း ပါဝင်တွက်ချက်ထားပါသည် ။

ဒုံသမိမြစ်ရေ၏ မိုးရာသီနှင့် နွေရာသီတွင်ရှိသော ရေစီး ပမာဏနှင့် သက်ဆိုင် သည့် သတင်းအချက်အလက်များ ကိုးကားရန် မရရှိခဲ့ပါ။ သို့သော် အောက်ဖော်ပြပါ တွက်ချက်မှု သည် မြစ်ရေကို ရယူသည့် ပမာဏ မည်မျှ နည်းပါးကြောင်း ထင်မြင်ချက်ကို ရှင်းလင်းပေးနိုင် ပါသည် ။ သထုံမြို့အနီး ဒုံသမိမြစ်သည် နွေရာသီအချိန်တွင် အကျယ်(၁၀၀)မီတာခန့် ရှိ ပါသည်။ ပျမ်းမျှ ရေအနက်ကို (၂)မီတာဟု ယူဆပါက (အလွန်နည်းသော ခန့်မှန်းချက်)ရေစီး၏ အမြန်နှုန်းသည် (၁)စက္ကန့်လျှင် (၁)မီတာနှုန်း (အလွန်နည်းသောနှုန်း)ဖြစ်၍ ရေစီးနှုန်းမှာ တနေ့လျှင် (၁၇)သန်းမီတာကျူးအထိ ရှိနိုင်သည်။ တနည်းအားဖြင့်ဆိုလျှင် နွေရာသီတွင် မြစ် အတွင်းရှိ ရေ၏ ၀.၀၁ ရာခိုင်နှုန်းသာ ထုတ်ယူပါမည်။ မိုးရာသီအချိန်ဖြစ်ပါက ယင်းတွက်ချက်မှု

တန်ဖိုးသည် များစွာပို၍ နည်းသွားပါမည်။ ၎င်းအပြင် လက်ရှိ ဓာတ်အားပေးစက်ရုံ၏ လည်ပတ်မှု ကို ရပ်ဆိုင်းမည်ဟု ရည်ရွယ်ထားသဖြင့်လည်း၊ သထုံဓာတ်အားပေးစက်ရုံအတွက် စုစုပေါင်း ရေလိုအပ်မှု လျော့နည်းသွားပါမည်။ ဤသုံးသပ်ချက်အရ ဓာတ်အားပေးစက်ရုံ လုပ်ငန်းလည်ပတ် ရန်အတွက် လိုအပ်သော ရေကို ထုတ်ယူသည့် ပမာဏမှာ နည်းပါးသဖြင့် ရေစုန်အပိုင်းသို့ ရေ စီးဆင်းမှုကို မနှောင့်ယှက်ဘဲ ရေစုန်တွင်ရှိကြသော သက်ရှိတို့၏ တည်နေရာများကို သိသာသော ထိခိုက်မှုမျိုး မဖြစ်စေနိုင်ပါ။ ။

ဤရေပမာဏကို ထုတ်ယူအသုံးပြုခြင်းဖြင့်လည်း၊ ရေစုန်ဒေသအတွက် ရေအသုံး ပြုမှုကို ကန့်သတ်ချက် မဖြစ်ပေါ်စေပါ။



ပုံ ၅-၁၁ ။ ရေပေါ်ရေတွန်းစက် တည်နေရာ (၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ)



ပုံ ၅-၁၂ ။ ရေပေါ်ရေတွန်းစက် (၂၀၁၇ ခုနှစ်၊ မေလ)



ပုံ ၅-၁၃ ။ ရေပေါ်ရေတွန်းစက်မှ ထိန်းချုပ်အဆောက်အဦးသို့ ရေပိုက်လိုင်း ပထမအပိုင်း (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)



ပုံ ၅-၁၄ ။ ရေပေါ်ရေတွန်းစက်သို့ ဆယ်သွယ်ထားသည့် တံတား မိုးရာသီတွင် မြင်တွေ့ရပုံ (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)



ပုံ ၅-၁၅ ။ ရေပေါ်ရေတွန်းစက်နှင့် အဝင်ဝလမ်းပေါက် (သော့ခတ်၍ ပိတ်ထားပုံ) (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)



ပုံ ၅-၁၆ ။ ထိန်းချုပ်စက်ထားသော အဆောက်အဦး (၂၀၁၇ ခုနှစ်၊ မေလ)



ပုံ ၅-၁၇ ။ ထိန်းချုပ်စက်ထားသော အဆောက်အဦး (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ)

၅.၅ ဝန်ထမ်းအိမ်ယာသို့ ရေဖြန့်ဝေခြင်း

အလုပ်သမားများ ဝန်ထမ်းများ၏ အိမ်ယာသို့ ဖြန့်ဝေသော ရေပိုက်လိုင်းသည် လမ်းမများ၊ လမ်းကြမ်းများအတိုင်း ဖောက်လုပ်ထားပါသည်။ လူနေထူထပ်ရာ ဒေသဖြစ်သောကြောင့် သဘာဝပေါက်ပင်များ အနေနှင့် မြက်ခင်းများကိုသာ တွေ့ရသည်။ အချို့နေရာ လမ်းကြောင်းပိုင်းများတွင် ခြုံငယ်များကိုသာ ရှင်းလင်းရန် လိုအပ်သည်။

ဤနေရာတွင် ဂေဟဗေဒအရ တန်ဖိုးရှိသောအပင်နှင့် တိရစ္ဆာန်များကို မတွေ့ရှိ ရဘဲ အများအားဖြင့် တွေ့မြင်လေ့ရှိသော အပင်များသာ ပေါက်ရောက်ပါသည်။ သတ္တဝါ များ အနေနှင့်လည်း အလားတူစွာပင် တွေ့မြင်နေကျဖြစ်သော သာမန်သတ္တဝါများသာ ရှိပါသည်။ ထို့ကြောင့် ရေပိုက်လိုင်း တည်ဆောက်ခြင်းသည် ဒေသရင်း အပင်များနှင့် ဒေသရင်း သတ္တဝါများ အပေါ်တွင် သက်ရောက်မှုမှာ “လုံးဝမရှိ”ဟု ယူဆနိုင်ပါသည်။ သို့ပါ၍ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှုများကို လျော့နည်းစေသော နည်းလမ်းများ သို့မဟုတ် ထိခိုက်မှုများကို ပြန်လည် ကုစားသော နည်းလမ်းများ မလိုအပ်ပါ။

ရေပိုက်လိုင်း ဖြတ်သန်းရာလမ်းကြောင်း တစ်လျှောက်သည် နိုင်ငံတော်အစိုးရပိုင် မြေများသာဖြစ်၍ ပုဂ္ဂလိကမြေ တစ်စုံတစ်ရာကိုမျှ ထိခိုက်မှု မရှိပါ။

ရေပိုက်လိုင်းအသစ်ကို တည်ဆောက်ရန် နေရာမှာ လက်ရှိ အသုံးပြုနေသော လမ်းမများ၊ လမ်းကြမ်းများ၏ ဘေးတွင် ဖြစ်ပါသည်။ ရာဘာပင်၊ ကွမ်းပင် စသော စိုက်ပျိုးရေးပင်များကို ခုတ်လှဲရန် မလိုအပ်ပါ။ အနည်းငယ်သော သစ်ပင်များနှင့် ခြံပင်များကိုသာ ရှင်းလင်းရန် လိုပါသည်။ ဤရေပိုက်လိုင်းသည် စိုက်ပျိုးမြေများ၊ ဥယျာဉ်ခြံမြေများသို့ ဖြတ်သန်းမသွားသဖြင့် ပြန်လည်နေရာချထားရေးနှင့် ဆိုင်သော လုပ်ငန်းများလည်း လုပ်ဆောင်ရန် မလိုအပ်ပါ ။

အချို့သော အိမ်များအတွက် ရေပိုက် လိုင်းများကို ပိုမိုအရည်အသွေးကောင်းစေရန် ပြင်ဆင်မွမ်းမံပေးရန် လိုအပ်မည်ဖြစ်ပြီး၊ အချို့ သော ပိုက်လိုင်းအသစ်များကိုလည်း ထပ်မံတိုးချဲ့တပ်ဆင်ရန် လိုအပ်ပါသည်။ ဤသို့ ရေပိုက်များ အသစ်တပ်ဆင်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများသည် လူနေအိမ် ပတ်ဝန်းကျင်ရှိ ဥယျာဉ်များ၌ စိုက်ပျိုးထားသော အပင်များကို ထိခိုက်နိုင်ချေရှိပါသည်။ သို့သော် ဤသက်ရောက်မှု မှာ ပမာဏအားဖြင့် အနည်းငယ်သာရှိပြီး၊ အချိန်ကာလအားဖြင့်လည်း ဆောက်လုပ်ရေး ကာလတို အတွင်းသာ ဖြစ်ပါသည်။ ဤလုပ်ငန်းကို အိမ်ထောင်စုများထံ ကြိုတင်အသိပေးထားခြင်းနှင့် စိုက်ပျိုးပင်များကို ထိခိုက်မှုမှ ရှောင်လွှဲနိုင်ပါသည်။ အိမ်များကို ဆက်သွယ်သော ပိုက်လိုင်းများ အတွက် မြေတူးရေးလုပ်ငန်းသည်လည်း လုပ်ငန်းပြီးသည်နှင့် မူလအနေအထားသို့ လွယ်ကူ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ပါသည်။

ယခုလောလောဆည်တွင် နွေရာသီကာလ ဝန်ထမ်းအိမ်ရာသို့ ရေကို တနေ့လျှင် (၂)ကြိမ်သာ ပေးဝေနိုင်ပြီး၊ တကြိမ်ရေပေးလျှင် နာရီဝက်ခန့် သာပေးဝေနိုင်ပါသည်။ ရေပိုက်လိုင်းအသစ် တည်ဆောက်တပ်ဆင်ရေး လုပ်ငန်းပြီးမြောက်သွား ပါက ရေပေးဝေမှုကို စဉ်ဆက်မပြတ် ရရှိနိုင်ပါမည် ။



ပုံ ၅-၁၈ ။ ဓာတ်အားပေးစက်ရုံမှလာသော ရေပိုက်လိုင်းသည် လက်ရှိ ကတ္တရာလမ်းမနှင့် အပြိုင် ရှိပါသည် ။



ပုံ ၅-၁၉ ။ ရေပိုက်လိုင်းမှ လမ်းမကြီးတစ်ခုကို ဖြတ်ကျော်ပုံ ။



ပုံ ၅-၂၀ ။ မကြာမီတွင် တပ်ဆင်တော့မည့် ရေပိုက်လိုင်းသည် လက်ရှိ လမ်းမကြီးနှင့်အပြိုင် တည်ရှိပါမည် ။



ပုံ ၅-၂၁ ။ ရေပိုက်လိုင်းသည် လမ်းမကြီး တစ်ခုအား ဖြတ်ကျော်တည်ဆောက်ထားပုံ ။



ပုံ ၅-၂၂ ။ ဆောက်လုပ်မည့် ရေပိုက်လိုင်းသည် ဤလက်ရှိလမ်းနှင့်အပြိုင် ဖြစ်ပါသည်။



ပုံ ၅-၂၃ ။ ဆောက်လုပ်မည့် ရေပိုက်လိုင်းသည် လက်ရှိလမ်းများနှင့်အပြိုင် တည်ဆောက်ထားပါသည် ။



ပုံ ၅-၂၄ ။ ဆောက်လုပ်မည့် ရေပိုက်လိုင်းသည် လက်ရှိအသုံးပြုနေသော လမ်းမများနှင့်အပြိုင် ယူထားပါသည် ။



ပုံ ၅-၂၅ ။ ဤနေရာသည် ရေလှောင်ကန်များ ဆောက်(မြေပေါ်ကန်နှင့် မြေအောက်ကန်) လုပ်ရန် သတ်မှတ်ထားသောမြေနေရာများ ။



ပုံ ၅-၂၆ ။ မြေပေါ်တွင် ဆောက်မည့် ကြားခံတစ်ခု ရေလှောင်ကန်၏ တည်နေရာ။

၅.၆ တည်ဆောက်ရေးကာလ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်

ဤအစီရင်ခံစာ၏ လွန်ခဲ့သော အခန်းများတွင် ဖော်ပြပြီးဖြစ်သည့်အတိုင်း၊ ဒုံသမိ မြစ်နှင့် ဓာတ်အားပေးစက်ရုံတို့ အကြားတွင် ပိုက်လိုင်းများ ချထားခြင်းနှင့် ဓာတ်အားလိုင်းများ တပ်ဆင်ခြင်း အပါအဝင် လုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးခဲ့ပါသည် ။ ဤလုပ်ငန်းစဉ်များ

အတွက် အရေးအကြီးဆုံးသော အလေးထားရန်ကိစ္စမှာ ထိခိုက်ခံရသော မြေရှင်များ၊ သီးနှံ စိုက်ပျိုးသူများအား သင့်တင့်မျှတသော နစ်နာကြေး/လျော်ကြေးငွေကို အချိန်မီ ပေးချေနိုင်ရေးပင် ဖြစ်သည်။ အခန်း-၃ နှင့် အခန်း-၄ တွင် ဖော်ပြပြီးသည့်အတိုင်း ဤအချက်မှာလည်း အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

ကျန်ရှိသော လုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာသို့ သောက်သုံးရေး ဖြန့်ဝေရန်အတွက် ရေပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် လုပ်ဆောင်ရာတွင် လိုက်နာရန် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ကို ရေးဆွဲပြီး ဇယား-၅-၁ တွင် ဖော်ပြထားပါသည်။ EPGE ၏ ကျန်းမာရေး လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဌာနမှ ဝန်ထမ်းများက ပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေသည့် နည်းလမ်းများ အသုံးပြုမှုကို ပုံမှန်စောင့်ကြည့် စစ်ဆေးနေကြရပါမည်။

၅.၇ လုပ်ငန်းလည်ပတ်သည့်ကာလ အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်

၅.၇.၁။ လျော့နည်းသက်သာစေခြင်းနှင့် လျော်ကြေးပေးခြင်း နည်းလမ်းများ ။

ရေပိုက်လိုင်း များ၏ လုပ်ငန်းလည်ပတ်သော ကာလအတွင်းတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေသည့် တိကျသော နည်းလမ်းများ (သို့မဟုတ်) နစ်နာကြေး/လျော်ကြေး ပေးချေမှုများ မလိုအပ်ပါ။ ထိန်းသိမ်းရေး လုပ်ငန်းများကိုကောင်းမွန်စွာ ဆောင်ရွက်ရပါမည်။ ရေပိုက်လိုင်းများ ထိန်းသိမ်းရေးလုပ်ငန်းများတွင် လုပ်ဆောင်ရန် လိုအပ်ပါက (ဥပမာ ရေပိုက်ကျိုးပျက်သဖြင့် ပြန်လည်တပ်ဆင်ရန် လိုအပ်ခြင်း)၊ ရေပိုက်လိုင်းများ တည်ဆောက်စဉ် ကာလအတွင်းက အသုံးပြုခဲ့သော နည်းလမ်းများအတိုင်း အလားတူ လုပ်ဆောင်ရပါမည်။

၅.၇.၂ စောင့်ကြည့်စစ်ဆေးခြင်းနည်းလမ်းများ

ရေပိုက်လိုင်း၏ အလုပ် လည်ပတ်နေပုံကို အမြဲတမ်း ပုံမှန်စစ်ဆေးရမည်။ ချို့ယွင်း ချက်တစ်စုံတစ်ရာ တွေ့ရှိပါက EPGE ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဌာန

(HSE) သို့ အလျင်အမြန် သတင်းပို့ရမည်။ သင်လျော်သော ပြုပြင်ပေးမှုများကို အချိန်တို ကာလအတွင်း လုပ်ဆောင်ကြပါမည်။

ဇယား ၅-၁။ သထုံဓာတ်အားပေးစက်ရုံ ရေပိုက်လိုင်း တည်ဆောက်ခြင်းအတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP)

တည်ဆောက်ရေးကာလအတွင်း ထိခိုက်မှုလျော့နည်းစေမည့် နည်းလမ်းများနှင့် လျော်ကြေး ဆိုင်ရာ နည်းလမ်းများ		
ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်များ	တာဝန်ရှိအဖွဲ့	အကောင်အထည်ဖော် ရန်အတွက်ကုန်ကျငွေ (အမေရိကန်ဒေါ်လာ)
ဆောက်လုပ်ရေး ကန်ထရိုက်တာသည် အလုပ်သမားများ ၏ အန္တရာယ်ကင်းရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း၊ (ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်၊ ဖိနပ်စသည့် PPE ပစ္စည်းများပေးခြင်းနှင့် လုပ်ငန်းခွင် လုံခြုံရေးနှင့်ဆိုင်သော သင်တန်းများပေးခြင်း၊ ဥပမာ-မြေတူးစက်၊ ဂဟေဆော်လုပ်ငန်း စသည်။		ပတ်ဝန်းကျင်ကို ထိ ခိုက်စေခြင်းကို လျော့ နည်းစေရန် နည်းလမ်း များဖြင့် ဆောင်ရွက်ရာ တွင် ထပ်မံကုန်ကျ စရိတ် မလိုပါ ။ ဆောက်လုပ်ရေး ကုန် ကျစရိတ်တွင် ပါရှိပြီး ဖြစ်သည်။
ရေပိုက်လိုင်းချသော နေရာနှင့် အခြားဆောက်လုပ်ရေး ပစ္စည်းများ၏ နေရာယူမှုသည် နည်းနိုင်သမျှ နည်းရ မည်။		
ရေပိုက်လိုင်းချထားပြီးသည်နှင့် မြောင်းများကို တူးထား သော မြေများဖြင့် ချက်ချင်းပြန်လည်၍ (မူလ အနေ အထားဖြစ်အောင်)ဖို့ပေးရမည်။	EPGE	
လုပ်ငန်းသုံး စက်ကရိယာများကို စနစ်တကျ ထိန်းသိမ်း ခြင်း၊ အင်ဂျင်ပိုင်လဲခြင်း၊ လောင်စာဆီဖြည့်ခြင်း တို့ကို မြေပေါ်သို့ မကျစေရန် အောက်ခံ ကွန်ကရစ် သို့မဟုတ် ကတ္တရာအခင်းရှိသော နေရာများတွင် ပြုလုပ်ရမည် ။		
အပွင့်ဖြစ်နေသော ကျင်းများကို အကာအကွယ်/တားဆီး ရေးတိတ်ခွေများဖြင့် သတိပေး ကာကွယ်ထားရမည်။		

လုပ်ငန်းများကို နေအချိန်သာ ပြုလုပ်ရန်။ ၎င်းသည် အလုပ်သမားအတွက် အန္တရာယ်ပို၍ ကင်းဝေးစေပြီး၊ (ရေပိုက်လိုင်းချသည့် လမ်းတလျှောက်ရှိ) ပတ်ဝန်းကျင် လူနေအိမ်များသို့ ဆူညံသံများဖြင့် နောက်ယှက်မှုကို လျော့နည်းစေမည် ။		
ခြောက်သွေ့သော ရာသီတွင် ဖုံးမှုန့်များ လျော့နည်းစေ ရန်၊ လုပ်ငန်းခွင်နေရာကို ရေမကြာခဏ ဖြန်းပေးရမည်။		
လုပ်ငန်းခွင် ဧရိယာအတွင်း ယာဉ်များ၏ အမြန်နှုန်းကို ၁၅ ကီလိုမီတာနှုန်းဖြင့် သတ်မှတ်လုပ်ဆောင် စေရမည်။		
စာရွက်၊ သစ်သား၊ ပလပ်စတစ် စသော စွန့်ပစ်ပစ္စည်းများ ကို ဖြစ်နိုင်သမျှ ပြန်လည်အသုံးပြုရန် သို့မဟုတ် သထုံ မြူနီစီပယ်၏ အမှိုက်ကျင်းထဲသို့ သွားရောက် စွန့်ပစ်ရ မည်။		
အလုပ်သမားများအတွက် လုံလောက်သော သောက်သုံး ရေများ ချထားပေးရမည် ။		
အလုပ်သမားများအတွက် “ရွေ့ရှားသန့်စင်ခန်းများ”ထား ပေးရမည် ။	CC	
မြေတူးလုပ်ငန်းများ မစတင်မီ ထိခိုက်နိုင်ချေရှိသော သူ များကို ကြိုတင် အသိပေးရမည်။ အထူးသဖြင့် အိမ်များ သို့ ရေပိုက်များ သွယ်ရာတွင် သက်ဆိုင်ရာ အိမ်ထောင်စု များကို ရေပိုက်လိုင်း သွယ်တန်းမည့် နေ့ရက် ကြိုတင်၍ အသိ ပေးရမည်။ သို့မှသာ စိုက်ပျိုးမည့် သီးနှံများကို ထိခိုက်မှုမှ ရှောင်ရှားနိုင်မည် ။	EPGE	
စိုက်ပျိုးထားသော သီးနှံပင်များကို ဖြစ်နိုင်သမျှ ရှောင်ရှား ရမည်။ အိမ်သွယ်တန်းသော ရေပိုက်လိုင်း၊ ကျင်းများကို အသေးဆုံး ပမာဏသာတူး၍ လုပ်ငန်းပြီးလျှင် မူလအနေ အထားတိုင်းရောက်ရန် မြေကိုနေသားတကျ ပြန်ဖုံးရမည်။		
သစ်ပင်များ ခုတ်လှဲခြင်းကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အထူးသဖြင့် ဤအချက်ကို ရေလှောင်ကန်များ တည် ဆောက်မည့် နေရာတွင် လိုက်နာဆောင်ရွက်ရန် ။		

၆။ အကျဉ်းချုပ်နှင့် အကြံပြုထောက်ခံချက်များ

ARAP နှင့် EMP တို့၏ အကျဉ်းချုပ်များနှင့် အကြံပြုထောက်ခံချက်များကို ဤအခန်းတွင် ဖော်ပြထားပါသည်။

၆.၁ ထိခိုက်သူများအားပြန်လည်နေရာချထားရေး (အကျဉ်းချုပ်) ARAP

သထုံခါတ်အားပေးစက်ရုံသို့ ရေပိုက်လိုင်းသစ်နှင့် ခါတ်အားလိုင်းသစ်တို့ သွယ်တန်းရန် ဆောက်လုပ်သော လမ်းကြောင်းများ ဖြတ်သန်းသွားသော အိမ်ထောင်စု(၅)စုနှင့် စစ်တပ်နယ်မြေ တစ်ခုတို့ကို၊ စီမံကိန်းကြောင့် ထိခိုက်ခံရသူများအဖြစ် သတ်မှတ်ဖော်ထုတ်ခဲ့ပါသည်။ ဤလိုင်းများသည် လက်ရှိအသုံးပြုနေသောလမ်းမအတိုင်း ဖောက်လုပ်ထား၍ သထုံခါတ်အားပေးစက်ရုံ သို့မရောက်မီ၊ တပ်နယ်မြေအတွင်းအသုံးပြုနေသောမြေ၊ ရာဘာခြံနှင့် ကွမ်းခြံများအခြားသော စိုက်ခင်းများနှင့် စားကျက်တစ်ခု (မိုးရာသီတွင်ရေလွှမ်းမိုးလေ့ရှိသည်)တို့ကို ဖြတ်သန်းသွားပါသည်။ စီမံကိန်းကြောင့် စီးပွားရေးဆိုင်ရာသက်ရောက်မှုသာ ဖြစ်ပေါ်ခဲ့ပြီး၊ အိမ်များနှင့် အခြားအဆောက်အဦများ ရုပ်ဝတ္ထုဆိုင်ရာ၊ နေရာရွှေ့ပြောင်းခြင်းမပြုရပါ။ ဝန်ထမ်းအိမ်ယာသို့ ဖြန့်ဝေမည့်ရေပိုက်လိုင်း တည်ဆောက်ရေးကြောင့်လည်း စီးပွားရေးအရ သက်ရောက်မှုတစ်စုံတစ်ရာကို မဖြစ်ပေါ်စေပါ။ ဤ ARAPကို ပြုစုရေးသားချိန်တွင်စီမံကိန်းကြောင့် ထိခိုက်သူများအားဖော်ထုတ်ပြီး ‘ကနဦးလျော်ကြေးငွေ (အာမခံလျော်ကြေးငွေ)အဖြစ် မြန်မာကျပ်ငွေ(၇၄၈၅၀၀၀)ကျပ်ကို ပေးချေပြီးဖြစ်ပါသည်။ ဤငွေတန်ဖိုးကို အခွင့်အာဏာရှိသော ကိုယ်စားလှယ်များက ဤကိစ္စရပ်တွင် မြေနှင့် သီးနှံလျော်ကြေးပေးချေရေးအဖွဲ့ LCCC ‘ ‘ သဘောတူပြီးဖြစ်သည်။ စီမံကိန်းအတွက် နောက်ထပ် ထပ်မံ၍ အပင်များခုတ်လှဲရန် လိုအပ်နေသောကြောင့် ထပ်မံထည့်သွင်းရန် လိုအပ်သော လျော်ကြေးငွေပါဝင်တွက်ချက်ထားသည်။ ‘ ‘အပြည့်အဝလျော်ကြေးငွေ ‘ ‘ကို မြို့နယ်အဖွဲ့မှ သဘောတူတည်ပြုပြီးသည့်နောက်တွင် ထိခိုက်သူများသို့ ပေးချေရန်ဖြစ်သည်။ CEEC မှ ကန်ထရိုက်တာ၏ ပြောပြချက်အရ ယခုအချိန်တွင် ယင်းတို့ကိုမခုတ်လှဲရသေးပါ။ ထိခိုက်ခံရသူများ ‘ ‘အပြည့်အဝလျော်ကြေးငွေ ‘ ‘ကို လက်ခံရရှိပြီးမှသာလျှင် နောက်ထပ်သစ်ပင်များကို

ခုတ်လွဲရန် ဖြစ်ပါသည်။ စီမံကိန်း၏ ဤအဆင့်တွင် အကြံပြုထောက်ခံချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

- EPGE သည် GRM ကိုအကောင်အထည်ဖော်ဆောင်ရွက်ရမည်။ ၎င်း၏အသေးစိတ် အချက်များကို ` ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲအစီရင်ခံစာ (ဖစ်ချီနာ၊ ၂၀၁၇)တွင် ဖော်ပြ ထားပါ သည်။ ဤ GRM စီမံချက်သည် ထိခိုက်ခံရသူများအား နစ်နာကြေးများနှင့် ပတ်သက်၍လည်းကောင်း၊ စီမံကိန်း၏တည်ဆောင်စဉ် လုပ်ငန်းလည်ပတ်စဉ် အချိန်များတွင်လည်းကောင်း၊ မည်သည့် မကျေနပ်ချက်၊ တိုင်တန်းချက်၊ အကြံပြုချက်များကို မဆို တင်ပြတောင်းဆိုနိုင်ခွင့်ရကြ စေရန်ဖြစ်သည်။ ယခုအချိန်အထိ တိုင်ကြားစာ၊ အကြံပြုစာ တစ်စုံတစ်ရာမတွေ့ရှိရသေးပါ။

- ``အပြည့်အဝလျော် ကြေးငွေ`` ကို အတည်ပြုပြီးနောက် ထိခိုက်ခံရသူများထံသို့ ၎င်းတို့၏ သဘောတူညီမှုကိုရရှိစေရန် တင်ပြရမည်။

- EPGE သည် လျော်ကြေးပေးချေရေး လုပ်ငန်းစဉ်ဆောင်ရွက်နေချိန်အတွင်းတွင် PAP များ၏ ခံစားပိုင်ခွင့်များနှင့်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းစွာနားလည် သဘော ပေါက်စေရမည်။

- EPGE သည် ဤအစီရင်ခံစာ၏အခန်း ၄.၅တွင်ဖော်ပြထားသော ARAP လုပ်ငန်း၏နောက်တွင်ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သော `စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း` အကောင် အထည်ဖော်ဆောင်ရွက်ရမည်။ ဤလုပ်ငန်းစဉ်သည် `` လျော်ကြေးပေးချေရေး `` လုပ်ငန်း စဉ်ကိုသာမက ယင်းလုပ်ငန်းပြီးစီးသွားသည့် နောက်ပိုင်းတွင်ပါ စောင့်ကြည့်စစ်ဆေးရန် လိုအပ်ပါသည်။ ရည်ရွယ်ချက်မှာ PAP များသည် စီမံကိန်းမတိုင်မီက အခြေအနေ အနေ အထားများသို့ ပြန်လည်ရောက်ရှိခြင်း ရှိ၊ မရှိနှင့် (သို့မဟုတ်) ထိုထက် ပိုမိုကောင်းမွန်သော အနေအထားတွင် ရှိခြင်း၊ မရှိခြင်းတို့ကို ဆန်းစစ်ရန်ဖြစ်ပါသည်။

၆.၂ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်

ဖစ်ချ်နာ၏ ၂၀၁၆ခုနှစ်အတွင်း စီမံကိန်းနေရာသို့(၄)ကြိမ် လာရောက်ကြည့်ရှု လေ့လာခြင်း အပေါ်တွင်မှတည်၍ ဆောက်လုပ်ပြီးစီးသွားသောလမ်းကြောင်းလုပ်ငန်း နယ်နိမိတ်မြေနေရာများ (သထုံဓါတ်အားပေးစက်ရုံသို့ ရေပိုက်လိုင်းနှင့် ဓါတ်အားလိုင်းသွယ်တန်းခြင်း)နှင့် ရေပေါ် ရေတွန်းစက်နှင့် ၎င်းကိုထိန်းချုပ်သည့် အဆောက်အဦးတို့သည် ဤဒေသ၏ ဂေဟဗေဒဆိုင်ရာ တန်ဖိုးကို ထိခိုက်မှု၊ နှောင့်ယှက်မှု မဖြစ်ပေါ်စေပါ။ ဒုံသမိမြစ်အနီး ပတ်ဝန်းကျင်ရှိပေါက်ရောက် ပင်များမှာ ဤဒေသအတွင်း ယေဘုယျအားဖြင့် တွေ့မြင်နေကျအပင်များသာဖြစ်ပါသည်။ ဤဒေသတစ်ခုလုံးသည် နှစ်ပေါင်းများစွာ လူများအခြေချနေထိုင်လာရာဖြစ်သောကြောင့် လူအများ လုပ်ဆောင်မှုများ၏ နှောင့်ယှက်မှုကိုများစွာ ခံစားလာရသောနေရာတစ်ခုဖြစ်သည်။ ထို့အတွက်ကြောင့် စီမံကိန်း ဧရိယာအတွင်းတွင် တိကျသော၊ သတ်သတ်မှတ်မှတ်ဖြစ်သော ဒေသရင်း အပင်များနှင့် သတ္တဝါမျိုးစိတ်များမရှိကြပါ။

ခုတ်လဲရှင်းလင်းပြီးသွားသော စိုက်ပျိုးပင်များအတွက် လျော်ကြေးငွေများကို ပေးချေပြီးဖြစ်သည်။ ၎င်းအကြောင်းအရာကို ဤအစီရင်ခံစာ၏ ပြန်လည်နေရာချထားရေး အစီအစဉ်(အကျဉ်းချုပ်) ကဏ္ဍတွင်ဖော်ပြထားပြီးဖြစ်သည်။

သထုံဓါတ်အားပေးစက်ရုံမှဝန်ထမ်းအိမ်ယာသို့ ဖြန့်ဝေမည့်ရေပိုက်လိုင်းကို ဆောက်လုပ်ရန် လိုအပ်နေပါသေးသည်။ ၎င်းလုပ်ငန်းစဉ်ကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်ချေမှာပို၍ပင် နည်းပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန် လုပ်ငန်းများကိုဇယားနှင့်တကွ ဖော်ပြထားပါသည်။ လုပ်ဆောင်ရမည့်လုပ်ငန်းအားလုံး၏ ပတ်ဝန်းကျင်ကိုသက်ရောက်စေမှုမှာ၊ မပြောပလောက်သော အတိုင်းအတာမျှသာဖြစ်သည်။ သို့ရာတွင် ဒေသခံများအနေဖြင့် နိုင်ငံတော် အတွက်ဖြန့်ဖြူးပေးသည့် လျှပ်စစ်ဓါတ်အားနှင့် ဆက်နွယ်၍ သွယ်ဝိုက်အကျိုးကို ခံစားကြရ ပါ မည်။ ၎င်းအပြင် သထုံဓါတ်အားပေးစက်ရုံဝန်ထမ်းများနှင့်မိသားစုများသည်လည်း သောက်သုံးရေ စနစ် ပိုမိုတိုးတက်ကောင်းမွန်လာခြင်းအကျိုးကိုလည်းခံစားကြရပါမည်။ ဇယား ၆-၁ တွင် ရေပိုက်များ၊ ဓါတ်အားလိုင်းများနှင့် ဒုံသမိမြစ်ရေကို ထုတ်ယူသုံးစွဲခြင်း

တို့ကြောင့်ဖြစ်လာသောပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို အကျဉ်းချုပ်၍ တင်ပြထားပါသည်။

ဇယား ၆-၁။ စီမံကိန်း၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကျဉ်းချုပ်

အကြောင်းအရာ	သက်ရောက်မှု	မှတ်ချက်/လျော့နည်းစေရန် နည်းလမ်းများ
မြေသိမ်းယူခြင်း	■	မြေအများစုသည် အစိုးရပိုင် မြေ များဖြစ်သည်။
သီးနှံပင်များ	■	နစ်နာကြေး/လျော်ကြေးငွေ ပေး ချေပြီး ။
ဒေသရင်းအပင်များနှင့်သတ္တဝါများ	■	ရေပိုက်လိုင်းချရန် မြေနေရာယူမှုသည်အနည်းငယ်သာဖြစ်သည်။ စီမံကိန်း ဧရိယာသည် ဂေဟဗေဒ တန်ဖိုးအရ အလွန်နည်းပြီး ပေါက်ရောက် ပင်နှင့် သတ္တဝါ တို့မှာ ဤဒေသတွင် အများအား ဖြင့် အလွယ်တကူ မြင်တွေ့ရ သော မျိုးစိတ်များသာဖြစ်သည်။
ဒုံသမိ ချောင်းရေကို ထုတ်ယူခြင်း ကြောင့် ရေစုန်တွင် ရှိသော ဒေသရင်း အပင်များ သတ္တဝါများ နေထိုင်သူ လူများအပေါ် သက် ရောက်မှု	■/o	ရေ ထုတ်ယူမှုသည် နွေရာသီ အချိန်တွင် ဒုံသမိမြစ်တွင် စီးဆင်း ရေ၏ ၀.၀၁ ထက်နည်းပါသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဝေခြင်း	++	
သောက်သုံးရေ ဖြန့်ဝေခြင်း	++	

သက်ရောက်မှုအတိုင်းအတာ

■ ■ ■ = များ

■ ■ = အလယ်အလတ်

■ = နည်း

o = မရှိ

⁺ = ဒေသတွင်း ကောင်းကျိုး

⁺ ⁺ = ပြည်နယ်/တနိုင်ငံလုံးအတွက် ကောင်းကျိုး

EPGE သည် ၎င်း၏ HSE ဌာနမှတစ်ဆင့် ကျန်သော ဆောက်လုပ်ရေးလုပ်ငန်းများကို အမြဲ မပြတ် ပုံမှန်ကြီးကြပ်ခြင်းကို ဆောင်ရွက်ရန် အကြံပြုပါသည်။ (ဥပမာ ထပ်မံ၍ ခုတ်လှဲရန် လိုအပ်သောအပင်များ၊ ဝန်ထမ်းအိမ်ရာအတွက် ရေပိုက်လိုင်း တည်ဆောက်ခြင်း)

၇.၁ နောက်ဆက်တွဲ က-၁။ လျော်ကြေးငွေပေးချေခြင်းလုပ်ငန်းအတွက် ပုံမှန်လုပ်ထုံးလုပ်နည်းများ



၇.၂။ နောက်ဆက်တွဲ က-၂။ အာမခံလျော်ကြေးငွေပေးချေခြင်း၊ တွက်ချက်မှု အသေးစိတ်

စဉ်	ထိခိုက်ခံရသူ/ အဖွဲ့အစည်း အမည်	ကျေးရွာ	သဘောတူ စာချုပ် ခေါင်းစဉ်	နေ့စွဲ	မြေ အမျိုးအစား	ပိုင်ဆိုင်မှု အခြေအနေ	ထိခိုက်ခံရသော ပစ္စည်းနှင့်တန်ဖိုး		
							ပစ္စည်း အမျိုးအစား	အရေ အတွက်	တန်ဖိုး (မြန်မာကျပ်)
၁။	ဦးဖားလူ	သန်ဘန်	မြေနှင့်သီးနှံ လျော်ကြေး အတွက် နှစ် ဦး သဘော တူညီချက်	(၂၇- ၁၂- ၂၀၁၆)	စက်မှု ဝန်ကြီး ဌာနပိုင် မြေ	အသုံးပြုသူ ရာဘာစိုက် ပျိုးခြင်း အ တွက် စက် မှုဝန်ကြီး ဌာနနှင့် အကျိုးတူ	အစိုးရမြေ	လျော်ကြေး ပေးရန် အကျိုး မဝင်ပါ	၀
							ရာဘာပင်	၃၉	၅၈၅,၀၀၀
							စုစုပေါင်း		၅၈၅,၀၀၀
၂။	ဦးကွန်းဇော်ဝင်း (အဘအမည် ဦးတင်ဝင်း)	သန်ဘန်	မြေနှင့်သီးနှံ လျော်ကြေး အတွက် နှစ် ဦး သဘော တူညီချက်	(၂၇- ၁၂- ၂၀၁၆)	ဂရန်မြေ (အစိုးရမှ ချထားမြေ)	အစိုးရထံမှ လယ်ယာ မြေလုပ်ပိုင် ခွင့်ရရှိသူ (ဖခင်အမည် ဖြင့်)	မြေဧရိယာ	၅၀၀ပေx ၁၀ပေ (၀.၁၁)ဧက	၉၄၀,၀၀၀
							ရာဘာပင်	၃၂	၉၆,၀၀၀
							ကွမ်းပင်	၂၀၀	၆၀၀,၀၀၀
							စုစုပေါင်း		၂,၅၀၀,၀၀၀
၃။	ဦးဖိုးလှ	သန်ဘန်	မြေနှင့်သီးနှံ လျော်ကြေး အတွက် နှစ် ဦး သဘော တူညီချက်	(၂၅- ၁- ၂၀၁၇)	ဂရန်မြေ (အစိုးရမှ ချထားမြေ)	အစိုးရထံမှ လယ်ယာ မြေလုပ်ပိုင် ခွင့်ရရှိသူ	မြေဧရိယာ	၁၈၀ပေx ၁၀ပေ (၀.၀၄၁) ဧက	မြေနှင့်အပင် များ၏ စုစုပေါင်း တန်ဖိုး
							လယ်တဲ	၁	
							ရှောက်ပင်	၂	
							အုန်းပင်	၅	
							အခြား အပင်	၃	
							စုစုပေါင်း		၇၀၀,၀၀၀

စဉ်	ထိခိုက်ခံရသူ/ အဖွဲ့အစည်း အမည်	ကျေးရွာ	သဘောတူ စာချုပ် ခေါင်းစဉ်	နေ့စွဲ	မြေ အမျိုးအစား	ပိုင်ဆိုင်မှု အခြေအနေ	ထိခိုက်ခံရသော ပစ္စည်းနှင့်တန်ဖိုး		
							ပစ္စည်း အမျိုးအစား	အရေ အတွက်	တန်ဖိုး (မြန်မာကျပ်)
၄။	တပ်မြေ အမှတ်(၂၄) ခြေလျင်တပ်ရင်း ဒူးရင်းဆိပ်	ဒူးရင်းဆိပ်	မြေနှင့်သီးနှံ လျော်ကြေး အတွက် နှစ် ဦး သဘော တူညီချက်	(၂၀- ၁- ၂၀၁၇)	တပ်ပိုင် မြေ (ကာကွယ် ရေးဝန်ကြီး ဌာန)	မြေပိုင်ရှင်	မြေဧရိယာ	လျော်ကြေး ပေးရန် အကျိုးမဝင် ပါ	၀
							သီဟိုဠ်ပင်၊ သရက်ပင်	၅၀	၇၅၀,၀၀၀
							ကျွန်းပင်	၁၀	၃၀၀,၀၀၀
							သစ်မာပင်	၂၀	၄၀၀,၀၀၀
							မလေးရှား ပိတောက်	၃၀	၄၅၀,၀၀၀
							စုစုပေါင်း		၁,၉၀၀,၀၀၀
၅။	ဦးစိုးစိုး (ယောက္ခမ အမည် ဦးမောင်ဖေ)	ဒူးရင်းဆိပ်	မြေနှင့်သီးနှံ လျော်ကြေး အတွက် နှစ် ဦး သဘော တူညီချက်	(၉- ၁၂- ၂၀၁၆)	စက်မှု ဝန်ကြီး ဌာနမှ စွန့်လွှတ် မြေ	အသုံး ပြုသူ စက်မှု ဝန်ကြီး ဌာနမှ စွန့်လွှတ် မြေတွင် စိုက်ပျိုး	မြေဧရိယာ	လျော်ကြေး ပေးရန် အကျိုး မဝင်ပါ	၀
							နဂါးမောက် ပင် (၁နှစ်သား)	၂၅	စုစုပေါင်း တန်ဖိုး
							ဝါးရုံပင်	၂	
							စုစုပေါင်း		၅၀၀,၀၀၀
၆။	ဦးစိုးမိုးလွင် (ယောက္ခမ အမည် ဦးမောင်ဖေ)	ဒူးရင်းဆိပ် (မြစ်ကမ်း ဘေး ရေ တွန်းစက် အတွက် အသုံး ပြုရန်)	မြေနှင့်သီးနှံ လျော်ကြေး အတွက် နှစ် ဦး သဘော တူညီချက်	(၂၁- ၃- ၂၀၁၇)	ဂရန်မြေ	အစိုးရထံမှ လယ်ယာ မြေ လုပ် ပိုင်ခွင့် ရ ရှိသူ (ယောက္ခမ ၏ အမည် ဖြင့်)	မြေဧရိယာ	၀.၃၈ ဧက	၁၃၀၀,၀၀၀
စုစုပေါင်း=၇,၄၈၅,၀၀၀ မြန်မာကျပ် (အမေရိကန်ဒေါ်လာ ၅,၅၀၀)ခန့် (၇-၉-၂၀၁၇)ငွေလဲလှယ်နှုန်းဖြင့်									

၇.၄ ။ နောက်ဆက်တွဲ က-၄ ။ ARAP အကောင်အထည်ဖော်ဆောင်မှု အစီအစဉ်

လုပ်ငန်းများ	တာဝန်ရှိသူ	လများ						
		၁	၂	၃	၄	၅	၆	၇
ARAP မူကြမ်းကို ပြုစုရေးဆွဲခြင်း	EPGE (အကြံပေးအဖွဲ့မှ တဆင့်)							
တည်ဆောက်ရေး လုပ်ငန်းအတွက် ကွင်း ဆင်း ကြည့်ရှု စစ်ဆေးခြင်း ။	ကန်ထရိုက်တာ							
ARAP လုပ်ငန်းအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အကူအညီ ပေးရန် အတွက် စည်းရုံးအကူအညီ တောင်းခံခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
ARAP နှင့် သက်ဆိုင်သော လုပ်ငန်းများ အတွက် ကျေးရွာ လူထုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
ထိခိုက်သူများကို ဖော်ထုတ်ခြင်း၊ အတည်ပြုခြင်း၊ စာရင်းပြုစုခြင်း ။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
ထိခိုက်မှုခံရသောမြေ၊ ပိုင်ဆိုင်မှုများကို ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်းနှင့် ထိခိုက်ခံရသော အိမ်ထောင်စုများ၏ အခြေအနေကို စစ်တမ်းကောက်ယူခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
ARAP မူကြမ်း ပြီးစီးခြင်း။	အကြံပေးအဖွဲ့							
ARAP မူကြမ်းကို အတည်ပြုခြင်း။	EPGE							
မြေတူးမည့် နေ့ရက်ကို သတ်မှတ်ခြင်းနှင့် ထိခိုက်သူများကို အသိပေးအကြောင်းကြားခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
ထိခိုက်သူများ၏ ခံစားပိုင်ခွင့်ကို အသိပေးအကြောင်းကြားခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							

လုပ်ငန်းများ	တာဝန်ရှိသူ	လများ						
		၁	၂	၃	၄	၅	၆	၇
ဆောက်လုပ်မည့် ဒီဇိုင်းနှင့် အဆင်အပြင် နှင့် အသေးစိတ်ပုံစံများကို ပြင်ဆင်ခြင်း။	ကန်ထရိုက်တာ							
ထိခိုက်သူများ၏ ခံစားပိုင်ခွင့်များ အပေါ် သဘောတူညီမှုကို သေချာစေခြင်း။	EPGE							
ဆုံးရှုံးမှုများ၏ တန်ဖိုးတွက်ချက်မှု အခြေခံ အဖြစ်၊ မြေနှင့်အခြား ပိုင်ဆိုင်မှုများကို တန်ဖိုးကို တွက်ချက်ရန် ထိခိုက်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
မြို့နယ်မြေနှင့် သီးနှံလျော်ကြေးကော်မတီ TLCCC ကို ဖွဲ့စည်းခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
အမှုတွဲများကို ပြုစုပြင်ဆင်ခြင်းနှင့် TLCCC သို့ တင်ပြခြင်း။	EPGE (အကြံပေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်)							
ဆုံးဖြတ်ချက် ချရန်အတွက် TLCCC အစည်းအဝေး ပြုလုပ်ခြင်း။	မြို့နယ်အဖွဲ့အစည်း							
ကော်မတီ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံး သပ်စိစစ်ခြင်းနှင့် အတည်ပြုရန် အတွက် ပြည်ထောင်စုဝန်ကြီးထံ တင်ပြခြင်း။	ပြည်နယ်အစိုးရအဖွဲ့							
ပြည်ထောင်စုဝန်ကြီး၏ ဘတ်ဂျက်မှ သတ်မှတ်ထားသော ရန်ပုံငွေကို အတည်ပြုခြင်း။	ပြည်နယ်အစိုးရအဖွဲ့							
ရန်ပုံငွေကို မြို့နယ်အဆင့်၊ ကျေးရွာအုပ်စု အဆင့် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများ သို့ ချပေးခြင်း။	ပြည်နယ်ဘတ်ဂျက်ဌာန							
ထိခိုက်သူများသို့ လျော်ကြေးငွေ ပေးချေ ခြင်း။	ကျေးရွာ နှင့် မြို့နယ် အာဏာပိုင်အဖွဲ့							
ရေပိုက်များချခြင်းနှင့် စိုက်ပျိုးချိန်ကို ရှောင် ချွှဲ ဓာတ်အားလိုင်းများ ဆောက်လုပ်ခြင်း	ကန်ထရိုက်တာ							

ပြုလုပ်ပါသည်။ ။									
ထိခိုက်သူများမှ အကြံပြုစာ/တိုင်ကြားစာများကို လက်ခံခြင်းနှင့် တုန့်ပြန်ဖြေကြားရှင်းလင်းပေးခြင်း ။	EPGE								
ထိခိုက်သူများ နှင့်ညှိနှိုင်းဆွေးနွေးခြင်း။									
စောင့်ကြည့် စစ်ဆေးခြင်းနှင့် အကဲ ဖြတ်ခြင်း									

၇.၅ ။ နောက်ဆက်တွဲ က-၅ ။ ARAP အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် သတ်မှတ်သည့် အသုံးစရိတ်

အကြောင်းအရာ	တန်ဖိုး (ဒေါ်လာ)	အခြေခံတွက်ချက်မှု	အချိန် ဇယား	ရန်ပုံငွေ အရင်းအမြစ်လမ်းကြောင်း	ဖြန့်ဝေမည့်
လုပ်ငန်းလည်ပတ်မှု	၁၈၀၀				
လုပ်ခ/လစာများ	၇၀၀	ဓာတ်အားပေးစက်ရုံနှင့် ကျေးရွာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် လာရောက်ထမ်းဆောင်မှုအတွက် နေ့တွက်စရိတ်	(၁)လမှ (၇)လ	EPGE	MOEE
ရုံးသုံးစရိတ်	၁၀၀	စာရေးကရိယာ၊ ဆက်သွယ်ရေး၊ အထွေထွေကုန်ကျစရိတ်	(၁)လမှ (၇)လ	EPGE	MOEE
သယ်ယူပို့ဆောင်ခများ	၃၅၀	ယာဉ်ငှားခများ	(၁)လမှ (၇)လ	EPGE	MOEE
ညှိနှိုင်းဆွေးနွေးခြင်းအတွက် ဝန်ဆောင်ခများ	၅၀၀	ARAP အတွက် ပြင်ဆင်ခြင်း၊ မြေပုံဆွဲခြင်း၊ စာရင်းကောက်ခြင်း၊ ကွင်းဆင်းစာရင်းကောက် ခြင်း၊ ပြည်သူလူထုနှင့် ဆွေးနွေးခြင်း၊ ဆွေးနွေး လမ်းညွှန်မှုပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် တန်ဖိုးဖြတ်ခြင်း စသည်တို့ ပါဝင်သည်။	(၁)လမှ (၂)လ	-	-
အခြားကိစ္စများ	၁၅၀	အစည်းအဝေး ခရီးစရိတ် စသဖြင့်	(၁)လမှ (၇)လ	EPGE	MOEE
လျော်ကြေးငွေ	၈၀၀၀	အပြည့်အဝ လျော်ကြေးများအတွက် ခန့်မှန်းချက်			
မြေပိုင်ရှင်သို့မဟုတ် စိုက်ပျိုး သူများကို မြေအတွက် လျော်ကြေးငွေ	၃၀၀၀	မြေယာလုပ်ပိုင်ခွင့် ရရှိသူမှ ကျေနပ်သော လျော်ကြေးငွေ ပမာဏ(သို့မဟုတ်) မြေရာစီမံခန့်ခွဲမှုအဖွဲ့မှ ဖွဲ့စည်းထားသော လျော်ကြေး အဖွဲ့မှ သီးသန့်လုပ်ငန်းများအလိုက် အခြေခံ တွက်ချက်ထားသော	(၄)လ	MOEE	MOEE

		တန်ဖိုးထက် မနည်း သည့် ပမာဏ			
မြေပိုင်ရှင်သို့မဟုတ် စိုက်ပျိုးသူ များကို ပျက်စီးဆုံးရှုံး သွားသော သီးနှံအတွက် လျော်ကြေးငွေ	၃၀၀၀	စပါးနှင့် အခြားရာသီ သီးနှံများအတွက် တစ် ကေပျမ်းမျှအတွက်နှုန်းကို အခြေခံလျက် ဒေသ ၏ ကာလ ပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏(၃)ဆ ၊ နှစ်ရှည်ပင်များ အတွက် လက်ရှိအပင် တန်ဖိုးကို အခြေခံလျက် ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး ၏ (၃)ဆ	(၄)လ	MOEE	MOEE
နေအိမ်နှင့် အဆောက်အအုံ များအတွက် လျော် ကြေးငွေ	၅၀၀	လယ်ယာမြေတွင် အဆောက်အအုံဖြင့် တိုး တက်ကောင်းမွန်စေရန် ပြုပြင်ခြင်း အပါအဝင် အခြားဆောင်ရွက်ခြင်းများ အတွက် ကာလ ပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏(၂)ဆ	၄လ	MOEE	MOEE

အကြောင်းအရာ	တန်ဖိုး (ဒေါ်လာ)	အခြေခံတွက်ချက်မှု	အချိန် ဇယား	ရန်ပုံငွေ အရင်းအမြစ်	ဖြန့်ဝေမည့် လမ်းကြောင်း
သစ်ပင်များအတွက် လျော်ကြေးငွေ	၁၅၀၀	အပင်အမျိုးအစားအလိုက် ကာလပေါက်ဈေး	(၄)လ	MOEE	MOEE
အိမ်ပိုင်းကွက်များ အတွက်လျော်ကြေး ငွေ	မရှိ	မရှိ	မရှိ	မရှိ	မရှိ
စီးပွားရေး လုပ်ငန်း ဆုံးရှုံးမှု အတွက် လျော်ကြေးငွေ	မရှိ	မရှိ	မရှိ	မရှိ	မရှိ
ရွှေ့ပြောင်းခြင်း နောက်ယှက်ခံရခြင်း အတွက်လျော်ကြေး	မရှိ	မရှိ	မရှိ	မရှိ	မရှိ
မြေရာ သိမ်းယူမှုနှင့် ပြန်လည်နေရာချထားမှု အစီအစဉ်					
မြေယာသိမ်းယူမှု	မရှိ				
နေရာစီမံချက်	မရှိ				
လူမှုအခြေခံ အဆောက်အအုံများ	မရှိ				
စောင့်ကြည့် စစ်	၆၀၀				

ဆေးခြင်းနှင့် အကဲဖြတ်ခြင်း					
RAP စောင့်ကြည့်စစ်ဆေးခြင်း	၄၀၀	လစဉ် စောင့်ကြည့် စစ်ဆေးခြင်း (၄)လ အမေရိကန်ဒေါ်လာ ၁၀၀ နှုန်း		EPGE	MOEE
RAP အကဲဖြတ်ခြင်း	၂၀၀	အပြီးသတ် အကဲဖြတ်ခြင်း	(၆)လ	EPGE	MOEE
စုစုပေါင်း					
အကြောင်းအရာ စုစုပေါင်း	၁၀,၄၀၀				
ဖြစ်လာနိုင်သော အရေပေါ်ကိစ္စ (၁၀%)	၁၀၄				
စုစုပေါင်း	၁၀,၅၀၄ အမေရိကန်ဒေါ်လာ (၁၄,၁၅၀,၀၀၀ မြန်မာကျပ် (၇-၉-၂၀၁၇)ငွေလဲလှယ်နှုန်းဖြင့်)				

၇.၆ နောက်ဆက်တွဲ က-၆။ သထုံခါတ်အားပေးစက်ရုံစီမံကိန်းအသစ်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု

ပြည်သူများ၏တိုင်ကြားစာ/အကြံပြုစာများအပေါ် ဖြေရှင်းရန်စီမံချက်

Grievance Redress Mechanism (GRM)

ဤမှတ်တမ်းတွင် သထုံအပူသုံးခါတ်အားပေးစက်ရုံစီမံကိန်းအသစ်အတွက် သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူများ၏ တိုင်ကြားစာများအပေါ် လက်တွေ့ဖြေရှင်းနည်းလမ်းများ (GRM) အား ကမ္ဘာ့ဘဏ်၏ အန္တရာယ် ကင်းရှင်းရေးလိုအပ်ချက်များနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များနှင့် အဆိုပြုချက်များကို ဖော်ပြထားပါသည်။

၁။ တိုင်ကြားစာများ/အကြံပြုစာများအားတရားဝင်ဖြစ်စေရန်ဆောင်ရွက်ခြင်း

၁.၁ တိုင်ကြားစာပုံစံ (ပူးတွဲတွင်ပြထားပါသည်)

သထုံခါတ်အားပေးစက်ရုံစီမံကိန်း အသစ်တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းများ၊ အကြံပြုချက်များ၊ တိုင်တန်းလိုချက်များရှိပါ ကတိုင်ကြားစာပုံစံ(GRM)တွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ GRM အဖွဲ့ဝင် များထံတွင် တိုင်ကြားနိုင်မည်ဖြစ်ပါသည်။

- ကျေးရွာအုပ်ချုပ်ရေးမှူးရုံး
- ဦးကျော်ထွန်းဦး(ကျေးရွာအုပ်ချုပ်ရေးမှူး)၊ ကြာပန်းရွာ
- ရာအိမ်မှူးများ
 - ဦးဖားလူ (ရာအိမ်မှူး)၊သံဘန်ရွာ
 - ဦးဖိုးဖေ ၊ အင်းရှည်ရွာ
 - ဦးမောင်ဦး ၊ ညောင်ဝိုင်းရွာ

- ဦးစောနောင်(ဥက္ကဋ္ဌ) ၊ ကြာပန်းရွာမီးလင်းရေးကော်မတီ
- လူမျိုးစုခေါင်းဆောင်များ
 - ဦးအောင်ညွန့်(ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်)
 - ဦးရွှေချစ် (ကရင်တိုင်းရင်းသားခေါင်းဆောင်)
 - ဦးဉာဏ်သိန်း(ကရင်စာပေနှင့်ယဉ်ကျေးမှု
(ကရင်တိုင်းရင်းသားကော်မတီ)
- သထုံဓာတ်အားပေးစက်ရုံ(စီမံအုပ်ချုပ်ရေးရုံး)
- ဌာနခွဲစာရေး(စီမံ) ၊ သထုံဓာတ်အားပေးစက်ရုံ

စာမရေးနိုင်သောသူဖြစ်ပါက ၎င်းအစားအခြားတစ်ယောက် (ဥပမာ၊ ဆွေမျိုး၊ တိုင်းရင်းသားခေါင်းဆောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ၎င်း၏ကိုယ်စားတိုင်ကြားစာပုံစံ ဖြည့်စွက်ပေးနိုင်ပါသည်။

၁.၂ တိုက်ရိုက်ဆက်သွယ်နိုင်သောဖုန်းနံပါတ်

တိုင်ကြားစာဖြင့်တိုင်ကြားခြင်းအပြင်၊ နောက်ထပ်နည်းလမ်းတစ်ခုအနေဖြင့် သထုံဓာတ်အားပေးစက်ရုံအုပ်ချုပ်မှုအဖွဲ့၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်သည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်အဆိုင်းဘုတ်များ၊ ပိုစတာများတွင် ဖော်ပြထားပါသည်။ (အခန်း ၄ တွင် ကြည့်ရန်)

၂။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဆောင်ရွက်နိုင်သည့်အချက်များ

၂.၁ GRM အဖွဲ့ဖွဲ့စည်းခြင်း

- ပထမဦးစွာအထက်ဖော်ပြပါပုဂ္ဂိုလ်များပါဝင်သောကော်မတီတစ်ရပ်ဖွဲ့စည်း၍ GRM အဖွဲ့ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားထားရန် GRM သည် ပြည်သူလူထုကို စီမံကိန်းနှင့်ပတ်သက်သော၊ ၎င်းတို့၏နစ်နာမှု၊

မကျေနပ်မှုများကို တင်ပြနိုင်၍ အဖြေပြန်လည်ရရှိနိုင်စေသည့် တရားဝင်နည်းလမ်း တစ်ခုဖြစ်သည်။

- GRM အဖွဲ့တွင်အဖွဲ့အစည်းများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်သဘောတူညီမှု ယူထားရန်
- တိုင်ကြားစာအစုံ(၅၀) ထုတ်ဝေပေးထားရန်
- အထက်ဖော်ပြပါ အဖွဲ့အစည်း/တည်နေရာများသို့ တိုင်ကြားစာပုံစံများဖြန့်ဝေပေးထားရန်

၂.၂ GRM ကိုစောင့်ကြည့်စစ်ဆေးခြင်း

တိုင်ကြားခြင်းများရှိ/ မရှိသောချာစွာသိရှိစေရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းသည် တစ်လလျှင်တစ်ကြိမ် အဖွဲ့ဝင် အဖွဲ့အစည်းများနှင့်ဆက်သွယ်၍ စောင့်ကြည့်စစ်ဆေးသွားရမည် ဖြစ်ပါသည်။

၂.၃ တိုင်ကြားချက်များကိုပြန်လည်ဖြေကြားခြင်း

တိုင်ကြားလာသည့် မည့်သည့်တိုင်ကြားချက်ကိုမဆို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် အချိန်တိုအတွင်း ရှင်းလင်းပြန်ကြားပေးရန်ဖြစ်သည်။ GRM အနေဖြင့် အသက်အရွယ်၊ ကျားမ၊ ဝင်ငွေ၊ မျိုးနွယ်၊ ကိုးကွယ်မှုအစရှိသည့် အခြေ အနေများပေါ်မူတည်၍ တိုင်ကြားချက်များကို ခွင့်မပြုခြင်းနှင့် ခွဲခြားဆက်ဆံခြင်း များအားပေးခြင်းများကိုမပြုလုပ်ဘဲ အားလုံးကိုတူညီစွာ ဆက်ဆံ ဖြေရှင်းပေးရပါ မည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် တိုင်ကြားချက်များကို လျှို့ဝှက်သိမ်းဆည်းပြီး ပေါက်ကြားခြင်းမရှိစေပဲ ဖြေရှင်းပေးရမည်ဖြစ်ပါသည်။

၂.၄ တိုင်ကြားချက်များနှင့်ဖြေရှင်းချက်များကိုမှတ်တမ်းတင်စာရင်းသွင်းခြင်း

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် လက်ခံရရှိလာသည့် တိုင်ကြားစာများ၊ ပြန်လည်ဖြေရှင်းပေးသည့် ပြန်ကြားချက်များကို လက်ခံရရှိသည့် နေ့စွဲနှင့် ပြန်ကြားပေးသည့်နေ့စွဲတို့ဖြင့် သေချာစွာမှတ်တမ်းတင်ထားရမည် ဖြစ်ပါသည်။

၃။ အဖွဲ့ဝင် အဖွဲ့အစည်းများကကူညီဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များ

ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် အောက်ပါ အချက်အလက်များကိုကူညီ ဆောင် ရွက်ရန် အကြံပြုထားပါသည်။

- အများပြည်သူများအနေဖြင့် လွယ်ကူအဆင်ပြေစွာတိုင်ကြားမှုပြုနိုင်စေရန်၊ တိုင်ကြားစာပုံစံ နှင့်ရေးသားရန် ဘောပင်ကိုထားရှိပေးထားခြင်း၊
- စီမံကိန်းနှင့်ပတ်သက်သည့် တိုင်ကြားလိုသည့် အချက်များကိုပုံစံတွင် ဖြည့်စွက်နိုင်ကြောင်းကိုရေးသားညွှန်ကြားထားခြင်း

၄။ အခြားဆက်သွယ်ဆောင်ရွက်နိုင်မည့်အစီအစဉ်များ

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် GRMနှင့် ပတ်သက်၍ ပြုလုပ်နိုင်သည့်အကြောင်းကို အများပြည်သူသို့အသိပေးနိုင်ရေးအတွက် ကျေးရွာအတွင်း အချက်အချာကျသောနေရာများတွင် ကြော်ငြာဆိုင်းဘုတ်များ၊ ပိုစတာများ၊စာစောင်များကိုထားရှိရပါမည်။ အများပြည်သူအလွယ် တကူတွေ့မြင်နိုင်သောအချက်အချာကျသောနေရာများမှာ-

- တည်ဆောက်ရေးလုပ်ငန်းခွင် အဝင်နေရာ
- ကျေးရွာ/ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ

ဤကြော်ငြာဆိုင်းဘုတ်များတွင် အောက်ပါသတင်းအချက်အလက်များပါဝင်ပါမည်။

သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံအသစ်စီမံကိန်း

အများပြည်သူသို့အသိပေးကြေငြာချက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် သထုံ-ဘားအံ ကားလမ်းမကြီးဘေး၊ သထုံမြို့နယ် ကြာပန်းကျေးရွာအနီးတွင်တည်ရှိသော လက်ရှိသထုံဓာတ် အားပေးစက်ရုံဝင်းအတွင်း သဘာဝဓာတ်အားပေးစက်ရုံအသစ်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းစီမံကိန်း(စက်ရုံအသစ်တည်ဆောက်ခြင်းနှင့် လုပ်ငန်း လည်ပတ်ခြင်း)နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာစိုးရိမ်ကြောင့်ကြသည့်အချက်များ၊ သိရှိလိုသော အချက်များနှင့်တိုင်တန်းလိုသည့်အကြောင်းအရာများရှိပါက သတ်မှတ်ထားသောပုံစံစာရွက်တွင် လိုအပ်သောအချက်အလက်များ ဖြည့်စွက်ရေးသွင်းပြီး သက်ဆိုင်ရာကျေးရွာ အုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့်သော်လည်းကောင်း (သထုံဓာတ် အားပေးစက်ရုံအုပ်ချုပ်မှုအဖွဲ့အစရှိသည့် နေရာများသို့)သော်လည်းကောင်း၊ ပေးပို့ကြပါရန်နှင့် အကြောင်းပြန်ကြားချက်များကို အချိန် တိုကာလအတွင်းပြန်လည် အကြောင်းပြန်ကြားပေးပါမည်။

ဆက်သွယ်ရန်ဖုန်းနံပါတ် - သထုံဓာတ်အားပေးစက်ရုံစီမံအုပ်ချုပ်မှု

၀၉-၂၅၀၃၄၄၉၃၂/ ၀၉-၄၃၀၀၅၈၇၉

၅။ GRM၏ ပြောင်းလဲပြင်ဆင်ရာတွင် လွယ်ကူမှု

GRMသည် ၎င်းကိုအသုံးပြုသည့် နည်းလမ်း၊ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတို့သည် ပြောင်းလွယ်ပြင်လွယ်ရှိနိုင်သော ပြဌာန်းချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အတည်တကျ သတ်မှတ်ထားခြင်းမဟုတ်ဘဲ အများပြည်သူထံမှရရှိလာသည့် အကြံပြုချက်များ၊ ၎င်းကိုအသုံးပြု ခြင်းမှရရှိလာသည့် အတွေ့အကြုံများ သင်ခန်းစာများအပေါ်အခြေခံ၍ပြင်ဆင် ပြောင်းလဲနိုင်ပါ

သည်။ GRMပုံစံများကို နေရာများစွာထားပေးခြင်းနှင့် နစ်နာမှု၊ တိုင်တန်းမှုများကို ဖော်ပြနိုင်သော နေရာတစ်ခုဖြစ်ခြင်းစသည့်တို့ကြောင့် GRMကိုအသုံးပြုခြင်းဖြင့် အနာဂတ်ကာလတွင် စီမံကိန်း၏ အကျိုးကျေးဇူးကိုပိုမိုခံစားရရှိနိုင်ပါမည်။ ထို့ကြောင့် GRMကို စီမံကိန်းနှင့် ကိုက်ညီမှုရှိစေရန် အနေအထားကိုပြုပြင်နိုင်ပါသည်။

သထုံခါတ်ငွေသုံး ဓါတ်အားပေးစက်ရုံ အသစ်တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သတ်ပြီး

တိုင်ကြားရန် သတ်မှတ်သည့် ပုံစံ

အမျိုးသား () (သို့) အမျိုးသမီး () (သင့်လျော်ရာကွပ်လပ်တွင် ✓ ဖြည့်ပါ)				
အလုပ်အကိုင်/ ရာထူး				
အမည် - (ဖြည့်စွတ်သူကအမည်မဖော်လိုပါကအမည်ဖြည့်စွတ်ရန်မလိုပါ)				
သင့်အားမည်သို့ဆက်သွယ်လိုသည်ကိုတစ်ဖက်ပါသတ်ဆိုင်ရာကွပ်လပ်တွင် ဖြည့်စွက်ပေးပါ	☐ စာတိုက်မှ တဆင့်	☐ တယ်လီဖုန်းဖြင့်	☐ အီးမေး/အင်တာနက်စာပို့စနစ်ဖြင့်	☐ အခြားနည်းဖြင့်
	☐ လူကိုယ်တိုင် ဆက်သွယ်ရန်လိပ်စာ	☐ တယ်လီဖုန်းနံပါတ်	☐ အီးမေးလိပ်စာ	☐ အခြားဆက်သွယ်ရမည့်နည်းလမ်းကိုဖော်ပြပါ။
ဆက်သွယ်ရာတွင် အသုံးပြုလိုသည့် ဘာသာစကား	☐ မြန်မာဘာသာစကား	☐ အခြားဘာသာစကား အခြားဘာသာစကား ကိုဖော်ပြပါ။		
ထိခိုက်နစ်နာသည့်အဖြစ်အပြက်ကို အောက်ပါ ကွပ်လပ်တွင် ရှင်းလင်းဖော်ပြပါ။(ဘာဖြစ်ခဲ့သလဲ၊ ဘယ်မှာဖြစ်ခဲ့သလဲ၊ ဖြစ်ပျက်သည့် ပြဿနာများ၏ အကျိုးဆက်က ဘာလဲ စသည်ဖြင့်ဖော်ပြရန်)				
ဖြစ်ပျက်သည့်နေ့စွဲ				
☐ တစ်ကြိမ်တစ်ခါသာဖြစ်ခဲ့သည့်အဖြစ်အပျက်ဖြစ်သည်။		နေ့စွဲ		
☐ တစ်ကြိမ်ထက်မက ဖြစ်ခဲ့သည်အဖြစ်အပျက်ဖြစ်သည်။		ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ		
☐ လက်ရှိကြုံ တွေ့နေရသည့် အဖြစ်အပျက်ဖြစ်သည်။				
ဖြစ်ပျက်သည့်ကိစ္စအတွက် (အောက်ပါကွပ်လပ်တွင်ရှင်းလင်းရေးသားပါ)	သင့်တွင်ဖြေရှင်းရန်	နည်းလမ်း	အကြံပြုချက်ရှိပါသလား။	

☐ ကျွန်ုပ်ကစားဖြင့်ရေးသားထားသည့် သဘောတူညီချက် မရှိဘဲ ကျွန်ုပ်အမည်ကိုအခြားသူ အားဖော်ပြခြင်းမပြုရန် မေတ္တာ ရပ်ခံပါသည်။
လက်မှတ်ရေးထိုးရန် (သင့်အမည်ကို မသိစေလိုပါက လက်မှတ်ရေးထိုးရန်မလိုပါ)
နေရာ
နေ့စွဲ